

# မြန်မာ အရှင်ပညီသံရ

(ဓမ္မာစရိယ၊ ဘိဝဇ္ဇာ၊ အပ်ဝဇ္ဇာ)

## တရားနဲ့ နေပါ

တရားနဲ့စနပါ

ဓမ္မခုထ အရှင်ပညီသာရဲ  
ဓမ္မဘစရိယ - ဘီဇာ - ဘမ်ဇာ

တရာ့ခြင်းမြို့ချက်တမှတ် - ၆၉၀/၂၀၀၁ (၁၀)  
ယူတ်နှာပိုင်ခြင်းမြို့ချက်တမှတ် - ၅၃၇/၂၀၀၁ (၁၁)

### ပုဂ္ဂိုလ်ခိုင်း

ပထောက်မြို့

၂၀၀၁၊ ဇွန်ဘာလ

### တပ်ငါး

၁၀၀၀

### ထုတ်ဝေသ

ဒီးပျော်.၆၄၃

ဒိန်ဝန်မြို့င်စာမျက်

တမှတ် (၂၉-၁၈)၊ ဦးမထားလုပ်း

အော်မြို့င်တိုင်း

### အတွင်းနှင့် ယူတ်နှာပုံးပုဂ္ဂိုလ်

မောင်မြိုင်ထွန်းပုဂ္ဂိုလ်တိုက်

(၁၂၃၇)

၂၄၄၊ လမ်း ၄၀၊ မကျာက်တံတာအာ

### တန်ဖိုး

## “တရားနဲ့ စနပါက”

“သေချာစွဲစပ် ကောင်းစွာ မိုးကာထား  
အပ်သောအိမ်တို့ မိုးရေမိုးပေါက်သည် မထိုး  
ဖောက် မဝင်ရောက် မဖျက်ဆီးနိုင်သက္ကာသို့  
ကောင်းစွာ ရှုမှုတ် တရားနဲ့နေတတ်သူ၏ စိတ်  
တို့ ရာဂ (ဒေါသ, ဟောဟ)သည် မထိုးဖောက်  
မဝင်ရောက် မဖျက်ဆီးနိုင်ပါ။”

(ဓမ္မပဒ)

## ဓမ္မခုတ် အရှင်ပညီသာရဲ

ဝဇ္ဇာ-ခုနစ်၊ ဒန်နဝါရီလ(၂၃)ရက်၊ ကြာသ-  
ပတေးနေ့တွင် သထုမြို့၊ ပြညာင်စိုင်းရပ်၌ ဦးကျော်  
လိုင်၊ ဒေါ်မြန်ကြည်တို့မှ မွေးချင်း ငါးယောက်  
အနက် သားဦးအဖြစ် ဖွားမြင်သည်။

သထုမြို့၏ အခြေခံပညာအထက်တန်းမြှေဆိုမြို့  
နောက် ၁၉၈၁-ခုနစ်တွင် ကျေးဇူးတော်ရှင် ဓမ္မခုတ်  
ဆရာတော်ကြီး ဘဒ္ဒန် ပညာအောက် (အဂ္ဂမဟာ  
သဒ္ဓမ္မအော်ကစေ)ကို ဥပဇ္ဈာယ်ပြုကာ ဆရာတော်  
၏ ပစ္စယာနှဂါး၊ ဓမ္မာနှဂါးဟာဖြင့် သာသနုတော်  
သို့ စတင်ဝင်ဆရာက်သည်။

(၁)

ရှင်သာမဏေဘဝု စတင်ကာ မွန်ပြည်နယ်၊  
ဘီးလင်းမြို့နယ်၊ တောင်စွန်း ဓမ္မဒ္ဒတတောရတွင်  
ပဋိပဇ္ဈိနှင့်တွောက်ပြီး ပရိယဉ်းစာပေများကို ပထမ  
ကြီးတန်း အောင်မြှင်သည်အထိ သင်ယူခဲ့သည်။  
အထက်တန်း ပိဋကတာပေများကို မန္တလေး၊ ပခုက္ခာ၊  
စစ်ကိုင်းတို့တွင်လည်းကောင်း၊ သီရိလက္ဌနှင့်ငန်း  
ဘီးနှင့်ငရို တဗ္ဗာသိုလ်တို့တွင် လည်းကောင်း  
ဆက်လက် သင်ယူခဲ့သည်။

၁၉၈၈-မန္တလေးတဗ္ဗာသိုလ်မှ (BA-မြန်မာစာဘွဲ့)

၁၉၉၉-သာသနဇောတိပါလဓမ္မစရိယဘွဲ့

၁၉၉၀-သာသနစစ် ဓမ္မာစရိယဘွဲ့

၁၉၉၂-သီရိလက္ဌနှင့်မှ M.A.(Buddhism)ဘွဲ့

၁၉၉၉- သာသနဟိတေကတာဝါစက အာစရိယဘွဲ့

-စသည်တို့ကို ရရှိခဲ့သည်။

၂၀၀၁-ခုနှစ်မှ စတင်ကာ Ph. D. (Buddhism)  
ဒေါက်တာဘွဲ့အတွက် သုတေသနများကျပ်းစာများ  
ကို ရေးသားမြှုပ်လျက် ရှိသည်။

(၁)

ယခုအခါတွင် တောင်စွန်း၊ ဓမ္မချူတ တောရ<sup>၁</sup>  
ကျောင်းတိုက်၌ သိ တင်း သုံး ကာ ဝဏာဝါစက  
နာယက ကမ္မာဌာနာစရိယအဖြစ် တာဝန်ယူ ဆောင်  
ရွက်ရင်း စာပေပို့ချုပြု၏၊ စာပေရေးသားခြင်း၊ တိုင်း  
နှင့် ပြည်နယ်ဘသီးသီးရှိ ဓမ္မချူတတရားစခန်းများ၊  
တရားပွဲများသို့ ကြေရောက် ဟောပြာ ပြသခြင်းတို့  
ဖြင့် သာသနုတေသနများ ထမ်းဆောင်လျက်ရှိပါ  
သည်။

၁၁၁ ၁၁၁ ၁၁၁ ၁၁၁ ၁၁၁

## နိဝါဒ်

### တရားနဲ့ နေသူအတွက်

ပူပန်စေတတ် နှိပ်စက်တတ်ကုန်သော ရာဂ၊  
ဒေါသ၊ မောဟ စသည့် ကိုလေသာတရားတို့သည်  
သဏ္ဌဝါတို့၏ စိတ်သန္တာန်သို့ ထိုးဖောက်ဝင်ရောက်  
နောင့်ယုက်ရန် အမြဲတစေ ကြီးပမ်းနေကြကုန်၏။  
အချွဲအမှတ် ဂိပသာနာတရားတို့ဖြင့် လုပြုအောင်  
ကာကွယ် ပိတ်ဆိုမထားပါက အလွယ်တကူ ဝင်  
ရောက်ကာ နှိပ်စက်ကြကုန်၏။ စိတ်နှလုံး ပူလောင်  
မူကို ပြစ်စေကြကုန်၏။

တရားနဲ့နေသူတို့မှာ အစဉ်အမြဲ သတိရှိကာ  
အရွှေအမှတ်တရားတို့နှင့် တွန်းလှန် ကာကွယ်နိုင်ကြ  
သဖြင့် ကိုလေသာတို့မှာ ဝင်လိပါလျက် အဝင်ခက်  
ပြီး နှောင့်ယူက်ဖို့ခွင့်ကို ပရမိကြတော့ပါ။

အလမ်အငိုက်တွင် အတင်းဝင်လာကြပါသော  
လည်း အလွန်အမြဲန် တိုက်ထုတ်ရှင်းလင်းနိုင်ကြ  
သောကြောင့် ပူပန်ခြင်း၊ ဆင်းခြောင်းဘေးတို့မှ  
ကင်းဝေးကြရပါသည်။

တရားနဲ့နေသူတို့သည် ရလာသော ဘဝတွင်  
အေးချမ်းကြည်လင်သော စိတ်အစဉ်ဖြင့် ချမ်းချမ်း  
သာသာ နေထိုင်ခွင့်ကို ရရှိကြပါသည်။ ဘဝခုက္ခ  
အပေါင်းမှ လွှတ်ပြောက်ရာလမ်းစကိုလည်း တရား  
ကပင် ခေါ်ဆောင်ပြသသဖြင့်မြင်တွေ့ကြရပါသည်။

သိဖြစ်ပါ၍ ဌို့မြို့မြို့မြို့မြို့မြို့မြို့ အနိုင်  
အမာ တည်ဆောက်နိုင်ရန်နှင့် ဘဝလွှတ်ပြောက်မှု  
ကို ရရှိနိုင်ရန်အတွက် တရားနဲ့ရပေမည်။ တရား  
နဲ့နေနည်းကို အသေတွော သိထားရပေမည်။ သိ  
အောင် လေ့လာဆည်းပူးထားရပေမည်။

ထိုအချက်ကို အမိကထားကာ လျောင်း၊  
ထိုင်၊ ရပ်၊ သွား ကြုခိုယာပုတ် လေးပါးတွင် အနေ  
အထားမရွှေး ချမ်းသာစွာ အားထုတ်နည်း၊ နံနက်  
ငါး ည် အချိန်ကာလမရွှေး အားထုတ်နည်း၊ အိုင်၊  
ချုံ၊ ကျောင်း၊ ရွှေး နေရာအေသာမရွှေး အားထုတ်  
နည်း၊ လျှော်ဖွေ့ပွဲချက်ပြုတ် အလုပ်မရွှေး အားထုတ်  
နည်းတို့ကို ဤစာအုပ်တွင် ရေးသားထားပါသည်။

ထိုအပြင် နှေ့စဉ်ဘဝတွင် မြင်ရကြားရသည့်  
များကို တရားနှင့်အညီ ရှိမြင်နိုင်စေရေး၊ စား  
သောက်နေထိုင်ကြရာတွင် အကုသိုလ် ကင်းဝေး  
ကာ ဂိပသာနာကုသိုလ် ဖြစ်လာစေရေးတို့အတွက်  
အလေးပေးကာ ဖော်ပြထားပါသည်။

“တရားနှဲနေဖို့ မလွယ်ဘူး၊ တရားနှဲနေဖို့ ခက်  
တယ်”ဟု ယူဆနေသူများအတွက် အခက်အခဲကို  
အလေးအကျင့်ဖြင့် ကျော်လွန်နိုင်ကြောင်း၊ တရားနှဲ  
နေပုံသာလျှင် မိမိ၏ဘဝကို မြင့်တင်ရာ ရောက်  
ကြောင်း၊ တရားနှဲ နေခြင်းသည်သာ အကောင်းဆုံး  
သော နေထိုင်ခြင်းမျိုးဖြစ်ကြောင်း သိစေလို့သော  
စေတနာဖြင့် ဤစာအုပ်ကို ရေးသားပါသည်။

အနယ်နယ်အရပ်ရပ်စွဲ ၆၆ သွားရောက်ခဲ့  
သော တရားစခန်းပွဲများမှ အတွေ့အကြံများ၊ သို့  
လိုကောင့် မေးလျှောက်လာကြကုန်သော ယောကီ  
တို့၏အခက်အခဲများကို အပြောခံကာ ဓမ္မာန်ပသာနာ  
ရွှေမွေးနည်းကို အလွယ်တကူ ရွှေမှတ်ဘာထုတ်တတ်  
စေရန် ရွှေထောင့်မျိုးစုတို့မှ တင်ပြထားပါသည်။

တရားနယ်ပယ်တွင် တရားနှဲနေသွေ့ မင်း  
ခွဲနိုင်အောင် သံသယဝင်နေကြသော ကြနိုယာပုတ်  
ပြောင်း ပြင် မူ နှင့် စပ်လျဉ်း၍ လည်းကောင်း၊  
ဝေါနာနှင့် စပ်သွယ်သော သိမှတ်ဖွယ်တို့ကိုလည်း  
ကောင်း သိသာရှိ ရှင်းပြထားပါသည်။

ဤစာအုပ်ပါ နည်းလမ်းများအတိုင်း အပတ်  
တကုတ် ကြို့စားအားထုတ်သွားပါက တရားနှဲနေ  
သွဲတစ်ယောက် စက် မူချွဲ ဖြစ်လာပါလိမ့်မည်။  
သွားလာလုပ်ကိုင်ရင်း ရွှေမှတ်နိုင်ကြသဖြင့် အလုပ်  
မပျက် တရားတက်ကာ တရားသဘောတို့ကို တစ်စ  
ထက်တစ်စ တိုး၍ တိုး၍ သိမြင်လာကြပါလိမ့်မည်။

## နိဂုံး - ၅

တရားနှင့် နေသည့်အတွက် တရားနဲ့နေသူ  
တို့၏ ဘဝလမ်းကြောင်းသည် အပါယ်ချွေတိစသော  
ဘေးရန်များ ကင်းရှင်းလျှက် သာယာဖြောင့်ဖြူးနေ  
ပေလိမ့်မည်။

ထိမျှမက အိခြင်း၊ နာခြင်း၊ သေခြင်းတရား  
တို့၏ ကင်းရာကုန်ရာဖြစ်သော ခုက္ခခံခံသိမ်းတို့၏  
ကင်းပြမ်းရာဖြစ်သော သောကခံခံသိမ်းတို့၏ ကင်း  
ပြမ်းရာဖြစ်သော နိုဗ္ဗာန်သို့တိုင်ဘာင် တရားနဲ့နေ  
သူတို့ လှမ်းရောက်နိုဝင်နိုင်ကြမည် ဖြစ်ပါသည်။

### အမှန်မြင်ကြပါစေး

ဓမ္မဒ္ဒတ-အရှင်ပညီသူရ<sup>၁</sup>  
ဓမ္မဘစ်ရိယ၊ ဘီဘေး၊ အမ်ဘေး  
ကကဝါစကာ၊ နာယက၊ ကမ္မဋ္ဌာနာစရိယ  
ဓမ္မဒ္ဒတတောရ၊ တောင်စွန်း  
ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်။  
ဖုန်း- ၀၃၅-၂၀၀၁၀

## တရားနဲ့ ခနါပါ

လောကြီးထဲမှာ လူသားတစ်ယယ်ကိုအဖြစ်  
အသက်ရှင်ခွင့်ရလာတာဟာ အင်မတနိကံကောင်း  
တဲ့ အခွင့်အရေးပါ။ အခြား သက်ရှိသွေဝါတွေနဲ့  
နှိမ်းတလိုက်ရင် စဉ်းစားသုံးသပ်နိုင် တွေးခေါ်မြော်  
မြင်နိုင် ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထား  
ကြလိုပါ။ ဒါပေမယ့် များသောအားဖြင့် လူအများစုံ  
ဟာ မစဉ်းမစား အသက်ရှင်နေကြတာသာ များပါ  
တယ်။ အမှုတ်တမ္မာနေထိုင်ကြတာသာ များပါတယ်။

“ငါဟာ ဘာအတွက် အသက်ရှင်နေသလဲ၊  
ဘယ်လို အသက်ရှင်နေထိုင်ရင် ကောင်းမလဲ”...  
လို အချိန်ကုန်ခံ အပင်ပန်းခံပြီး စဉ်းစားမနေပါဘူး။  
သိချင်စိတ်လည်း မရှိကြပါဘူး။ ဒီအတိုင်းပ စား

ဝတ်နေရေးအတွက် အချိန်ကုန်၊ အပေါ်အပါးနဲ့  
အချိန်ကုန်၊ သားရေး သမီးရေး လူမှုရေးတွေနဲ့ပဲ  
အချိန်ကုန်ပြီး အသက်တွေကြီးကာ သေသွားကြပါ  
တယ်။ လူတစ်ရာမှာ တစ်ယောက်၊ တစ်ယောင်မှာ  
တစ်ယောက် တရားလမ်းကြောင်းပေါ် ရောက်လာ  
ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။

## မြတ်ပူဇ္ဈရဲ့ တရားတော်

ခေတ် အဆက် ဆက်က ဘာသာရေး ခေါင်း  
ဆောင်ကြီးတွေ၊ အတွေးအခေါ် ပညာရှင်ကြီးတွေ၊  
ဒသနပညာရှင်ကြီးတွေဟာ ဘဝမှာအကောင်းဆုံး  
နေထိုင်နည်းတွေကို ရွှေဖွေကြ လေ့လာကြ ဖော်  
ထုတ်ကြပြီးတော့ ဟောပြောလမ်းညွှန်ခဲ့ကြပါတယ်။

ဘီစီ ၆-ရာစုမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူ  
တဲ့ မြတ်စွာဘုရားရှင် ကိုယ်တိုင်လည်း သက်  
တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးနှစ် လေးဆယ့်ငါး  
ဝါအတွင်းမှာ ပိုဋကသုံးပုံ၊ နိုကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာ

ပေါင်း ရှစ်သောင်းလေးထောင်လို့ အလွန်တရာ  
မြောက်မြားစွာသော တရားဓမ္မတို့ကို ဟောကြား  
တော်မူခဲ့ပါတယ်။ ထိုတရားဓမ္မတွေဟာ အကောင်း  
ဆုံးသော ဘဝနေနည်းတွေပါ။

လက်ရှိဘဝမှာ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိ  
စေဖို့၊ မပြီးဆုံးသေးတဲ့ နောင်ဘဝ သံသရာ  
တစ်လျှောက်မှာ ကိုယ် စိတ် ချမ်းမြေ့စွာ နေနိုင်ဖို့  
အတွက်သာမက အိုခြင်း၊ နာခြင်း၊ သေခြင်းတရား  
တို့နဲ့ ဖွဲ့စည်းထားတဲ့ ဘဝထဲက လွတ်မြောက်ဖို့  
အတွက်ကိုပါ တရားဓမ္မနဲ့အညီ နေထိုင်ကြရမှာ  
ဖြစ်ပါတယ်။

## ရဟန်းတစ်ပါး မေးလျှောက်

မြတ်စွာဘူရားရှင် ကိုယ် တော် မြတ် ကြီး ကို  
ရဟန်းတော်တစ်ပါး မေးမြန်း လျှောက်ထားခဲ့ဖူးပါ  
တယ်။ “မြတ်စွာဘူရား တရားနဲ့နေသူ။ တရားနဲ့  
နေသူလို့ ပြော ပြောနေကြပါတယ်ဘူရား၊ ဘယ်

နည်းဘယ်ပုံနဲ့ နေတာကို ပြောတာပါလဲဘူး”လို့  
မေးလျှောက်ဖူးပါတယ်။

လိုရင်းအချုပ်ကို ပြောရရင် “ကိုယ်တိုင် စာပေ  
ကို သင်ယူနေ၊ တရားတော်ကို နာယူနေရုံနဲ့ တရား  
ဓမ္မတော်ကို ရွတ်ဆိုကျက်မှတ်နေရုံ၊ စိတ်မှာ မှတ်  
သားကြံစည် စဉ်းစားနေရုံနဲ့ တရားနဲ့နေသူ မဟုတ်  
သေးဘူး၊ ပြန်လည်ဟောကြားပို့ချပေးနေရုံနဲ့လည်း  
တရားနဲ့နေသူ မဟုတ်သေးဘူး။ သမထ ဝိပဿနာ  
တရားတွေကို အားထုတ်နေမှုသာလျှင် တရားနဲ့နေ သူ  
ဖြစ်တယ်”လို့ မြတ်စွာဘူးက ဟောကြားခဲ့ ပါတယ်။

ဒီစကားတော်အရ တရားအားထုတ်ရှုပွားနေ  
သူသာ တရားနဲ့နေသူလို့ တိတိကျကျ သတ်မှတ်လို့  
ရပါပြီ။ တရားစာပေတွေ သင်ယူဖို့ တရားနာဖို့  
မလိုတော့ဘူးလို့ အတွေးမချော်လိုက်ပါနဲ့။ သင်ယူ နေ  
စဉ်းစားနေတာဟာ တရားနဲ့နေတဲ့ နည်းပညာ ကို  
ဆည်းပူးနေတာပါ။

တရားနာမှုသာလျှင် တရားနဲ့နေနည်းကို သိပါမယ်။ လေ့လာမှုသာ သိရှိမှာ ဖြစ်ပါတယ်။ ရေကူးတတ်ဖို့ ရေကူးနည်းကို သိထားဖို့ လိုအပ်သလို ထမင်းဟင်း ချက်တတ်ဖို့ ချက်နည်းပြုတ်နည်းကို သင်ယူရသလို တရားနဲ့ နေတတ်ဖို့အတွက် တရားနဲ့ နေနည်း၊ တရားအားထုတ်ဖို့အတွက် တရားအား ထုတ်နည်းကို သင်ယူရမှာပါ။

## သတိပဋိနှင့်တရား

ဝိပဿနာတရားအလုပ် အားထုတ်ကြဖို့အတွက် မြတ်စွာဘူးရားရှင်သည် သတိပဋိနှင့်လေးပါး ခွဲခြားပြီး သတိနဲ့နေနည်း လေးမျိုးကို ညွှန်ကြားတော်မူခဲ့ပါတယ်။ တရားအားထုတ်တယ်ဆိုတာ သတိပဋိနှင့်တရားလေးပါးအနက် တစ်ပါးပါးကို ရှုပွားနေတာ၊ နှုလုံးသွင်းနေတာပါ။ ဒါကိုလည်း ဝိပဿနာတရား ရှုပွားအားထုတ်နေတယ်လို့ ပြောကြတာပါ။ သတိပဋိနှင့်တရား လေးပါးဆိုတာက-

၁။ ကာယာနုပသာနာ သတိပဋိနှုန်  
 ၂။ ဝေဒနာနုပသာနာ သတိပဋိနှုန်  
 ၃။ စိတ္တာနုပသာနာ သတိပဋိနှုန်  
 ၄။ ဓမ္မဘနုပသာနာသတိပဋိနှုန်တို့ ဖြစ်ပါတယ်။  
 သတိထားတဲ့ နေရာငွာန၊ အာရုံပြုတဲ့ နေရာ လေးမျိုး  
 ကွဲပြားလို့ သတိပဋိနှုန် လေးပါးလို့ ပြောရတာပါ။  
 လိုရင်းကတော့ သတိထားပြီး နေတာ၊ သတိတရားနဲ့  
 နေတာပါ။

ကာယာနုပသာနာသတိပဋိနှုန်က ကိုယ်ကာယ  
 လို့ ခေါ်ကြတဲ့ ရုပ်တရားတွေကို သတိထား ရှုမှတ်  
 ပြီး နေတာပါ။

စိတ်ထဲမှာ ခံစားကြရတဲ့ ချမ်းသာ၊ ဆင်းရဲတဲ့  
 သဘော၊ ဝမ်းသာ၊ ဝမ်းနည်းတဲ့ ခံစားမှု ဝေဒနာလေး  
 တွေကို သတိကပ် ရှုမှတ် နေတာက ဝေဒနာ-  
 နုပသာနာပါ။

မိမိရဲ့ စိတ်ကို ဂရုစိုက်အာရုံပြုပြီးတော့ “လိုချင်  
 စိတ် ဖြစ်နေတယ်၊ နှစ်သက်စိတ် ဖြစ်နေတယ်၊

သနားစိတ် ဖြစ်နေတယ်၊ ချစ်ခင်စိတ် ဖြစ်နေတယ်”လို့ စိတ်အမျိုးမျိုး ပြောင်းလဲနေပုံကို သေသေချာ ချာ သိအောင် သတိထားနေတာကို စိတ္တာနှုပသုနာ သတိပဋိနှုန်းလို့ ခေါ်ပါတယ်။

လက်ရှိ ပစ္စပွဲနှင့်အချင်အခါမှာ ဖြစ်ပေါ်ပြောင်း လဲနေတဲ့ ရုပ်ဓမ္မ နာမ်ဓမ္မတွေကို ပေါ်ရာပေါ်ရာ ရုပ်နာမ်တရားအလိုက် သတိထား ရှုပွားနေတာက ဓမ္မဘနှုပသုနာ သတိပဋိနှုန်ပါ။

## တရားနဲ့နေသူ ဖြစ်လာအောင်

တရားနဲ့နေသူတစ်ယောက် ဖြစ်လာဖို့အတွက် ဘယ်လို့ နေရထိင်ရမယ်ဆိုတာကို သိအောင် ဓမ္မဘ နှုပသုနာ သတိပဋိနှုန်နည်းကို မူတည်ပြီး ဘုန်းကြီး ပြောပြပါမယ်။ တချို့က မေးကြပါတယ်။ ‘အရှင် ဘုရား သတိပဋိနှုန်လေးပါးရှိတဲ့ အနက် အရှင်ဘုရား တို့က ဘာဖြစ်လို့ ဓမ္မဘနှုပသုနာတစ်မျိုးထဲ ရွှေးပြ ရတာလဲ’-တဲ့။

မေးဖို့ကောင်းပါတယ်၊ “အကျိုးဝင်သွားလို့ပါ” -လို့ ဖြေရပါမယ်။

ကာယာနှုပသာနာက ရုပ်တရားကို ရှုရပါတယ်။

ဝေဒနာနှုပသာနာက ဝေဒနာဆိုတဲ့ နာမ်တရားကို ရှုမှုတ်ရပါတယ်။

စိတ္တာနှုပသာနာက စိတ်ဆိုတဲ့ နာမ်တရားကို ရှုမှုတ်ရပါတယ်။

ဓမ္မာနှုပသာနာက ရုပ်နာမ်နှစ်မျိုးမှာ တစ်မျိုးမျိုးကို ရှုမှုတ်ရပါတယ်။

ရုပ်တရားမှန်သမျှကို ရှုပ်၊ နာမ်တရားမှန်သမျှကို နာမ်လို့ရှုလိုက်ရင် အားလုံးပါသွားပါပြီ။ ကာယဝေဒနာ စိတ္တတို့ကို ဓမ္မထဲထည့်သွင်းလိုက်ရင် အားလုံး ပြီးတာမို့ ဓမ္မာနှုပသာနာနည်းကိုသာ အဓိကထားတာပါ။

ကုန်းသတ္တဝါတွေရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာက အကြီးဆုံးပါ။ ဆင်ခြေရာခွက်ထဲကို ကျွန်ုတဲ့ ခြေရာတွေ အကုန်ဝင်လို့ ရပါတယ်။ ကျော်လွန်

သွားတာ မဆန့်တာ မရှိပါဘူး။ ထိုအတူပါပဲ။ ဓမ္မာ  
နှုပသာနာည်းအရ အား ထုတ် လိုက် မယ ဆို ရင်  
တရားနဲ့နေသူ ဖြစ်နေပြီမို့ လုံလောက်ပါပြီ။ ရုပ်ဓမ္မ၊  
နာမ်ဓမ္မ၊ ရုပ်တရားနာမ်တရားကို သတိထား ရှုပွား  
နေရင် တရားနဲ့နေသူ ဖြစ်နေပါပြီ။

## တရားအားထုတ်တယ်ဆိုတာ

တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာပေါ့။ ဘုန်းကြီး  
ပြနေတဲ့ တရားစခန်းမှာ တရားလာအားထုတ်တဲ့  
လူငယ်လေးတစ်ယောက် မေးဖူးပါတယ်။ ‘အရှင်  
ဘုရား တရားအားထုတ်တယ်ဆိုတာ ဘယ်တရား  
တွေကို အားထုတ်တာပါလဲ-တဲ့။ တရားအားထုတ်  
ဖူးတဲ့ သူတွေကို တပည့်တော် မေးကြည့်တော့ တိ  
တိကျကျ မဖြေနိုင်ကြဘူးဘုရား-တဲ့။ လို့ရင်းတို့ရှင်း  
နဲ့ မှတ်မိအောင် အရှင်ဘုရား ဖြေပေးပါဘုရား’လို့  
သူက လျောက်ထားတယ်။

“တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်တရား  
တွေကို သတိထားပြီး ဉာဏ်ပညာနဲ့ ကြည့်နေတာ

ပါ”-လို့ ဘုန်းကြီးဖြေလိုက်ပါတယ်။ ဝိပဿနာတရား အလုပ် အားထုတ်ကြရာမှာ မသိမဖြစ် သိထားရမှာ က ရုပ်တရားနဲ့ နာမ်တရားပါ။ “ဝိပဿနာရဲ့ အာရုံး ဟာ ရုပ်နဲ့ နာမ်”ဆိုတော့ ဝိပဿနာတရား ရှုပွား နေမယ်ဆိုရင် ဘယ်လိုသဘောတရားက ရုပ်၊ ဘယ် လိုသဘောတရားက နာမ်လို့ သိထားရပါမယ်။ တရားအလုပ် ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်ရဲ့ သဘောလက္ခဏာတွေကို အသေအချာသိအောင် ဉာဏ်ပညာနဲ့ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ရတာမို့ပါ။

## ရုပ်တရားရဲ့သဘော

ကိုယ်နဲ့စိတ် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လူဆိုတဲ့ သတ္တဝါတွေမှာ တစ်နည်းပြောရရင် လူသားတွေမှာ ဆံပင်ဖျားကနေ ခြေ ဖျား တိုင် အောင် တစ်လံမျှ လောက်သော ကိုယ်ကောင်ကြိုးကို ကိုယ်လို့ပြောဆိုသုံးနှုန်းကြပါတယ်။ အသွေးအသားတွေ အကြော တွေ အရုံးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကိုယ်

ခန္ဓာကြီး၊ လက် ခြေ ဦးခေါင်းတွေနဲ့ ဖွဲ့စည်းတဲ့ ဒီ  
ကိုယ်ကြီးဟာ လူတိုင်း၊ လူတိုင်းမှာ အသီးသီးရှိနေ  
ကြပါတယ်။

ဒီကိုယ်ကြီးနဲ့ ဆက်စပ်ပြီးဖြစ်လာတာမှန်သမျှ၊  
ဆက်နွယ်ဖြစ်ပေါ်လာတာ မှန်သမျှ ဒီကိုယ်ကြီးထဲ မှာ  
ဖြစ်ပေါ်လာတဲ့ သဘောတရား မှန်သမျှဟာ  
တရားသဘောနဲ့ ကြည့်ရင် ရုပ်တရားတွေပါ။ ကိုယ်  
ထဲမှာ ပေါ်လာတဲ့ ပူးတယ် အေးတယ်၊ ညောင်းညာ  
ကိုက်ခဲတယ်၊ တွဲန်းတိုးလှပ်ရှားတယ်ဆိုတဲ့ သဘော  
တရားမှန်သမျှဟာ ရုပ်တရားပါပဲ။

ရုပ်ဆိုတာ ‘ရူပ’ဆိုတဲ့ ပါဉ်စကားလုံးကနေ ဆင်း  
သက်ခဲ့တာပါ။ ဖောက်ပြန်ပြောင်းလဲတဲ့ သဘောမှန်  
သမျှဟာ ရုပ်တရားရဲ့ သဘောသဘာဝပါ။ ပူးလာ  
ရင်တစ်မျိုး အေးပြန်တော့တစ်မျိုး ဖြစ်တတ်ပါတယ်။  
ပူးနေခိုက်မှာ ဖြစ်ပေါ်တဲ့ သဘောတွေဟာ အေးလာ  
ပြန်တော့ ပေါ့က်သွားပါတယ်။ သဘောတရား  
အသစ်တစ်မျိုး ပြောင်းသွားတာပါ။

ဆာလောင်မွှတ်သိပ်နေချိန်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေဟာ စားသောက်လိုက်တဲ့ အချိန်မှာ တစ်မျိုး ဖြစ်သွားပါတယ်။ ကိုယ်ပေါ်မှာ အမျိုးမျိုး အဖုံးဖုံး ဖြစ်ပေါ်ပျောက်ပျက်ပြီး ပြောင်းလဲသွားတာ မှန်သမျက် ရုပ်လို့ သိထားပါ။

## နာမ်တရားရဲ့သဘော

နာမ်တရားဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ထဲမှာ ထင်ရှားနေတဲ့ သဘောပါ။ စိတ်နှင့်ဆက် သွယ်ဆက်စပ်ပြီး ဖြစ်လာတဲ့ တွေးတော့စိတ်၊ ကြံ စည်စိတ်၊ သိစိတ် အားလုံးဟာ နာမ်တရားပါ။ အမှတ်ရ အောက်မေ့တာ၊ ဝမ်းသာ ဝမ်းနည်းတာ၊ ပျောင်းရိတာ ပျော်ရွှေ့တာတွေဟာ စိတ်မှာဖြစ်ကြတာ မို့ နာမ်တရားလို့ မှတ်ရပါမယ်။

စိတ်ဆိုတာ အာရုံနဲ့ ကင်းကွာပြီးနေလို့ မရပါဘူး။ တစ်ခုခုကိုတော့ တွေးနေကြံနေသိနေပါတယ်။ တရားအားထုတ်ရင်း ကိုယ့်အကြောင်းကိုယ် တွေး

နေတာကိုလည်း နာမ်လို့ ရှုမှုတ်ရပါမယ်။ သူများ  
အကြောင်း၊ အ လုပ် အ ကိုင် အ ကြောင်း၊ သားရေး  
သမီးရေးအကြောင်း ဘယ်လို့ အကြောင်းကို တွေး  
တွေး အတွေးစိတ်ကို နာမ်လို့ ရှုမှုတ်ရပါတယ်။

ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်  
ပြီး ပူးနေတယ်လို့ သိရင်လည်း နာမ်လို့ ရှာ၊ နာကျင်  
တယ်, ကိုက်ခဲတယ်, သက်သာတယ်, ပင်ပန်းတယ်,  
လူပ်တယ်, ရွှေ့တယ်.. စသည်ဖြင့် ပေါ်လာသမျှ  
အသိတရားတွေကို နာမ်လို့ ရှုမှုတ်ရပါတယ်။ စိတ်  
မှာ ဖြစ်ပေါ်နေတာက နာမ်တရားပါ။ ရုပ်နာမ်  
တရားတွေကို သတိထားပြီးတော့ ရှုမှုတ်နေထိုင်တာ  
ကို တရားနဲ့ နေတယ်လို့ ပြောရပါမယ်။

## အလေ့အကျင့်လုပ်ယူ

တရားအလုပ်က တမင်တကာ လေ့ကျင့်ယူမှ  
လုပ်ယူမှ ဖြစ်တာပါ။ သူ့အလိုလိုတော့ ဖြစ်မလာ  
ပါဘူး။ အထူးသဖြင့် စိတ်နဲ့လုပ်ရတဲ့ အလုပ်တွေ  
မှာ စိတ်ကို နှိုင်နင်းဖို့ ကိုယ်လို့ရာမှာ စိတ်ကို ထား  
နှိုင်ဖို့ လိုအပ်ပါတယ်။

လူတိုင်းလိုလိုရဲ့ စိတ်ဟာ တရားနဲ့ မပေါ်ကြရတာ များပါတယ်။ အမှတ်တမဲ့နေကြတာ၊ စိတ်အလိုလိုက်ပြီး နေကြတာများတော့ ‘အမှတ်သတိနဲ့ နေရမယ်။’ တွေးချင်ရာ မတွေးနဲ့! သွားချင်ရာ မသွားနဲ့’-လို့ စိတ်ကို ချုပ်ချယ်လိုက်တဲ့ အခါ ကန့်သတ်လိုက်တဲ့ အခါမှာ ထကြ သောင်းကျန်းလာပါတယ်။

ရေထဲမှာ နေတဲ့ ငါး ကုန်းပေါ် ဆယ်ယူထားလိုက်ရင် တဖျုပ်ဖျုပ်လူးနေသလို တရားအာရုံ ရှုပ်နာမ်အာရုံပေါ်ထားလိုက်တဲ့ အခါ စိတ်တွေ မတည်ငြိမ်တာ တွေ့လာရပါတယ်။

တစ်ချက် နှစ်ချက် ရှုလိုက်၊ ပြေးထွက်သွားလိုက်၊ နောက်တစ်ခါ ပြန်ရှုလိုက် ပုံးလွင့်သွားလိုက်နဲ့ အထိန်းရခက်တာ အများအားဖြင့် ဖြစ်တတ်ပါတယ်။ တရားနဲ့နေကာစမှာ လူတစ်ရာမှာ တစ်ရာလောက်နီးနီး ဖြစ်ကြတာပါ။ အလေ့အကျင့် မရှိသေးတာ တစ်ကြောင်း၊ ရှုမှတ်အားထုတ်တဲ့ အလုပ်

မှာ အကျမ်းမဝင်သေးတာက တစ်ကြာင်းကြာင့် ရှုမှုတ်ရ ခက်နေတာပါ။ ကြိုးစားပြီး လောကျင့် သွားရင် တဖြည်းဖြည်းနဲ့အဆင်ပြေလာပါလိမ့်မယ်။

“ဖြစ်မှာ မဟုတ်ပါဘူး၊ ရမှာ မဟုတ်ပါဘူး”ဆိုပြီး ခက္လားနဲ့ လက်လျှော့လိုက်ရင် အရှုံးပေးလိုက်ရင် မကောင်းစိတ်က ကိုယ့်ကို အနိုင်ယူသွားပါမယ်။ ကိုယ်ပေါ်မှာ တစ်စုံတစ်ခုသော သဘောတရားထင်ရှားဖြစ်ပေါ်လာတိုင်းမှာ ရှုပ်, စိတ်ထဲမှာ တစ်မျိုးမျိုးသော သဘောတရားထင်ရှားဖြစ်လာတိုင်းမှာ နာမ်လို့ သိနေမှုတ်နေတဲ့ အကျင့်ရလာအောင် လောကျင့်ပေးပါ။

## ထင်ရှားတာကို ရှုရ

ဘုန်းကြီး အခုဟောပြောနေတဲ့ ဓမ္မာနုပသာနာ သတိပဋိနှင့်နည်းမှာ ရှုပ်တရားနဲ့ နာမ်တရားဟာ အရှုံးခံတရားပါ။ ရှုပ်နဲ့နာမ်ကို ရှုစရာအဖြစ် ထားပြီး ရှုမှုတ်ရမှာပါ။ အရှုံးဖြစ်တဲ့ ရှုပ်နဲ့ နာမ်ကို ဉာဏ်

ပညာနဲ့ဘီးစီးပြီး ရွှေမှုတ်နေရမှာပါ။ တရားနဲ့နေတယ် ဆိုရာမှာ အရှုခံရပ်နာမ်ကို ဉာဏ်ပညာနဲ့ ကြည့်ရှုနေတာ၊ သတိထားပြီး မှတ်သားနေတာလို့ သဘော ပေါက်ရပါမယ်။

ရုပ်နဲ့နာမ်ကို အရှုခံထားရမယ့်တရားက နှစ်မျိုး ဖြစ်နေတော့ “ဘယ်တရားကို ရွှေရမှာလဲ၊ ရုပ်ကို ရွှေမှုတ်ရမှာလား၊ နာမ်ကို ရွှေမှုတ်ရမှာလား၊ နှစ်မျိုးလုံးကို ရွှေရမှာလား”လို့ မေးစရာရှိပါတယ်။ မေးလည်း မေးတတ်ကြပါတယ်။

“ထင်ရှားတာကို စ,ရှုပါ”လို့ ဘုန်းကြီး အကြံပေးချင်ပါတယ်။ ရုပ်နဲ့ နာမ်တို့ရဲ့ ဖြစ်ပုံပျက်ပုံတွေ ကို ကြည့်ရင် နာမ်တရားထက် ရုပ်တရားက ပိုပြီး သိသာပါတယ်။ နာမ်တရားဟာ အကောင်အထည် မရှိ၊ ထိတွေ့နိုင်မှု မရှိတော့ ရုပ်ထက်ပိုပြီး သိမ်မွေ့နူးညံ့လို့ အရှုရခက်ပါတယ်။ ကိုယ်ပေါ်မှာ ဖြစ်တာ ထက်စာရင် စိတ်ထဲမှာ ဖြစ်တဲ့ သိမှု၊ တွေးကြံ့မှု၊ ခံစားမှုတွေက အဖမ်းရခက်၊ အသိရခက်ပါတယ်။

ဖြစ်မှန် ပျက်မှန် လျင်မြန်တာကြောင့် ချက်ခြင်း  
သတိထားရှုနိုင်စွဲ ခဲယဉ်းပါတယ်။

စတင်လေ့ကျင့်စဉ်ကာလမှာ ရုပ်ကို ဦးစားပေး  
ရှုရင် ထင်ရှားတာ၊ ရှုလွှာယ်မှုတ်လွှာယ်တာကို တွေ့ရ<sup>၅</sup>  
ပါမယ်။ အလေ့အကျင့် ရလာတဲ့ အခါ စိတ်ကို နိုင်  
နှင့်လာတဲ့ အခါကျရင် နာမ်ကိုလည်း အလွှာယ်လေး  
နဲ့ ရှုသွားနိုင်ပါမယ်။

သို့သော်လည်း ရုပ်တရားရှုရတာ အားမရဘူး၊  
နာမ်ကို ရှုရမှ အဆင်ပြေတယ်၊ အရှုအမှုတ်မြဲတယ်  
ဆိုရင်တော့ နာမ်ကို ရှုပါ။ ရှုနိုင်ပါတယ်။ “တစ်ခုစီ  
ရှုရတာထက် ရုပ်ရော နာမ်ရော နှစ်မျိုးလုံး ရှုမှ  
အားရတယ်၊ ရှုစိတ်ကိုလည်း နိုင်နှင့်တယ်၊ အခက် အခဲ  
မရှိဘူး”ဆိုရင်တော့ နှစ်မျိုးလုံး တွဲရှုပါ။

ဥပမာအားဖြင့် ပူးနေတဲ့ သဘောဟာ ရုပ်၊ ပူး  
နေတာကို သိလိုက်တာက နာမ်၊ အေးတာက ရုပ်၊  
အေးမှုန်းသိတာက နာမ်လို့ ရုပ်နာမ်တွဲပြီးရှုမှုတ်ပါ။  
စိတ်တိုင်းကျရာ ထင်ရှားရာမှာ သတိထားပြီး ရှု  
မှုတ်နိုင်ပါတယ်။

## အသက်ရူးတာကစ

တရားအလုပ် အားထုတ်မယ့် သူတွေကို  
ဘုန်းကြီးတို့ ကမ္မာန်းနည်းများ သင်ပေးတဲ့ အခါ  
အသက်ရူးရာမှာ ရှုမှုတ်ပုံက စတင်ပြီး သင်ကြား  
ပေးလေ့ ရှိပါတယ်။ ထင်ရှားသိသာတဲ့ အာရုံလည်း  
ဖြစ်၊ အမြဲတမ်း ပုံမှန်ရှိနေတဲ့ အာရုံလည်း ဖြစ်တဲ့  
အတွက် ရှုရမှုတ်ရတာ ရှင်းလင်းလွယ်ကူလို့ပါ။

လူတိုင်း လူတိုင်းဟာ အမေမွေးကတည်းက  
အသက်ရူးကြရပါတယ်။ မသေမချင်း အသက်ရူး  
နေကြရပါတယ်။ ထိုင်နေရင်းလည်း အသက်ရူးကြ  
ပါတယ်။ မတ်တပ်ရပ်နေရင်းလည်း အသက်ရူးရပါ  
တယ်။ လမ်းသွားရင်းလည်း အသက်မရှုလို့ မရပါ  
ဘူး။ အိပ်ပျော်နေတာတောင် မှန်မှန်အသက်ရူးနေ  
ပါတယ်။ ရပ်ထားလို့ နားထားလို့ မရပါဘူး။ ပုံမှန်  
အသက်ရူးနေကြရပါတယ်။ ဒါကြောင့် အမြဲတမ်း  
ရှုချင်တဲ့ အချိန် အလွယ်နဲ့ရှုနိုင်လို့ပါ။

“အသက် သမုတ် နာမ်နှင့် ရုပ်”လို့ ပြောလေ့ရှိ  
ကြပါတယ်။ အသက်ရူးတယ်ဆိုတာ တကယ်ဆိုရင်

လေကို ရှူကြတာပါ။ လေကို မရှုရရင် အသက်  
မရှင်နိုင်လို့ အသက်တမျှ အရေးကြီးတာမို့ လေရှု။  
တာကို အသက်ရှုတယ်လို့ တင်စားဂုဏ်ပြု ပြောဆို  
ကြတာပါ။ လေတောင်မှ လေကောင်းလေသန့်ကို  
မရှုရရင်၊ ညစ်ညမ်းတဲ့ လေကို ရှုရရင်တောင်  
အသက်သေသည်အထိ ဖြစ်ကြရပါတယ်။

ရုပ်နာမ်တရားအနေနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်ရင်  
လေဟာ ရုပ်တရားပါ။ ပထဝီ၊ တေဇ္ဇာ၊ အာပေါ့  
ဝါယောဆိုတဲ့ အမာခံရုပ်ဓာတ်ကြီး လေးပါးထဲမှာ  
လေဟာဝါယောရုပ်ဓာတ်ပါ။ ဝါယောဓာတ်သဘာဝ  
အရ လေထဲမှာ တိုးတဲ့ သဘော တွေန်းတဲ့ သဘော၊  
တိုက်ခိုက်တဲ့ သဘော ထိတွေ့တဲ့ သဘော ရှုန်းကန်  
လူပ်ရှားတဲ့ သဘောတွေပါဝင်တည်ရှိနေကြပါတယ်။

## သတိထားကြည့်ပြီး

တရားနဲ့နေချိန် . . . အထူးသဖြင့် သတိပဋိဘန်  
တရားနဲ့နေချိန်မှာသတိရှိနေရပါတယ်။ သတိမထား ရင်  
အသက် ရှုနေတယ် လို့တောင် မသိပါဘူး။ နှုံး

ခေါင်းထဲကို လေ ဘယ်လို့ဝင်လာတယ်၊ ဘယ်လို့  
ပြန်ထွက်သွားတယ်၊ ဘယ်လို့ သဘောတရားတွေ  
ထင်ရှားဖြစ်ပေါ်တယ်လို့ မသိနိုင်ပါဘူး။ သတိထား  
ကြည့်လိုက်ရင်တော့ သိလာပါလိမ့်မယ်။

နှုံးသီးယျား နှုံးတို့ခမ်းယျားမှာ အသက်ရှုံးခိုက်  
သတိစိုက်လိုက်မယ်ဆိုရင် ပြင်ပက လေဝင်လာတဲ့  
အချိန်မှာ အေးတဲ့ သဘော ပေါ်လာတာကို တွေ့ရ<sup>၁၁</sup>  
မှာပါ။ အေးတဲ့ သဘောက လေထဲက ပါလာတဲ့  
တေဇ္ဇာရုပ်ဓာတ်ပါ။ သီတတေဇ္ဇာဓာတ် သဘော  
ပါ။ တေဇ္ဇာရုပ်ဓာတ်ရဲ့ အေးတဲ့ သဘောကို သတိ  
ထားပြီး ရုပ်လို့ ရှုမှုတ်ပါ။

## ပူးပေါင်းပါဝင်နေ

တိုးတွန်းလှုပ်ရှားသွားတဲ့ သဘောတရား၊ လှုပ်  
သွား ထိသွားတဲ့ သဘောတရားတွေလည်း ပေါ်  
တတ်ပါတယ်။ ပေါ်လာသမျှကို မလွှတ်အောင် ရုပ်  
လို့ ရှုမှုတ်ပါ။ ဝါယောရုပ်ဟာ တစ်ခုတည်း သီးသန်း  
မရပ်တည်နိုင်ပါဘူး။ ခွဲခွာလို့မရ၊ စိတ်ဖြာလို့မရတဲ့

အဝိနိုင်္ခာဂရုပ် (၈)ခု ရှိပါတယ်။ ပထဝီ, တေဇာ, အာပေါ်, ဝါယော, ဝဏ္ဏ, ရန္တ, ရသ, ဉာဏ် (၈)ခု တို့ပါ။ ဝါယောရုပ်နဲ့တကွ ကျန်(၇)မျိုးတို့ဟာလည်း အသက်ရှု။တိုင်းမှာ ပါဝင်လာကြပါတယ်။

ဝါယောဓာတ်ရဲ့ တိုးတဲ့ တွန်းတဲ့ သဘောကို အမိကထား ရှုနေပေါ်မယ့် အေးတာ, နွေးတာ၊ ကြမ်းတမ်းတာ, နူးညံ့တာ၊ လူပ်သွား၊ ရွှေသွားတာတွေ ကိုလည်း တွေ့နိုင်ပါတယ်။ အေးတာ နွေးတာဟာ လည်း ရုပ်တရားပါ။ ကြမ်းတမ်းတာ နူးညံ့တာဟာ လည်း ရုပ်တရားပါ။ လူပ်တာရွှေတာတွေလည်း ရုပ်တရားတွေပါ။ နှစ်သက်ရာ ထင်ရှားရာကို ရုပ်လို့ ရှုမှတ်နိုင်ပါတယ်။

## သတိထားရှုမှတ်

ရုပ်ဆိုတာ နုဂိုလ်သဘောကနေ ပြောင်းလဲ ဖောက်ပြန်ပြီး နောက်တစ်မျိုး ဖြစ်တတ်တဲ့ သဘောပါ။ နှုံသီးဖျားမှာ သတိထားကြည့်နေရင် အသက် မရှု။ခင်နဲ့ အသက်ရှု။အပြီးမှာ ထူးခြားမှု ကွဲပြားမှု

တော့ ရှိသွားပါတယ်။ တစ်မျိုးလေးတော့ ဖြစ်သွားပါတယ်။ ဘယ်သဘောကိုမှ သတိမထားမိဘူး။ သတိထားလည်း ဘာမှ မတွေ့ဘူးဆိုရင် အသက် မရှု။ အသက်ရှု။ အပြီး တစ်မျိုးတစ်မည် ဖြစ်သွားမှုကို ရုပ်လို့ ရှုရမှာပါ။ ပါးစပ်ကနေ ရွတ်ဆိုရမှာလည်း မဟုတ်ပါ။ စိတ်ထဲက ရွတ်ဆိုနေဖို့လည်း မဟုတ်ပါ။ သတိနဲ့ကြည့်နေ ပညာပါပါနဲ့ ရှုနေရမှာပါ။ အရှုခံကို အရှုညာ၏နဲ့ ရှုမှုတ်နေရမှာပါ။

## စိတ်အေးကြည်လင်

ရုပ်နာမ်တရားတွေကို အာရုံစိုက်ပြီး တရားနဲ့ နေသူရဲ့စိတ်ဟာ လောဘ ဒေါသစတဲ့ အပူမီးတွေ ဌီမီးပြီး အေးချမ်းနေပါတယ်။ ကြည်လင်ပြီး နေပါတယ်။ ဝိပသနာဆိုတာ အပူမီးဌီမီးသတ်တဲ့ အလုပ်ပါ။ အပူမီးတွေ ဌီမီးအောင် ဝိပသနာ ပွားများရပါတယ်။

မရှုမပွား အားမထုတ်ဘဲ နေသူတစ်ယောက်ရဲ့ စိတ်ဟာ လို့ချင်မှုကြောင့် လောဘမီးတောက်လောင်

တာကို ခံရပါတယ်။ မကျေနပ်မှု ဒေါသမီးလောင် မြိုက်တာကို ခံရပါတယ်။ ပူးလောင်နေကြပါတယ်။ ဘာမှန်းညာမှန်း မသိတဲ့ မောဟမီးတောက်တွေ ကြောင့်လည်း အေးချမ်းမှုကို မရပါဘူး။ “စိတ်ညစ် လိုက်တာ၊ စိတ်ဆင်းရဲလိုက်တာ၊ စိတ်မချမ်းသာ ဘူး”လို့ ပြောနေကြရတာဟာ အဲဒီကိုလေသာမီး တွေကြောင့်ပါ။

ရုပ်နာမ်ဓမ္မကို အာရုံစိုက်နေတဲ့ အခိုက်အတန်း လေးမှာ လိုချင်စွဲလမ်းမှု လောဘ၊ မကျေမနပ် အလို မကျတဲ့ ဒေါသ၊ ဘာမှန်းညာမှန်းမသိ တွေဝေမီန်း မောတဲ့ မောဟတို့ဟာ တရားနဲ့နေသူရဲ့ စိတ်နှလုံး ထဲထိုးဖောက်ဝင်ရောက်ခွင့် မရကြတဲ့ အတွက် စိတ် အစဉ်မှာ အေးချမ်းကြည်လင်နေတာပါ။

ဝိပဿနာတရားနဲ့ စိတ်စွဲမ်းအားကို မြှင့်တင် ထားလိုက်ရင် ကိုယ်ရောစိတ်ပါ တက်ကြွလန်းဆန်း လာပါတယ်။ မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းကိစ္စ တွေမှာလည်း စူးစုံက် ဆောင်ရွက်လာနိုင်ပါတယ်။

နေ့စဉ်ဘဝမှာလည်း အဆင်ပြေချောမွှဲပြီး အောင်  
မြင်မှုတွေ ရလာပါမယ်။

## စနစ်တကျ ပြင်ဆင်

အသက်ရှု၍ တိုင်းမှာ ရှုမှတ်ဖို့ အတွက် ရှုပုံရှန်ည်း  
နဲ့ ရှုကွက်ကို ဘုန်းကြီး ရှင်းလင်းပြောကြားပြီးပါပြီ။  
ထိုင်ပြီး အားထုတ်ချင်တယ်ဆိုရင် ထိုင်ပုံထိုင်နည်း၊  
အားထုတ်ပုံ အားထုတ်နည်းတို့ကို ပြောပါရီးမယ်။

ထိုင်ပြီး အားထုတ်ချိန်မှာ လူအများစုနဲ့ သင့်  
တော်တာက တင်ပလ္လာင်ခွဲထိုင်တာပါ။ ဒါပေမယ့်  
တချို့က တင်ပလ္လာင်ခွဲနဲ့ ကြာကြာမနေနိုင်တာ ရှိ  
ပါတယ်။ တချို့က ကျို့ကျို့ထိုင်မှ သက်သာတာ ရှိ  
ပါတယ်။ တရား အား ထုတ် ချိန် မှာ “ချမ်းသာတဲ့  
ကဲရိယာပုတ် မြှုပါပါ”လို့ မြတ်စွာဘူရား မိန့်မှာထား  
တဲ့ အတွက် တင်ပလ္လာင်ခွဲချင် ခွဲ ကျို့ကျို့ထိုင်  
မိန်းမထိုင် ထိုင်ချင်လည်း ထိုင်ပါ။ ချမ်းသာသလို  
ထိုင်ပါ။

ထိုင်ပြီးရင် အထက်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို  
ဖြောင့်ဖြောင့်လေးဖြစ်အောင် ဆန့် ထား လိုက် ပါ။  
ရွှေကိုလည်း ငံ့ကိုင်း မနေပါနဲ့၊ နောက်ကိုလည်း  
မလန်ပါစေနဲ့၊ ကျောရှိးကို အလိုက်သင့် လေးမထား  
ဘဲ ရွှေကို ငိုက်နေရင် ခါးနာလာတတ်ပါတယ်။  
ကိုယ်ကို မတောင့်မတင်းထားဘဲ အလိုက်သင့် သက်  
သောင့်သက်သာ ရှိုနေပါစေ။

မျက်နှာကိုလည်း ရွှေတည့်တည့် ကြည့်နေတဲ့  
အနေအထားမျိုး ရှိုပါစေ။ ခေါင်းကို မေ့ပြီး မနေ  
ပါနဲ့၊ ငံ့ပြီးတော့လည်း မနေပါနဲ့၊ မျက်စွဲကို အိပ်  
ခါနီးအခါ အသာအယာ မှိုတ်သလိုလေး မှိုတ်ပါ။  
ပါးစပ်ကိုလည်း စကားမပြောဘဲ နေတဲ့အခါ ပိတ်  
ထားသလို စွဲရုံလေးစွဲထားပါ။ အံကြိတ်ပြီး မနေ  
ရပါဘူး။ တင်းတောင့်ပြီး မနေရပါဘူး။ တချို့က  
တရားထိုင်တော့မယ်ဆိုရင် ကိုယ်ကိုတင်းတောင့်ပြီး  
အံကြိတ်နေတော့ ပင်ပန်းပါတယ်။ အနေရခက်ပါ  
တယ်။ ကြာကြာလည်း မရှုမှုတ်နှိုင်ပါဘူး။

အခု ဘုန်းကြီးပြောတဲ့ အနေအထားက လူ  
အများစုအတွက် အသင့်လျှော်ဆုံး အနေအထား  
ကို မြတ်စွာဘုရား ညွှန်ပြထားတာပါ။ စနစ်တကျ  
ထိုင်နည်းကို ညွှန်ပြထားတာပါ။ ပြီးရင် လက်နှစ်  
ဘက်ကို ပေါင်ပေါ်တင်ရုံ တင်ထားချင်ထား၊ ဒါမှ  
မဟုတ် လက်ဖဝါးနှစ်ဘက်ကို ဘယ်လက် အောက်  
ထား၊ ညာလက် အပေါ်ကထားပြီး လက်မထိပ်ချင်း  
ထိပြီးထားပါ။

အားလုံးပြီးရင် အလောက်ကြီး မရှုပါနဲ့၌ဦး။  
တစ်ကိုယ်လုံး ပြန်အာရုံပြကြည့်ပါ၌ဦး။ “ဘယ်နေရာ  
မှာ အနေရခက်နေသလဲ၊ အဝတ်တွေ ပုံဆိုးတွေ  
တင်းနေပြီနေသလား၊ ခိုးလို့ခုလုဖြစ်နေသလား”လို့  
ပြန်ကြည့်ပြီး စိတ်တိုင်းမကျသေးရင် ပြင်ဆင်ပါ။  
စိတ်ကျေနပ်တဲ့ အထိ ပြင်ဆင်ပါ။

## ထိုင်တရားနဲ့နေ

စိတ်တိုင်းကျပြီး အဆင်သင့်ဖြစ်ပြီဆိုရင် ထိုင်  
တရားနဲ့နေဖို့ စတင် ရွှေပွားနှင့်ပါပြီ။ “ဘယ်နေရာက

စတင် ရှိတာ အကောင်းဆုံးလဲ”ဆိုတော့ စောစော  
က ဘုန်းကြီး နည်းလမ်းပေးခဲ့တဲ့ အသက်ရှုခိုက်မှာ  
ရှိမှုတ်တာ အကောင်းဆုံးပါ။

အသက်ရှုတာ အာရုံပြုပြီး နှာသီးယားကို  
သတိထားလိုက်ပါ။ သတိနဲ့ကြည့်လိုက်ရင် ဝင်လေ  
ဝင်လာတာ၊ ထွက်လေ ထွက်သွားတာကို တွေ့ရပါ  
မယ်။ ဝင်လေ ဝင်ရောက်လာခြင်းကြောင့် ပေါ်  
ပေါက်လာတဲ့ တိုးမှ တွန်းမှ တူန်းမှ ခုန်းမှ ပူမှ အေး  
မှုစတာတွေ အားလုံးကို ရုပ်လို့ရှိမှုတ်ပါ။ ထွက်လေ  
ပြန်ထွက်သွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘော  
တရားတွေကိုလည်း ရုပ်လို့ ရှိမှုတ်ပါ။

တရား ရှိမှုတ်တယ်ဆိုတာ အကောင်အထည်  
ပုံပန်းသဏ္ဌာန်တွေ၊ ပုံဂိုလ်သတ္တဝါတွေ မပါစေရပါ  
ဘူး။ သဘောတရားလေးကိုသာ ရှုရတာပါ။ အမည်  
နာမတွေ ရွှေတ်ဆိုရ မှုတ်ရတာ မဟုတ်ပါဘူး။  
သဘောတရားကို မှုတ်ရတာပါ။

ဥပမာအားဖြင့် မောင်ဖြူဆိုတဲ့ လူတစ်ယောက်  
ကို ကြည့်လိုက်ပြီး တွေ့မြင်ပြီဆိုရင် မောင်ဖြူမှန်း

သိအောင် ‘မောင်ဖြူ။ မောင်ဖြူ’လို့ ပါးစပ်က မဆို  
ကြပါဘူး။ စိတ်ထဲကလည်း မဆိုကြပါဘူး။ ဒါပေ  
မယ့် မောင်ဖြူပဲလို့ သိပါတယ်။ မောင်ဖြူ။ ဘာလုပ်  
နေတယ်လို့ သိပါတယ်။

အဲဒီလိုပဲ၊ ရုပ်နာမ်တရားတွေကိုရှုမှတ်တဲ့ အခါ  
မှာ ‘ရုပ် ရုပ်၊ နာမ် နာမ်’လို့ ပါးစပ်က မဆိုပါနဲ့။  
စိတ်ကလည်း မဆိုပါနဲ့။ ရုပ်မှုန်း နာမ်မှုန်း သိရုံးသာ  
သိအောင် ကြည့်ရမှတ်ရတာမျိုးပါ။

နာမ်တရားကို ရှုမှတ်မယ်ဆိုရင် အသိစိတ်ကို  
ရှုရပါမယ်။ တိုးမှုန်း သိတာ တွေန်းမှုန်း သိတာ ပူးနေ  
မှုန်း အေးနေမှုန်း သိတာ နာမ်တရားပါ။ ဝင်လေ  
ဝင်လာခိုက် ထွေက်လေ ထွေက်သွားခိုက်မှာ စိတ်ထဲ  
က သိရှိခံစားသွားရတာတွေကို နာမ်လို့ ရှုမှတ်ရပါ  
တယ်။

## ပုံမှန်အသက်ရှု။

အသက်ရှု။တဲ့ အချိန်မှာ ရှုစရာ မထင်ရှားလို့၊  
မသိသာလို့ဆိုပြီး တချိုက အသက်ကို ပြင်းပြင်းရှု။

ကြပါတယ်။ ထင်ရှားသီသာအောင် တမင်တကာ  
လုပ်ယူတတ်ပါတယ်၊ ပုံမှန်သာ အသက်ရှုပါ။ တချို့  
ကလည်း ပုံမှန် မဟုတ်ဘဲ ချုပ်ထားအောင့်ထားပါ  
တယ်။ အသက်ကို ဝအောင်မရှုဘဲ လျော့ပြီးရှု။နေ  
တာ ဖြစ်တတ်ပါတယ်။ ဒါကိုလည်း သတိထားရပါ  
မယ်။ ပုံမှန်အတိုင်း ရှု။နေကြအတိုင်း အသက်ရှု။  
ရင်းနဲ့ သတိထားပြီး ရှုမှတ်ရမှာပါ။

တရား အားထုတ်တာ တရားရှုမှတ်တာဟာ  
ပုံမှန်အရှိသဘာဝကို ရှုမှတ်ရတာပါ။ အရှိတရားကို  
အသီတရားနဲ့ ကြည့်ပြီးနေတာဟာ တရားနဲ့နေတာ  
ပါ။ မမြင်ဘူး၊ မတွေ့ဘူးတဲ့ အထူးအဆန်းတွေ ဖြစ်  
လာမလား၊ တွေ့လာမလားလို့ လိုက်မရှာပါနဲ့။ မရှိ  
တာကိုလည်း မရှာပါနဲ့။ ရှိနေတာကို ဖြစ်နေတာကို  
လည်း မပြင်ပါနဲ့၊ မဖျက်ဆီးလိုက်ပါနဲ့။ အရှိကို အရှိ  
အတိုင်း ရှုမှတ်အားထုတ်ပါ။

တရား အားထုတ်နေချိန်မှာလည်း လူတိုင်း  
အသက်ရှု။နေကြပါတယ်။တရားအလုပ်အားမထုတ်  
ဘဲ နေတဲ့အချိန်မှာလည်း လူတိုင်း အသက်ရှု။ကြပါ

တယ်။ အသက်ရှူဗျာက အတူတူပါပဲ။ အသက်ရှူဗျာက  
တောကို မပြောင်းရပါဘူး။

တရားအားထုတ်တာနဲ့ အားမထုတ်တာ ဘာ  
တွေ ကွာသွားသလဲဆိုရင် အားထုတ်နေချိန်မှာ ရုပ်  
နာမ်တရားကို သိထားပြီး ကြည့်နေပါတယ်။ အား  
မထုတ်ချိန်မှာ သတိမပါဘဲ အမှုတ်တမဲ့နေပါတယ်။  
သတိထားတာ မထားတာ, သတိရှိတာ မရှိတာဘဲ  
ကွာပါတယ်။ အသက်ရှူဗျာက မကွာခြားရပါဘူး။

ပုံမှန်အသက်ရှူဗျာရင်း နှာသီးဖျား နှာခေါင်းဖျား  
မှာ ဖြစ်ပေါ်တဲ့ သဘောတွေကို သိအောင် သတိ  
ထား ကြိုးစားပါ။ နည်းစနစ် မှန်ရင် မပင်မပန်းဘဲ  
တရားသဘောတွေ သိလာပါမယ်။ ရှုစရာ အရှုခံ  
စရာ မထင်ရှား မသိသာရင် သတိကို မြင့်တင်ပါ။  
ပိုသတိထားပါ။ ပိုပြီး အာရုံစိုက်ပါ။

တချို့က သတိမထားတတ်သေးခင် ရှုစရာ  
မတွေ့ဘဲ ပျောက်နေတတ်ပါတယ်။ “ရမှာ မဟုတ်၊  
ဖြစ်မှာ မဟုတ်ဘူး”လို့ စိတ်မလျှော့ပါနဲ့။ အဲမလျှော့

ပါနဲ့။ အလေ့အကျင့်လုပ်ပြီး ရွှေမှုတ်ရင် ရွှေတတ်လာ  
ပါမယ်။ တရားနဲ့ နေတတ်လာပါမယ်။

## ဉာဏ်မျက်လုံးနဲ့ကြည့်

တရားနဲ့နေသူဟာ ပကတိမျက်လုံးကို အသာ  
မိုတ်ပြီး ဉာဏ်မျက်လုံးနဲ့ ခန္ဓာမှာ ကြည့်ရပါမယ်။  
အမြဲတမ်း နေလာကြတာ ပကတိမျက်လုံး၊ အမေ  
မွေးထဲက ပါလာတဲ့ မျက်လုံးနှင့် အပြင်အပကိုသာ  
ကြည့်ကြပါတယ်။ မတွေ့ချင်တာ တွေ့ရဲ မမြှင်ချင် တာ  
မြင်ရတော့ စိတ်ဆိုးဒေါသတွေ့ ဖြစ်ပါတယ်။  
မကျေနပ်တာတွေ့ ဖြစ်ရပါတယ်။ တွေ့ချင်မြင်ချင်  
တာတွေကို အာသာင်န်းငန်းနဲ့ စွဲလမ်းတော့ လောဘ  
တွေ ဖြစ်ပါတယ်။

ဝိပသာက အသွားအလာ အနေအထိုင်  
မပြောင်းပါဘူး။ မျက်လုံး ပြောင်းလိုက်တာပါ။  
ပကတိမျက်လုံးအစား ဉာဏ်မျက်လုံး ပြောင်းလဲပြီး  
ကြည့်တာပါ။ အပြင်အပကိုမကြည့်ဘဲ အတွင်းခန္ဓာ  
ကို ပြောင်းကြည့်တာပါ။

ရုပ်နာမ်ကိုသာ မြင်နေရခိုန်မှာ ပုဂ္ဂိုလ်သတ္တဝါ  
လည်း မဟုတ်၊ ယောကျားမိန်းမလည်း မဟုတ်၊ ငါ  
လည်း မဟုတ်၊ သူလည်း မဟုတ်၊ သဘောတရား  
သက်သက်ကိုသာ ကြည့်နေ မြင်နေရတော့ လိုချင်  
စိတ်လည်း မဖြစ်ပါဘူး။ မကျေနပ်စိတ်လည်း မဖြစ်  
ပါဘူး။ ရုပ်တရားနဲ့ နာမ်တရားကိုသာ ကြည့်မြင်  
နေတော့ စိတ်ဟာ ပူလောင်ခြင်း၊ မသက်မသာဖြစ်  
ခြင်းတွေ ကင်းပြီး အေးချမ်းပါတယ်။ အေးချမ်းတာ  
ကို ခံစားရတဲ့ သူဟာ တဖြည်းဖြည်း တရားနဲ့ပျော်မွေ့  
လာပါတယ်။

## နှာသီးယျားမှာ မရရင်

တချို့သောသူတွေမှာ ဘယ်လို သတိနဲ့ ကပ်  
ကပ် နှာသီးယျားမှာ မရှုတတ်ကြတာရှိပါတယ်။ သတိ  
လည်း ထားပါတယ်။ ကြိုးလည်း ကြိုးစားကြည့်ပါ  
တယ်။ ဘယ်လို မှ နှာသီးယျားမှာ ရှုလို မရဘူး ဆိုရင်  
တော့ ရှုကွက်ကို ပြောင်းလိုက်ပါ။

အသက် ရှူ၍တိုင်းရှူ၍တိုင်း နှုလုံးခုန်တော့ တဒီတ်  
ဒီတ်နဲ့ တုန်နေခုန်နေ လူပ်နေတာကို ကြည့်လိုက်  
ပါ။ ရင်ဘတ်ဆိုတဲ့ အသားစုံအသားစိုင် ပုံသဏ္ဌာန်  
ကြီး မပါစေပါနဲ့။ နှုလုံးဆိုတဲ့ အစိုင်အခဲ ပုံသဏ္ဌာန်  
မပါစေပါနဲ့။ တုန်တိုင်း ခုန်တိုင်း လူပ်တိုင်းမှာ တုန်  
ခုန်လူပ်သဘောလေး တစ်ခုခုကိုသာ ဉာဏ်နဲ့ကြည့်  
ပြီး ရုပ်လို့ ရှုမှုတ်ပါ။ တုန် ခုန် လူပ်ခါတဲ့ သဘောကို  
သိတဲ့ အသိစိတ်လေးကို နာမ် လို့ ရှုမှုတ်ပါ။

## စိတ်တွေ မပြုမြတ်ရင်

တရားအလုပ်က စိတ်အလုပ်ပါ။ စိတ်နဲ့ အား  
ထုတ်၊ စိတ်နဲ့ ရှုမှုတ်ရတာမျိုးပါ။ စိတ်ရဲ့သဘာဝက  
နေနေကျ အာရုံမှာသာ ပျော်တတ်ပါတယ်။ အမြဲ  
နေတာက အပြင် အာရုံ၊ ခုကျမှ တရားနဲ့နေတော့  
တရားအာရုံဟာ သူ့အတွက်စိမ်းနေပါတယ်။ တရင်း  
တန္တီး မရှိသေးတဲ့ အတွက် တရားနဲ့နေရတာ မပျော်  
သေးပါဘူး။

ဘုန်းကြီးတို့ တချို့သူတွေ သူများရပ် ရွာ  
အလည်အပတ်သွားရင် ခဏသာ ပျော်ပြီး ကိုယ့်နေ  
ရာကိုယ် ပြန်ချင်ပါတယ်။ ကိုယ့်နေရာမှာသာ ဆင်း  
ရဲ ဆင်းရဲ ချမ်းသာ ချမ်းသာ နေလို့ပျော်ပါတယ်။  
လွတ်လပ်မှု ရှိပါတယ်။

အဲဒီလိုပါပဲ။ တရားနဲ့နေမယ်လို့ တရားအာရုံ  
ပေါ် စိတ်ကိုထားလိုက်တဲ့အခါ ပျင်းရို့ပြီးငွေ့တာဖြစ်  
လာတတ်ပါတယ်။ လွတ်လွတ်လပ်လပ် နေချင်တဲ့  
စိတ်၊ အပျော်အပါးနဲ့သာ နေချင်တဲ့စိတ်ကို “ဟိုဟို  
ဒီဒီမသွားနဲ့၊ ရုပ်နာမ်ကိုပဲ ရွာ၊ တခြားအကြောင်း  
မစဉ်းစားနဲ့၊ နှုံသီးဖျေားမှာသာ သတိထား ရှုနေ”လို့  
စည်းကမ်းချမှတ် နယ်မြေ သတ်မှတ်ပေးလိုက်တဲ့  
အခါ စိတ်ကျဉ်းကျပ်လာပါတယ်။

ထွက်ပေါက်ရှာပြီး လစ်တာနဲ့ တခြားကို ထွက်  
ပြေးတတ်ပါတယ်။ တစ်ချက် နှစ်ချက် ရှုံးလိုက် လွတ်  
သွားလိုက်၊ ပြန်ရှုံးလိုက် ပြန်ထွက်ပြေးသွားလိုက်နဲ့  
အားထုတ်ခါစမှာ အရှုံးရခက်တာ ဖြစ်ကြပါတယ်။  
လူတိုင်းလိုလို ဖြစ်ကြတာပါ။

## မငြိမ်တဲ့စိတ်ကို ရှု

တွေးချင်စိတ်ကို မတွေးနဲ့လို့ ဆုပ်ကိုင်ထားလို့  
မရပါဘူး။ ဟိုရောက်ဒီရောက် ရောက်ရာပေါက်ရာ  
မြို့၏ ရွာ တော့ တောင် အ နှံ့ ခြေဆန့်တတ်တဲ့စိတ်ကို  
ဖမ်းဆွဲထားလို့လည်း မရပါဘူး။

ဘယ်လို ထိန်းသိမ်းရမှာလဲဆိုရင် ရှုမှတ်ရာက  
နေ တစ်စုံတစ်ခုဆီ အတွေးရောက်သွားရင် ရောက်  
သွားမှုန်းသိပြီး နာမ်လို့ ရှုပါ။ အမျှင်မပြတ် စဉ်းစား  
နေမိရင် စဉ်းစားနေတာကို နာမ်လို့ရှုပါ။ စဉ်းစား  
တတ်တဲ့စိတ်ကို သတိထားပြီး နာမ် နာမ်လို့ လိုက်  
ရှုပါ။ တရားနဲ့နေရင်း အလုပ်ဆီကို စိတ်ရောက်ရင်  
ရောက်သွားတဲ့စိတ်ကို နာမ်လို့ရှုပါ။ သားအကြောင်း  
သမီးအကြောင်း တွေးမိရင် တွေးစိတ်ကို နာမ်လို့  
ရှုပါ။ နောက်ဆုံး ကိုယ့်အကြောင်းကိုယ်ပြန်တွေးနေ  
ရင်တောင် အလွှတ် မပေးပါနဲ့၊ နာမ်လို့ရှုမှတ်ပေး  
ပါ။

သူက ရွှေ.ကသွား၊ ကိုယ်က နောက်ကနေ  
လိုက်ရှုပါ။ အလစ်မပေး၊ အလွတ်မပေးဘဲ လိုက်  
လိုက် ရှုမှတ်နေရင် တဖြည်းဖြည်းနဲ့ ရုပ်နာမ်အာရုံ  
တရားအာရုံပေါ်မှာ ပြိုမ်လာပါလိမ့်မယ်။ သောင်း  
ကျန်းတဲ့စိတ်တွေ ပြေးလွားတဲ့စိတ်တွေ တရားပေါ်  
မှာပဲ ရပ်နေတည်နေပါလိမ့်မယ်။

## သတိ ဝိရိယ ပညာ

တရားနဲ့နေသူတစ်ယောက်ဟာ တရားနဲ့နေနိုင်  
ဖို့အတွက် သတိ ဝိရိယ ပညာ သုံးမျိုးကို အားကိုး  
ရပါမယ်။ တရားအားထုတ်တယ်ဆိုတာ တကယ် တော့  
သတိ ဝိရိယ ပညာတို့ မှုန်မှုန်လည်ပတ် လုပ်  
ကိုင်နေတာပါ။

ကိုယ် ရှုမှတ်ရမယ့် ရုပ်နာမ်တရားတွေကို တွေ့  
မြင်အောင် သတိက ပြပေးပါတယ်။ ရှုမှတ်စိတ်  
လွတ်သွားရင်လည်း လွတ်သွားမှန်းသိအောင် သတိ  
ထားနေရပါတယ်။ ရှုစိတ် မှုတ်စိတ်တွေ အဆက်  
မပြတ် ဖြစ်နေအောင် ရှုစိတ်ကနေ လွှတ်ထွက်

မသွားအောင် အားစိုက်ခွန်စိုက် ကြိုးစားနေတာက  
စီရိယပါ။ ရုပ်ကိုလည်း ရုပ်မှုန်းသိ၊ နာမ်ကိုလည်း  
နာမ်မှုန်းသိဖို့ ခွဲခြားသိနေတာက ပညာပါ။

ကျမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က သစ်  
သားတုံးကြီးကို လှပတဲ့ အရုပ်ကလေး ဖြစ်လာဖို့  
ထူးဆစ်တဲ့ နေရာမှာ စူးဆောက် တန်ဆာပလာတွေ  
လက်နက်ကိုရိယာတွေကို သူ့နေရာနဲ့သူ စနစ်တကျ  
အသုံးပြုပါတယ်။ လွှဲနဲ့ ဖြတ်တန်ဖြတ်၊ ဆောက်နဲ့  
ဖွဲ့တန်ဖွဲ့၊ စူးနဲ့ ထိုးတန်ထိုးပြီး စနစ်တကျ ထူးဆစ်  
လိုက်တဲ့ အခါ သစ်သားတုံးကြီးဟာ လှပတဲ့ အရုပ်  
ကလေး ဖြစ်လာပါတယ်။

ဒီလိုပါပဲ။ တရားအလုပ် အားထုတ်တဲ့ သူဟာ  
သတိ ဝိရိယ ပညာ လက်နက်ကိုရိယာတွေကို သူ  
နေရာနဲ့သူ အကွက်ကျအောင် စနစ်ကျအောင်  
အသုံးချုပ်မှုပါ။ အားထုတ်ရင်းနဲ့ “သတိ လိုနေ  
သလား၊ ဝိရိယ နည်းနေသလား၊ ပညာဉာဏ် ပါ  
ရဲ့လား”လို့ မကြာခေါ် အကဲခတ်ရပါတယ်။ စိစစ်  
ရပါတယ်။

## သတိထားနေပါမှ

ဒါမှ သတိလွတ်နေရင် လွတ်နေမှန်း သိနိုင်ပါ  
တယ်။ ပြန်သတိထားရပါတယ်။ ပျင်းရိပြီး စီရိယ  
နည်းနေရင် စီရိယနည်းမှန်း သိရပါတယ်။ ကြိုးစား  
ရွှေမှုတ်ရပါတယ်။ ရုပ်နာမ်ကို ခွဲခြားသိနေရပါတယ်။  
တစ်ခါတလေမှာ ကိုယ်က ရွှေမှုတ်နေတယ်လို့ ထင်  
ပေမယ့် မသိမသာ တခြားရောက်ချင် ရောက်နေပါ  
တယ်။

ရှုစိတ်တစ်ခုနဲ့ တစ်ခုကြေားမှာ စိတ်က အခြား  
ရောက်သွားတတ်ပါတယ်။ ဒါကို သတိမထားရင်  
မသိပါဘူး။ အတော်ကြိုးကို သတိထားနေမှ တော်  
ကာ ကျပါတယ်။ သတိပဋိနှင့်တရားနဲ့ နေတဲ့နေရာ  
မှာ သတိဟာ အရေးကြိုးဆုံးပါ။ ပိုတယ် မရှိဘဲ  
အမြဲတမ်း လို့အပ်နေတာ သတိတရားပါ။

သတိ စီရိယ ပညာတို့ကို အကဲခတ်ပြီး လိုတိုး  
ပိုလျှော့လုပ်ကာ မှန်မှန်လည်ပတ် ရွှေမှုတ်ရပါမယ်။

ဝိရိယနဲ့ အဆက်မပြတ်အောင် ရှုမှတ်၊ ပညာနဲ့ ရုပ်  
နာမ်ကို ခွဲခြားသီပြီး သတိထား ရွှေပွားနေမှ တရားနဲ့  
နေသူ ဖြစ်လာပါလိမ့်မယ်။

## အထိုင်ကြာလာတော့

ကိုယ်ခန္ဓာကြီးဟာ အထိုင် ကြာလာတဲ့ အခါ  
ညောင်းညာကိုက်ခဲ့လာပါတယ်။ ထံကျင်တာတောင့်  
တင်းတာတွေ ဖြစ်လာပါတယ်။ တင်ပါးနဲ့ ကြမ်းပြင်  
ထိတဲ့ နေရာမှာ ထူးလာတာတွေ ဖြစ်ပေါ်လာပါ  
တယ်။ က်ကြာတွေထိုးပြီး စူးနေအောင့်နေတာ  
တွေလည်း ဖြစ်လာတတ်ပါတယ်။

အဲဒီလိုဖြစ်ပြီး နှာသီးယျားမှာ စိတ်ထားပြီး ရှု လို့  
မရ၊ ရင်မှာ သတိက်ပြီး ရှုမှတ်လို့ မရ ဖြစ်လာ  
တဲ့ အခါမှာ ရှုကွက်ပြောင်းပြီး ရှုမှတ်ပါ။ ခန္ဓာကိုယ်  
ကို အာရုံစိုက်လိုက်ပါ။ ဘယ်နေရာမှာ ဘယ်လို့  
သဘောတရားတွေ ထင်ရှားနေသလဲလို့ ရှာဖွေစူး  
စိုက်ကြည့်လိုက်ပါ။

တင်ပါးနဲ့ ကြမ်းပြင်တို့၊ အခင်းတို့နဲ့ ထိနေတဲ့  
နေရာမှာ ထူးပူးနေတာကို ထင်ထင် ရွားရွား တွေ့  
တယ်ဆိုရင် ပူးသဘောကို ရုပ်လို့ ရှုပါ။ ခြေထောက်  
တွေ့မှာ ထံကျင်နေတာ၊ တင်းတောင့် နေ တာ ကို  
တွေ့တယ်ဆိုရင် ထံကျင်တဲ့ သဘော၊ တင်းတောင့်  
တဲ့ သဘောကို အာရုံပြုပြီး ရုပ်လို့ ရှုပါ။ ခါးတွေ့မှာ  
တစ်စစ်နဲ့ ကိုက်ခဲ့နေတာကို တွေ့ရရင် ကိုက်ခဲ့နေ  
တဲ့ သဘောကို ရုပ်လို့ ရှုပါ။ အက်ကြောတွေ့မှာ အပ်  
နဲ့ ထိုးဆွဲသလို သံချောင်းကြီး ထိုးသွင်းထားသလို  
စူးနေ ကိုက်နေတယ်ဆိုရင် စူးတဲ့ သဘော ကိုက်တဲ့  
သဘောကို ရုပ်လို့ ရှုပါ။

ထူးပူးနေတာကို သိတဲ့ အသိ၊ တောင့်တင်းနေ  
တာ၊ ထံကျင်နေတာကို သိတဲ့ အသိ၊ စူးနေကိုက်နေ  
တာကို သိတဲ့ အသိကိုတော့ နာမ်လို့ ရှုပါ။

လို့ရင်းက ကိုယ်နဲ့ ဆက်စပ်၊ ကိုယ်မှာ ဖြစ်၊  
ကိုယ်ထဲ ပေါ်တာကို ရုပ်၊ စိတ်နဲ့ ဆက်စပ်၊ စိတ်မှာ  
ဖြစ်၊ စိတ်ထဲ ပေါ်တာကို နာမ်လို့ ရှုမှုတ်နေဖို့ပါ။

## ရုပ်ဖောက်ပြန်တာနဲ့ ဝေဒနာ

တရားနယ်မှာ ဝေဒနာသဘောကို နားလည်မှု  
လွှဲနေကြတာ ရှိပါတယ်။ နာတာ ကျင်တာ ကိုက်ခဲ တာကို  
ဝေဒနာလို့ ပြောတတ်ကြပါတယ်။ “နာကျင်  
ကိုက်ခဲမှုတွေကုန်အောင် အားထူတ်ရမယ်။ ဝေဒနာ  
ကျော်အောင် ရှုရမယ်”လို့ ပြောသံတွေလည်း ကြား  
ရပါတယ်။

အမှန်က နာတာ ကျင်တာ ကိုက်ခဲတာဟာ  
ဝေဒနာ မဟုတ်ပါဘူး။ ရုပ်တရားတွေ ဖောက်ပြန်  
တာပါ။

ရုပ်ဖောက်ပြန်တာကို ဝေဒနာလို့ ရှုရင် မှားပါ  
တယ်။ နာကျင်ကိုက်ခဲတာကို ကုန်အောင် မရှုပါနဲ့။  
ကုန်အောင်ရှုလို့ မရပါဘူး။ ကုန်လည်း မကုန်နိုင်ပါ  
ဘူး။ ရုပ်တရားက ကိုယ်မှာဖြစ်တာပါ။ ဝေဒနာက  
စိတ်မှာ ဖြစ်တာပါ။

နာကျင်ကိုက်ခဲတာဟာ ကိုယ်မှာ ဖြစ်တာမို့  
ရုပ်တရားပါ။

ဝေဒနာက စိတ်မှာ ဖြစ်တာမို့ နာမ်တရားပါ။

ကိုယ်ခန္ဓာ ရှိနေသမျှ နာကျင်ကိုက်ခဲ့မှုရောဂါ။  
ရုပ်ဖောက်ပြန်တာတွေ ရှိနေပါမယ်။ မကုန်ပါဘူး။  
စိတ်ရှိနေသမျှ ခံစားမှုဝေဒနာတွေ ရှိနေပါတယ်။  
မကုန်ပါဘူး။

နာကျင်ကိုက်ခဲတာ တင်းတောင့်တာ စူးတာ  
အောင့်တာတွေက ရုပ်ဖောက်ပြန်တာပါ။ အအေး  
ကြောင့် အပူးကြောင့်၊ မှုက် ခြင် ယင် လေ စသည်  
တို့ကြောင့်၊ ဆာလောင်မွှတ်သိပ်မှုကြောင့် ဖြစ်လာ  
တဲ့ ကိုယ်မှာဖြစ်တာ မှန်သမျှဟာ ဝေဒနာ မဟုတ်  
ပါဘူး။ ရုပ်ဖောက်ပြန်တာပါ။ ဝေဒနာ မဟုတ်တာ  
ကို ဝေဒနာလို့ ရှုံးရင် အရှုံးမှားပါတယ်။ တရား  
သဘောမှန်ကို မသိနိုင်ပါဘူး။

ကိုယ်မှာ ဖြစ်လာတဲ့ နာကျင်ကိုက်ခဲ့မှ တင်း  
တောင့်မှု ထံကျင်မှုတွေကို သိရှိခံစားတဲ့ သဘောက  
မှ ဝေဒနာပါ။ ဝေဒနာဟာ အသိစိတ်နဲ့ တွဲကပ်ဖြစ်  
ပါတယ်။ နာမ်တရားပါ။

ဝေဒနာဟာ စိတ် မဖြစ်တော့မှ သေဆုံးသွား  
တော့မှကုန်ပါတယ်။ ရုပ်ဖောက်ပြန်မှုတွေဟာလည်း  
မသေမချင်း ရှိနေဖြစ်နေပါတယ်လို့ သဘောပေါက်  
နားလည်ရပါမယ်။

## မြတ်စွာဘူရားသော်မှ

သာမန်လူတွေကို မဆိုထားပါနဲ့။ တရား သိ  
မြင် ဘူရားရှင်ကိုယ်တော်မြတ်သော်မှ ရောဂါတွေ  
ဝေဒနာတွေ နှိပ်စက်တာကို ခံရပါတယ်။ ၆-နှစ်  
တိုင်တိုင် ဒုက္ခရစရိယာတွေကို ပြင်းပြင်းထန်ထန်  
ကျင့်ခဲ့တော့ မကြာခကာ ခါးကိုက်ခါးနာတွေ ဖြစ်ပါ  
တယ်။ အကျင့်ပြင်းထန်လို့ ကိုယ်မှာ ဒဏ်တွေ  
ပေါ်ပါတယ်။

တစ်ခါတလေတရားဟောရင်းခါးကိုက်ခါးနာ  
ရောဂါတွေဖြစ်လာတဲ့ အခါခန္ဓာကိုယ်ကြီးသိပ်ကို  
ပင်ပန်းနှမ်းနယ်လာတဲ့ အခါမျိုးတွေမှာ တရားဆုံး  
ပေမယ့်ပရိသတ်က တရားနာရတာ မရောင့်ခဲ့သေး

ဘူး။ အိပ်ချင်စိတ်တွေကင်းနေတယ် ငိုက်မြှည်းမှု  
တွေကင်းနေတယ်။ တရားဆက်ပြီးနာချင်သေးတယ်  
ဆိုရင် ပရီသတ်အခြေအနေကို ကြည့်ပြီး တပည့်  
သာဝကများကို ဆက်ဟောခိုင်းတာ ရှိပါတယ်။

တရားနာပရီသတ်ထဲမှာ မင်းပရီသတ်များရင်  
အရှင်အာနန္ဒာ၊ ပုဂ္ဂိုလ်ပရီသတ်များရင် အရှင်သာရို  
ပုံကြော၊ အရှင်မောဂ္ဂလာန် တို့ကို ဟောခိုင်းလေ့ရှိ  
ပါတယ်။ မြတ်စွာဘူးရားက ဓမ္မာသနပည့် နောက်  
ဘက်က သီးသန့်နေရာမှာ လဲလျောင်းအနားယူ  
ကိုယ်ခန္ဓာကို အနားပေးရင်း တရားနာတော်မူပါ  
တယ်။ ကိုယ်မှာပေါ်တဲ့ ရောဂါတွေသက်သာအောင်  
အနားယူကုသတဲ့ သဘောပါ။

မြတ်စွာဘူးတောင်မှ မကုန်တဲ့ ရောဂါတွေ  
ဝေဒနာတွေကို တရားအားထုတ်သူတွေက ကုန်  
အောင် လုပ်မယ်ဆိုရင် မလုပ်နိုင်ပါဘူး။ လုပ်လို့  
လည်း မရပါဘူး။ ဖြစ်ပေါ်လာတဲ့ ရောဂါတွေ ဝေ  
ဒနာတွေ ကုန်သွားအောင် ကျော်သွားအောင် မကြိုး

စားရပါဘူး။ ဒုက္ခသဘောတွေ သိအောင် နားလည်  
အောင် ရှုမှုတ်ရမှုပါ။

## ကြာကြာထိုင်ပေးတဲ့

တချို့က ‘တရားထိုင်ရင် ကြာကြာထိုင်ရမယ်၊  
ကြာကြာထိုင်မှ ဝေဒနာထင်ရှားမယ်၊ တရားရမယ်’  
လို့ ပြောကြပါတယ်။ သဘောကတော့ ကြာကြာ  
ထိုင်လို့ ကိုယ်မှာ ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှု  
တွေကို ဝေဒနာလို့ ရည်ရွယ်ပြောကြတာပါ။ အမှုနှင့်  
က နာတာဟာ ဝေဒနာမဟုတ်ပါဘူး။ ဝေဒနာဆို  
တာ ခံစားတတ်တဲ့ သဘောသက်သက်ပါ။

နာတာက ရုပ်၊ နာသဘောကို ခံစားတာကမှ  
ဝေဒနာပါ။

ကိုယ်ဖြစ်တဲ့ နာသဘောကို စိတ်နဲ့ ဖြစ်ဖော်  
ဖြစ်ဘက် ဝေဒနာက ခံစားတာပါ။ အာရုံကို ဖမ်းယူ  
တတ်တဲ့ စိတ်က နာတဲ့ ဆီကို အာရုံပြုတော့ ဝေဒနာ  
က သိရှိခံစားလိုက်တာပါ။

ဝေဒနာဟာ စိတ်နဲ့တွဲနေပါတယ်။ စိတ်ဖြစ်ရင် ဝေဒနာဖြစ်၊ စိတ်ချုပ်ပျက်ရင် ဝေဒနာလည်း ချုပ်ပျက်သွားတာမို့ ဝေဒနာကို ကုန်အောင် လုပ်လို့မရ သလို ဖြစ်အောင် လုပ်လို့လည်း မရပါဘူး။ သူ့သဘောနဲ့သူ အကြောင်းတရားတွေ တိုက်ဆိုင်မှဖြစ်လာတာပါ။

ဝေဒနာဖြစ်လာအောင် တမင်တကာ ကြာကြာထိုင်ပြီးတော့လည်း လုပ်မယူပါနဲ့။ ဖြစ်လာပြီးတာကိုလည်း ကုန်သွားအောင်ပျောက်သွားအောင် လုပ်မယူပါနဲ့။ သူ့သဘောအတိုင်းသာ နေပါစေ။ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာကို တရားရှုသူက အလိုက်သင့် ရှုမှတ်ဖို့သာ အရေးကြီးပါတယ်။ ကြာကြာထိုင်တာ မထိုင်တာထက်ကို မှန်မှန်ကန်ကန် ရှုမြင်တတ်၊ နှုလုံးသွေ်းတတ်ဖို့သာအရေးကြီးပါတယ်။

အကြာကြီး ထိုင်နေပေမယ့် တရားမရှုမှတ်ဘဲ နေရင်တရားနဲ့နေတာ မဟုတ်ပါဘူး။ ထိုင်မနေပေ မယ့်ရှုပ်နာမ်တရားတွေကို သတိမပြတ်စေဘဲ ရှုမှတ်နေတယ်ဆိုရင် တရားနဲ့နေတာပါ။

## ထိုင်နေမှုမဟုတ်

“တရား ထိုင်တယ်၊ တရား ထိုင်တယ်”လို့ အများက  
ပြောနေကြတော့ နားမလည်တဲ့ သူတွေ မှာ ထိုင်မှ  
တရားဖြစ်မယ်လို့ ထင်ကြတာပါ။ ထိုင် မှသာ  
တရားအားထုတ်တာ၊ ထိုင်ရာက ထသွားရင်  
တရားအားမထုတ်ရတော့ ဘူးလို့ ဖြစ်နေကြတာပါ။  
တရားဆိုတာ ထိုင်နေမှုမဟုတ်ပါဘူး။

ထိုင်နေတူန်းသာ အားထုတ်ရမှာ မဟုတ်ပါ  
ဘူး။ ထိုင်နေရင်လည်း ထိုင်နေတူန်း အားထုတ်ရ<sup>ပ</sup>  
ပါမယ်။ ရပ်နေတဲ့ အခါမှာလည်း ရပ်နေရင်း အား  
ထုတ်ရပါမယ်။ သွားနေရင်လည်း သွားရင်း အား  
ထုတ်၊ လဲလျောင်းနေရင်လည်း လဲလျောင်းရင်း  
အားထုတ်နေရပါမယ်။ နှုလုံးသွင်း ရှုပွားနေရပါ  
မယ်။ ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ၊ သွားသည်  
ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ တရားကို ရှုပွားနေရင်  
တရားနဲ့နေသူပါ။

## ပြောင်းနိုင်ပြင်နိုင်

လျောင်း၊ ထိုင်၊ ရပ်၊ သွား ကြရိယာပုတ်လေးပါးနဲ့ သက်သာမျှတအောင် ပြုပြင်ပေးနေလို့ နေသာတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ အနေအထားတစ်မျိုးထဲနဲ့ ကြာရှည်စွာနေတဲ့ အခါမှာ မသက်မသာ ခံစားလာရပါတယ်။

အထိုင် ကြာရင်လည်း ပင်ပန်းလာပါတယ်။ ကြာကြာ ရပ်နေပြန်ရင်လည်း ဆင်းရဲဒုက္ခတွေ ဖြစ်လာပါတယ်။ မရပ်မနား သွားနေရမယ်။ မထတမ်းအိပ်နေရမယ်၊ လျောင်းနေရမယ်ဆိုရင်လည်း မနေနိုင်အောင် အခံရခက်လာပါတယ်။ ကိုယ်ပင်ပန်းမှူးစိတ်ဆင်းရဲမှုတွေ ဖြစ်လာရပါတယ်။

ဒါဟာ တရားထိုင်မှ တရားအားထုတ်မှ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ တရားအားမထုတ်လည်း ဒီအတိုင်း တသမတ်တည်း ပုံစံတစ်မျိုးထဲနဲ့ နေရမယ်ဆိုရင် ပင်ပန်းဆင်းရဲမှုတွေ ဖြစ်လာတော့တာဟာ သဘာဝတရားပါ။ မခံသာအောင် ဖြစ်လာတတ်တာဟာ ခန္ဓာရဲ့သဘာဝပါ။

မပြောင်းရဘူး၊ မပြင်းရဘူး၊ မရွှေ့ရဘူးဆိုရင်  
ကိုယ်ရောစိတ်ပါ မခံချိမခံသာအောင် မချမှုးမသာ  
ဖြစ်လာမှာပါ။ မလှပ်ရဘူး၊ မကုတ်ရဘူးဆိုရင် မခံ  
နိုင်အောင် ဆင်းခဲ့ဒုက္ခတွေ ဖြစ်လာမှာပါ။

ရုပ်နာမ်တရားပေါ် အာရုံမစိုက်နိုင်ဘဲ ကြိတ်  
မိုတ်ခံစားနေရရင် အရှုံအမှတ်ပျက်ပါတယ်။ အောင့်  
အည်းပြီး ဆင်းခဲ့ခံနေရရင် စိတ်ပင်ပန်းပြီး တည်  
ကြည်မှု သမာဓိတွေ ပျက်ပါတယ်။ အရှုံည်ကြ  
လည်း မဝင်နိုင်တာမို့ အသိည်ကြလည်း မပေါ်ပါ  
ဘူး။ သမာဓိလည်း မရ၊ ဘာအကျိုးမှ ရလာမှာ  
မဟုတ်ပါဘူး။ တရားထူးလည်း မရနိုင်ပါဘူး။

အဲဒီတော့ ဘုန်းကြီးတို့ တရားပြတဲ့ အခါမှာ  
ပြောင်းခွင့် ပြင်ခွင့် ရွှေ့ခွင့် ပေးပါတယ်။ ပြောင်းနိုင်  
ပြင်နိုင်ပါတယ်။ အမှတ်တမဲ့ တော့ မပြောင်းရွှေ့ပါ  
နဲ့။ မပြင်ပါနဲ့။ အမှတ်သတိနဲ့ ရှုမှတ်ပြီး ပြောင်းရွှေ့  
ပြင်ဆင်ပါ။ ရှုမှတ်မှု အားကောင်းနေလို့ သမာဓိရ  
နေတယ်။ အေးအေးဆေးဆေး ချမှုးချမှုးသာသာ  
ရှုနိုင် မှတ်နိုင်တယ်ဆိုရင်တော့ မပြောင်းမပြင်ဘဲနဲ့  
ရှုပါ။

## သည်းမခံနိုင်တော့ရင်

အထိုင်ကြာလာလို့ ရုပ်ခန္ဓာ ဖောက်ပြန်မှုဒဏ်  
က သည်းမခံနိုင်အောင် ဖြစ်လာရင် ပြောင်းရွှေ့ချင်  
စိတ် ပေါ်ပေါက်လာပါတယ်။ သိုင်ကို ညောင်းညာ  
ကိုက်ခဲတောင့်တင်းလာရင် စိတ်ထဲမှာ ပြောင်းချင်  
ပြင်ချင် ရွှေ့ချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။  
အဲဒီစိတ်ကို ရှုစိတ်နဲ့ သတိထားပြီး နာမ်လို့ရှုပေးပါ။  
ခံနိုင်သေးတယ်ဆိုရင် နိုင်သလောက် သည်းခံပြီး ရှု  
မှတ်နေပါ။ ရှုမှတ်လိုက်ရင် တစ်ခါတလေကျတော့  
ရွှေ့ချင်ပြောင်းချင်စိတ်တွေ ပျောက်သွားပါတယ်။

ဘယ်လို့မှ သည်းမခံနိုင်တော့ဘူး၊ ပြောင်းမှ  
ဖြစ်တော့မယ်၊ ရွှေ့မှဖြစ်တော့မယ်ဆိုရင် ရှုမှတ်ရင်း  
ပြောင်းရွှေ့ပါ။ နာလို့ ပြောင်းမယ်ဆိုတဲ့ နာတဲ့  
သဘောကို ရုပ်လို့ ရှုပါ။ ထုံကျင်ကိုက်ခဲလို့ ပြောင်း  
မယ်ဆိုရင် ထုံကျင်ကိုက်ခဲတဲ့ သဘောကို အာရုံစိုက်  
ပြီး ရုပ်လို့ ရှုမှတ်ရင်း ပြောင်းပါ။ ညောင်းညာလို့

တင်းတောင့် လို့ ပြောင်းမယ် ဆိုရင်တော့ ညောင်း  
ညာတောင့် တင်းနေတဲ့ သဘောကို ထင်မြှင်အောင်  
အာရုံစိုက် ရှုမှတ်ပြီး ပြောင်းပါ။

ပြောင်းရွှေ့ ပြင်ဆင်ချိန်မှာ ခြေလက်အဂို  
အစိတ်အပိုင်း၊ ကိုယ်အဂို အစိတ်အပိုင်းတို့ရဲ့ ရွှေ့  
လျားတဲ့ သဘော၊ တွေ့န်းကန်တဲ့ သဘော၊ လူပ်ရှားတဲ့  
သဘော၊ လေးသွား ပေါ့သွားတဲ့ သဘောတရားတို့  
ကို အသေအချာ ရှုမှတ်သွားရင် ကိုယ်ခန္ဓာအနေ  
အထား ပျက်ပေမယ့် တရား မပျက်ပါဘူး။ ပြောင်း  
ရွှေ့ ပြင်ဆင်ခိုက်မှာ ရှုမှတ်နေတယ်၊ အရှုအမှတ်  
မပျက်ဘူးဆိုရင် တရားနဲ့နေတာပါပဲ။

ပြောင်းရွှေ့ပြင်ဆင်လိုက်လို့ အနေရခက်တာ၊  
ပင်ပန်းဆင်းရဲတာတွေ ပျောက်ပြီး စိတ်ချမ်းသာ  
ကိုယ်ချမ်းသာ ဖြစ်သွားပြီဆိုရင် မူလ ရှုနေတဲ့  
ကမ္မာန်း... နှာသီးဖျားမှာ သတိထားလို့ဖြစ်စေး  
ရင်မှာ တိုးတုန်တာကို ဖြစ်စေ ကိုယ်ခန္ဓာမှာ ထင်  
ရှားတဲ့နေရာကို ဖြစ်စေ ပြန်ရှုမှတ်ပါ။

## အရှင်အာနန္ဒာ တရားရချိန်

မြတ်စွာဘူရား ပရီနိဗ္ဗာန် စံဝင်ပြီး နောက်ပိုင်း  
မှာ ကျော်ရစ်ခဲ့တဲ့ တရားတော်တွေကို စီစဉ်တကျ  
ဖြစ်အောင် အကျအပျောက်မရှိအောင် စစ်ဆေးပြီး  
သဂ္ဗီယနာ တင်ကြမယ်လို့ ပြင်ဆင်ကြတဲ့ အချိန်မှာ  
အရှင်မဟာကသာပမထော်မြတ်က သဂ္ဗီယနာတင်  
မယ့် သံယာတော်အရှင်မြတ်ငါးရာကို ရွှေးချယ်ရပါ  
တယ်။ အရှင်အာနန္ဒာက အဲဒီအချိန်မှာ ရဟန္ဒာ  
မဖြစ်သေးပါဘူး။ သောတာပန် အဆင့်သာရှိပါသေး  
တယ်။

မြတ်စွာဘူရားနဲ့ နှစ်ပေါင်းများစွာ ဖဝါး ထပ်  
ကြပ်လိုက်ပါပြီး ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို  
ပြစုလုပ်ကျွေးခဲ့တဲ့ အရှင်အာနန္ဒာ၊ မြတ်စွာဘူရား  
ဟောကြားတော်မူးခဲ့တဲ့ တရားဓမ္မတွေကို တစ်လုံး  
မကျိုး အာရုံးဆောင်မှုတ်သားတဲ့ အရှင်အာနန္ဒာ  
ဟာ သဂ္ဗီယနာတင်ပဲ့ အတွက် ရွှေးချယ်သင့်တဲ့  
အရှင်မြတ်ပါပဲ။

ထိုအရှင်မြတ်ကို ရွှေးချယ်ဖို့ကျတော့ ရဟန္တာ  
မဖြစ်သေးတော့ အရွှေးခက်ပါတယ်။ မရွှေးဘဲထား  
လိုကလည်း မသင့်တော်တော့ နောက်ဆုံးမှာ အရှင်  
မဟာကသုပမထော်မြတ်ကမိမိဆန္ဒနဲ့မရွှေးချယ်ဘဲ  
သံယာအများစုရဲ့ ဆန္ဒနဲ့ သဂ္ဗိုယနာတင်ပွဲအတွက်  
အရှင်အာနန္တာကို ရွှေးချယ်တင်မြောက်ခဲ့ပါတယ်။

သဂ္ဗိုယနာတင် အရှင်မြတ်ငါးရာမှာ မိမိတစ်ပါး  
တည်းသာ ရဟန္တာ မဖြစ်သေးတာ ရှိတယ်။ ကျန်  
အရှင်မြတ်တွေအားလုံးဟာ ရဟန္တာအရှင်မြတ်တွေ  
ဖြစ်တယ်ဆိုတာသိတော့ အရှင်အာနန္တာဟာ ကိုယ်  
တိုင်လည်း ရဟန္တာအဖြစ်နဲ့ သဂ္ဗိုယနာတင်ပွဲမှာပါ  
ဝင်ဆင်နဲ့လိုပါတယ်။ နက်ဖြန်ခါ သဂ္ဗိုယနာတင်  
မယ်ဆိုရင် ဒီနေ့ညမှာ ရဟန္တာ မဖြစ်ဖြစ်အောင်  
အားထူတ်မယ်လို့ အားတင်းပြီး အပြင်းအထန် ကြိုး  
စားကျင့်ကြံပါတယ်။ တရားရှုပွား မနေမနား အား  
ထုတ်တော်မှုပါတယ်။

အားထုတ်ရင်း အချိန်က တရွေ့ရွေ့နဲ့ ကုန်  
သွားပါတယ်။ ညော်းပိုင်းမှာလည်း တရား မရာ သန်း

ခေါင်ယံမှာလည်း တရား မရပါဘူး။ ဒါပေမယ့်  
မလျှော့သောနဲ့နဲ့ ဆက်ပြီးအားထုတ်ပါတယ်။ မအိပ်  
မနေ အပြင်းအထန် ကျင့်ကြံပါတယ်။ ဝိရိယလွန်က  
ပြီး တရား မရပါဘူး။ နောက်ဆုံးမှာတော့ မျှတ  
အောင်နေပြီး ရှုမှတ်တော့မယ်လို့ ရှုရင်း မှတ်ရင်း  
အိပ်ယာပေါ် အသာအယာ လျှော့ချပါတယ်။ အရှု  
အမှတ်နဲ့ပါပဲ။ အဲဒီလိုအချိန်မှာ ခေါင်းအုံးနဲ့ ဦး ခေါင်း  
မထိခင်၊ ခြေထောက်ကလည်း အိပ်ယာထဲ  
မရောက်ခင်မှာ အရှင်အာနန္ဒာအရှင်မြတ်ဟာ အာ-  
သဝါ ကင်းကွာ ရဟန္ဒာဖြစ်သွားပါတယ်။

အရှင်အာနန္ဒာ အရှင်မြတ်ဟာ ကြုရိယာပုတ်  
ပြောင်းဆဲပြောင်းဆဲမှာ တရားရသွားတာပါ။ ဒီသာဓက  
ကို ကြည့်ရင် ပြောင်းပြင်လို့ မရဘူး။ ပြောင်းရင်  
ရွှေ့ရင် ဝသမာစီ ပျက်တယ်ဆိုတာ မဟုတ်ဘူးလို့ သိ  
ရပါမယ်။ ဘယ်နှစ်ကြိမ်ပြောင်းပြောင်း ဘယ်နှစ်ခါ  
ပြင်ပြင် သတိမလွှတ်ရင် အရှုအမှတ် မပျက်ရင်  
တရားရနိုင်တယ်လို့ မှတ်ရပါမယ်။

## အစွမ်းလွတ်အောင်ကျင့်

မြတ်စွာဘူးရှင်က တရားဓမ္မ ကျင့်ကြံးအား  
ထုတ်တဲ့နေရာမှာ အစွမ်းမရောက်ဖို့၊ မရှိမပဋိပဒါ  
အလယ်အလတ် မျှတတဲ့လမ်းကို လမ်းစဉ်ကို လိုက်  
ဖို့ ဟောကြားတော်မူပါတယ်။ မိမိကိုယ်မိမိ ညွှန်းဆဲ  
ရာရောက်တဲ့ အစွမ်းတစ်ဘက်၊ သက်သာခိုရေသာ  
ခိုတဲ့ အစွမ်းတစ်ဘက်၊ ဒီအစွမ်းနှစ်ဘက် လွတ်  
အောင် ကျင့်ရမှာပါ။

တရားအားထုတ်စဉ်မှာ မပြောင်းမရွှေ့ဘဲ ပင်  
ပန်းဆင်းရဲတာကို ပေတေကြိုတ်မှုတ် မရှုမှတ်နိုင်ဘဲ  
နေရင်လည်း အစွမ်းမလွတ်ပါဘူး။ ပြောင်းလို့ ရွှေ့  
လို့ရတယ်ဆိုပြီး နည်းနည်းလေးတောင် သည်းမခံ  
ဘဲ ပြောင်းရွှေ့လွန်း သက်သာခို လွန်းရင်လည်း  
အစွမ်းမလွတ်ပါဘူး။ မိမိရဲ့ရှုမှတ်နိုင်မှု အခြေအနေ  
ကိုကြည့်ပြီး မျှတအောင်နေ မျှတအောင် ကျင့်ရမှာ  
ပါ။

မြတ်စွာဘူးက “ကြာကြာထိုင်မှ တရားရမယ်”လို့ မဟောပါဘူး။ “မျှတအောင်ကျင့်မှ တရားရမယ်”လို့သာ ဟောခဲ့တာပါ။ တချို့၊ တရားအားထုတ်သူတွေမှာ အားထုတ်ရင်း ဘုန်းကနဲ့ လဲကျတယ်။ မျက်ရည်တွေ နှပ်တွေ တံတွေးတွေ ယိုစီးကျလာတယ်။ ကြောက်လန့်တကြား အော်ဟစ်တယ်။ ထိုင်ရာက ထပြေးတယ်။ ကြက်လို့ ထခွဲပ်တယ်။ ခွေးလို့ထအော်တယ် ဆိုတာတွေဟာ အစွဲန်းရောက်ကျင့်စဉ်ရဲ့ အကျိုးဆက်တွေပါ။ တရားရတာ တရားမြင်တာ မဟုတ်ပါဘူး။

ကိုယ်ဆင်းရဲမှူး စိတ်ဆင်းရဲမှူးတွေ မခံရပ်နိုင်အောင် ဖြစ်နေစဉ်။ ခံစားနေရစဉ်မှာ သက်သာမျှတအောင် မပြင်လို့ မပြောင်းလို့ ဖြစ်ရတာတွေကိုပြောပြပါမယ်။ ကြရိုယာပုံတ် ပြောင်းပြင်သင့်တဲ့ အချိန်မှာ မပြောင်းပြင်ရင်-

၁။ ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်လာပါတယ်။  
၂။ တည်ကြည်မှုမရှိဘဲ သမာဓိ ပျက်တတ်ပါတယ်။

၃။ အားထုတ်နေတဲ့ ကမ္မာနာန်း ပျောက်ပျက်  
သွားပါတယ်။

၄။ တရားထူး မရနိုင်ပါဘူးလို့ ဖြစ်ပေါ်လာ  
မယ့် အပြစ်လေးချက် ရှိပါတယ်။

### **အနေအထားမရွေး**

တရားနဲ့နေတယ် ဆိုတာ နေတတ်ရင် အနေ  
အထား မရွေး၊ ကြရိုယာပုတ် မရွေး တရားနဲ့နေလို့  
ရပါတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား အနေ  
အထား လေးမျိုးမှာ တစ်သက်လုံး ဘယ်သူမှ အနေ  
အထား တစ်မျိုးတည်းနဲ့ မနေကြပါဘူး။ မနေနိုင်ပါ  
ဘူး။ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေလို့သာ အသက်  
ရှင်နေကြတာပါ။

မဟာသတိပဋိသုတေသနမှာ လည်း တရားကျင့်  
သူတို့အတွက် လျောင်း၊ ထိုင်၊ ရပ်၊ သွား အနေ  
အထားတွေနဲ့ စနစ်တကျအားထုတ်ဖို့ မြတ်စွာဘူးရား  
ညွှန်ကြားခဲ့ပါတယ်။ ဘုန်းကြီးတို့ တရားစခန်းတွေ

မှာ ထိုင်တရားနဲ့နေချိန်ကို တစ်နာရီ သတ်မှတ်ထား  
ပါတယ်။ အများနဲ့အားထူတ်ကြတာဆိုတော့ အများ  
အတွက် အသင့်တော်ဆုံး အချိန်အပိုင်းအခြားကို  
သတ်မှတ်တာပါ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာ  
မှာ ကိုယ့်ဖာသာ တစ်ဦးတည်းဆိုရင်တော့ စိတ်တိုင်း  
ကျ အချိန် သတ်မှတ်နိုင်ပါတယ်။

တစ်ထိုင်အချိန်ပြည့်သော်လည်း ဆက်ပြီး ရှု  
မှတ်ချင်သေးတယ်။ အရှုအမှတ် မလွတ်သေးဘူးဆို ရင်  
ဆက်ပြီး ရှုမှတ်နိုင်ပါတယ်။ တစ်ထိုင်အချိန်  
တစ်နာရီပြီးရင် စကြေတရားနဲ့ နေချိန်ကို နာရီဝက်  
ထားပါတယ်။ စကြေသွားပြီး ရှုမှတ်ဖို့ပါ။

အနေအထားမရွေး တရားနဲ့နေတတ်အောင်  
ထိုင်တရားအားထူတ်နည်းကို ပြောပြီးတဲ့ အခါ ရပ်  
နေစဉ်မှာ တရားနဲ့နေနည်းကို ပြောပါဉိုးမယ်။

## ရပ်တရားနဲ့နေ

ထိုင်ရာကထပြီး တစ်နေရာရာကို သွားမယ်  
ဆိုရင် ခြေမကြွခင် မလှမ်းခင်မှာ ခြေစုံမတ်မတ်

ရပ်ရပါတယ်။ ဒါမှာမဟုတ် ရပ်ပြီး အားထူတ်ချင်တယ်ဆိုရင်လည်း ခြေအစုံပေါ် မတ်မတ်ရပ်ရပါမယ်။ မတ်တပ်ရပ်နေစဉ်မှာ လက်ပိုက်နေချင်လည်း နေပါ။ ဒါမှာမဟုတ် လက်နှစ်ဘက်ကို တွဲလောင်းချချင်လည်း ချထားပါ။ ဦးခေါင်းကိုတော့ ငှံ့မထားပါနဲ့။ ရွှေ့တည့်တည့်ကို ကြည့်ပြီး မျက်လုံးမှိုတ်နေပါ။

မိမိရွှေစိတ်ကိုလည်း ခြေဖဝါးနဲ့ ကြမ်းပြင်ထိတဲ့ နေရာ အာရုံးစိုက်ပါ။ သတိထားပါ။ ကိုယ်ခန္ဓာကြီး တစ်ခုလုံးရဲ့အလေးချိန်က ခြေဖဝါးပေါ်မှာ အားပြု ဖိထားတာမျို့ လေးနေတဲ့ သဘောကို တွေ့ရပါမယ်။ လေးသဘောကို ရှုပ်လို့ရှုပါ။ လေးနေတယ်လို့ သိတဲ့အသိကို နာမ်လို့ရှုပါ။

ခြေဖဝါးမှာ ပူးနေအေးနေတဲ့ သဘော၊ ကြမ်းတမ်းခက်မာတဲ့ သဘော၊ နူးညံ့ချောမွေ့တဲ့ သဘော တွေကိုလည်း သတိပြုကြည့်ရင် တွေ့ရပါမယ်။ ပူးသဘော အေးသဘော ကြမ်းသဘော နှုန်းသဘော တွေ့ကို ရှုပ်၊ ရှုပ်လို့ ရှုနိုင်ပါတယ်။ ပူးသဘော အေး

သဘောစတာတွေကို သိနေတဲ့ အသိကို နာမ်၊ နာမ် လို့လည်း ရှုနိုင်ပါတယ်။

## လဲမကျအောင် ထိန်း

နောက်တစ်ခါ ခန္ဓာကိုယ်ကြီး ယိမ်းယိုင်မသွား အောင် လဲပြိုကျမသွားအောင် ခြေသလုံးတို့ ဒူးခေါင်းတို့က ထိန်းထားပေးရပါတယ်၊ တောင့်ထားပေးရပါတယ်။ ခြေသလုံးကြောင်သားနေရာ ဒူးခေါင်းနေရာတို့မှာ အသေအချာ သတိထားရင် တောင့်တင်းသဘော ထိန်းထားတဲ့ သဘောတွေကို တွေ့ပါမယ်။ ခြေသလုံး ဒူးခေါင်းစတဲ့ ပုံ သဏ္ဌာန်တွေ၊ အသားစုံအသားစိုင်တွေ မပါစေဘဲနဲ့ သဘောသက်သက်ကိုကြည့်ပြီး ရုပ်လို့ ရှုပါ။ သိတဲ့ အသိကို နာမ် လို့ ရှုပါ။

ရပ်နေခိုက်မှာ ထိုင်စဉ်တုန်းကလို နှာသီးယျားတို့ ရင်ခေါင်းတို့မှာ မရှုရပါဘူး။ အရှုမြဲရင် ကိုယ်ခန္ဓာပေါ် အာရုံစိုက်မှု အားနည်းသွားလို့၊ အသိစိတ် လွှတ်သွားလို့ ယိုင်သွားတတ်ပါတယ်။ လဲကျ

တတ်ပါတယ်။ ရှုနေရင်းမှာလည်း ခန္ဓာကိုယ်အနေ အထားကို မကြာခဏ ပြန်သတိပြုရပါမယ်။ ဘာလို့ လဲဆိုတော့ ရှုနေတယ်ထင်ပြီး အမှတ်လွှတ်သွားချိန် မှာ အိပ်ချင်ငိုက်မြည်းမှုတွေ ဝင်လာချိန်မှာ ကိုယ် အနေအထားဟန်ချက် ပျက်ပြီး ရွှေ့ကို ငိုက်ဆင်း သွားတာ၊ နောက်ကို လန်ကျသွားတာတို့ ဖြစ်တတ် လိုပါ။

တစ်နေကုန် ရပ်ပြီး အလုပ်လုပ်ရတဲ့ သူတွေမှာ ရပ်နေခိုက် အားထုတ်တဲ့ နည်းကို သိထားတယ်ဆို ရင် သတိရလိုက်တဲ့ အချိန်၊ အားလပ်တဲ့ အချိန်လေး မှာ ရှုလို့ရပါတယ်။ အလကားမနေဘဲ ရှုမှတ်လိုက် တယ်ဆိုရင် ရပ်နေတုန်းမှာလည်း တရားနဲ့နေသူ ဖြစ်သွားပါတယ်။ တန်ဘိုးရှိတဲ့ ရပ်နေခြင်းမျိုး ဖြစ် သွားပါတယ်။

## ရှုနေတော့သက်သာ

နေ့စဉ်နေ့တိုင်း ဘတ်စ်ကားစီးပြီး သွားလာ နေရတဲ့ ဒကာတစ်ယောက် ဘုန်းကြီးကို လျှောက်

ထားပါတယ်။ ‘အရှင်ဘုရား တပည့်တော်တို့ ညနေ ရုံးက ပြန်ချိန်ဆိုရင် ကားတွေက ကြပ်လို့ ထိုင်စရာ မရတာကများပါတယ်။ အမြဲလို့လို့တစ်နာရီလောက် မတ်တပ်ရပ်ပြီး လိုက်ရပါတယ်’-တဲ့။ အဲဒီလို့ ရပ် သွားရတဲ့ အချိန်မှာ တပည့်တော် ရှုမှုတ်ပြီးသွားလိုက် တော့ သက်သာတယ်ဘုရား’ ‘ခြေသလုံးမှာ တင်း တောင့်တာကို ရှုပ်လို့ရှာ ခြေဖဝါးမှာ ထူးပူနေတာကို ရှုပ်လို့ရှာ၊ အပေါ်ကတန်းကို လှမ်းဆွဲထားရတဲ့ လက် ဖဝါးတွေ ပူနေတာ တင်းနေတာကို ရှုပ်လို့ရှုသွား တော့ ရောက်လို့တောင် ရောက်သွားမှန်း မသိလိုက် ဘူး ဘုရား’-တဲ့။

‘အရင်ကဆိုရင် လူတွေက ကြပ်ညပ်နေလို့ စိတ်ညစ်တာက တစ်မျိုး၊ တိုးကြပွေ့ကြလွန်းလို့ စိတ်တို့တာက တစ်မျိုးဆိုတော့ အကုသိုလ်အတော် ဖြစ်ပါတယ်။ အခုတော့ အကုသိုလ်မဖြစ်အောင် နေတတ်သွားပြီဘုရား’လို့ လျှောက်ထားပါတယ်။

တရားနဲ့ ရပ်နေလိုက်တဲ့ အတွက် နေရာမရလို့ လည်း စိတ်မပျက်တော့ဘူး။ စိတ်ညစ်တာ စိတ်တို့

တာတွေ လည်း မဖြစ်တော့ ဘူးဆိုတော့ စိတ်အေး ချမ်းသွားတာပေါ့။ အကုသိုလ်တွေ မဖြစ်တော့ ဘူး ဆိုတော့ အမြတ်ထွက်သွားတာပေါ့။

## တရားနဲ့ လျှောက်ခြင်း

ခြေတစ်လှမ်းမှာ ကုဋ္ဌတစ်သန်းမက တန် တယ်ဆိုတာ တရားနဲ့ လျှောက်လှမ်းသွားတဲ့ ခြေလှမ်း တွေပါ။ ထိုင်စဉ် ရပ်စဉ်မှာ တရားနဲ့ နေလို့ ရသလို တစ်နေရာကနေ တစ်နေရာကို လျှောက်သွားတဲ့ အခါ လှမ်းသွားတဲ့ အခါ စဉ်းစွားတဲ့ အခါမျိုးတွေ မှာ လည်း အမှတ်တမဲ့ မဟုတ်ဘဲ သတိနဲ့ ရုပ်နာမ် အစဉ်ကို ရှုမှတ်နေတယ် ဆိုရင် တရားဖြစ်ပါတယ်။

‘ဝိပသာနာဆိုတာ အသွားအလာ ပြောင်းသွား တာမဟုတ်၊ မျက်လုံးပြောင်းသွားတာ’လို့ ဘုန်းကြီး ပြောခဲ့ပါတယ်။ တစ်နေရာက တစ်နေရာကို သွား မယ်ဆိုရင် သွားချင်တဲ့ စိတ်က နာမ်တရား၊ သွားနေ တာက ရုပ်တရားလို့ ရှုပွားရပါတယ်။ တကယ်တမ်း

သွားနေတာက ငါလည်း မဟုတ်ဘူး။ သူလည်း  
မဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ပါဘူး။  
ယောကျိုး သွားတာ... မိန်းမ သွားတာလည်း  
မဟုတ်ပါဘူး။ နာမ်တရားနဲ့ ရုပ်တရားက သွားလာ  
လူပ်ရှားနေတာပါ။ နာမ်နဲ့ရုပ်တို့ ဆင့်ကာ ဆင့်ကာ  
ဖြစ်နေပျက်နေတာပါ။ သွားခိုင်းနေ၊ သွားနေကြ  
တာပါ။

လိုရာခရီးတစ်ခုရောက်ဖို့အတွက် သွားချင်တဲ့  
စိတ် နာမ်တရားတွေ၊ သွားတဲ့ ရုပ်တရားတွေ  
အမြောက်အမြား ဖြစ်ပျက်သွားကြတာ၊ ဖြစ်ပျက်နေ  
ကြတာကို ကြည့်ရှုပြီးသွားရင် သွားလာနေစဉ်မှာ  
တရားနဲ့နေတယ်လို့ ခေါ်ပါတယ်။ ရှုမှတ်ပြီးတော့  
သွားလာမယ်၊ လျှောက်သွားမယ်ဆိုရင် သွားတဲ့  
အလုပ်လည်း ပြီးပါတယ်။ တရားအလုပ် အားထူတ်  
မှုလည်း ပြီးပါတယ်။ သွားရင်းလာရင်းနဲ့ အလုပ် နှစ်ခု  
ပြီးစီးသွားပါတယ်။ တစ်ချက် ခုတ် နှစ်ချက်  
ပြတ်သွားပါတယ်။

## ခြောက်မှာ

ရပ်နေရာကနေ တစ်နေရာကို သွားမယ်ဆိုရင်  
ပထမဦးဆုံး ခြေထောက်ကို ကြွချင်လှမ်းချင်တဲ့စိတ်  
ပေါ်ပါတယ်။ ကြွချင်လှမ်းချင်စိတ်ကို နာမ်လို့ ရှုပါ။  
ခြေထောက်ကို ကြွလိုက်တဲ့အခါ ဒူးခေါင်းကို သတိ  
ထားကြည့်ရင် သိသာပါတယ်။ အပေါ်ဘက်က  
တင်းသွားပြီး အောက်ဘက် လျှော့သွားပါတယ်။ ဒူး  
ကွေးသွားတော့ အပေါ်က တင်းတဲ့သဘော အတွင်း က  
လျှော့တဲ့သဘော တွေ့ရမှာပါ။ ခြေထောက်ကို ကြတင်  
မ-တင်လိုက်တော့ လေးတဲ့သဘော၊ ပင့်မ  
ရတဲ့သဘောတွေ တွေ့ရမှာပါ။ တင်းသဘော လျှော့  
သဘော လေးသဘောတွေကို ရှုပ်လို့ ရှုမှတ်ပါ။

အထူးသတိထားဖို့က ခြေထောက်ဆိုတဲ့ ပုံ  
သဏ္ဌာန်ကို မရှုဖို့ပါ။ ခြေထောက်ဆိုတာက ပညတ်  
ပါ။ မနေ့ကလည်း ဒီခြေထောက်၊ ဒီနေ့လည်း ဒီခြေ  
ထောက်၊ စောစောပိုင်းကလည်း ဒီခြေထောက်၊ ခု  
လည်း ဒီခြေထောက်ဆိုတော့ ဖောက်ပြန်တဲ့သဘော

ကို မတွေ့နိုင်ပါ။ တင်းသဘော လျှော့သဘော လေး  
ပြောသဘောဆိုတဲ့ ပရမတ်ကို ကြည့်ရမှာ, ပရမတ်  
ကို ရှုရမှာပါ။ ပရမတ်ရှုမှ ဖောက်ပြန်မှုတွေ့ပါ  
တယ်။ ရုပ်သဘောကို တွေ့ပါတယ်။

## လှမ်းခိုက်, ချိုက်မှာ

ခြေထောက်ကို ကြွပြီးရင် ရွှေ့ကို လှမ်းပါတယ်။  
လှမ်းနေတဲ့ တစ်ခါေလေးမှာ ကွွဲးထားတာတွေ  
စန်းသွားပါတယ်။ တင်းနေတာတွေ လျှော့သွားပါ  
တယ်။ ကြွေစဉ်က ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေ  
ချုပ်ပောက်ပြီး သဘောအသစ်တွေ ဖြစ်လာပါပြီ။  
လျှော့သွားတဲ့ သဘော၊ လှပ်ရမ်းသွားတဲ့ သဘော၊  
ရွှေ့သွားတဲ့ သဘောတွေကို အာရုံပြုပြီး ရုပ်လို့ ရှု  
မှတ်ပါ။

ရှုနေရင်း ခြေထောက်ကို အောက်ပြန်ချလိုက်  
ချိန်မှာ ထိန်းချုပ်ထား ပင့်မထားတာတွေကို လွှတ်  
ချလိုက်၊ တွေ့န်းချလိုက်တဲ့ သဘောကို တွေ့ပါမယ်။

ခြေထောက်နဲ့ မြေကြီး၊ ခြေဖဝါးနဲ့ ကြမ်းပြင်တို့ ထိ  
တွေ့သွားစဉ်မှာလည်း ကြမ်းသဘော၊ နှု သဘော၊  
ပူ သဘော၊ အေးသဘော၊ နာ သဘော၊ လေး  
သဘောတွေ တွေ့ပါလိမ့်မယ်။ အဲဒီသဘောတွေကို  
ရှုပ်လို၍ရှုမှတ်ပါ။

**ကြခိုက်၊ လှမ်းခိုက်** ချခိုက်မှာ ရုပ်သဘော  
တရားတွေဟာ အဆင့် ဆင့် အဆက်ဆက် ပြောင်း  
လဲသွားကြပါတယ်။ ဉာဏ်နဲ့သာ မြင်အောင် ကြည့်  
ရင် ကြစဉ်မှာတစ်မျိုး၊ လှမ်းစဉ်မှာတစ်မျိုး၊ ချစဉ်  
မှာတစ်မျိုး... အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတာ  
တွေ ရပါမယ်။

## မြန်မြန်သွား၊ နှေးနှေးသွား

‘**ကြွေ၊ လှမ်း၊ ချ’လို့ သုံးချက် ရှုကွက်ရှိရာမှာ**  
**အနည်းဆုံး တစ်ချက်မှာတော့ ရအောင် မိအောင်**  
**ရှုမှတ်ပါ။** မြန်မြန်သွားတတ်သူနဲ့ နှေးနှေးသွားတတ်

သူလို့ အလေ့ အကျင့်က ကွား ကြ တော့  
တစ်ယောက်နဲ့တစ်ယောက် ခြေတစ်လှမ်းမှာ ရှုကွက်  
ပေါ်ကြတာချင်းကျတော့ တူညီမှာ မဟုတ်ပါဘူး။  
မြန်မြန်လျှောက်တတ်သူကို နှေး နှေး ဖြည်း ဖြည်း  
လျှောက်ပြီး အရှုခိုင်းရင် ရှုရခက်ပါတယ်။ ဖြည်း  
ဖြည်းလျှောက်တတ်သူကို မြန်မြန်လျှောက်ပြီး အရှု  
ခိုင်းရင်လည်း အရှုရခက်ပါတယ်။ ပုံမှန်သွားနေကြ အတိုင်း  
သွားပြီး ရှုမှုတ်ရမှာပါ။

အမြင်နဲ့ ဆုံးဖြတ်ပြီး လမ်းသွား မြန်သူကို  
အမှုတ်ကြတယ်။ လမ်းသွားနှေးသူမှ အမှုတ်စိတ်  
တယ်လို့ မသတ်မှတ်ပါနဲ့။ အရှုအမှုတ်ဆိုတာ ခြေ  
လှမ်းမှာ မူတည်တာ မဟုတ်ပါဘူး။ စိတ်မှာသာ မူ  
တည်တာပါ။ ကြွလှမ်းခိုက်တစ်ချက်ချက်မှာ ရှုသွား  
ရင်လည်း တရားနဲ့နေတာပါပဲ။ ခြေတစ်လှမ်းကို ရှု  
စိတ် တစ်ချက် ရှုနေရင်လည်း တရားနဲ့နေတာပါ  
ပဲ။ မြန်မြန်သွားသည်ဖြစ်စေ၊ နှေးနှေးသွားသည်ဖြစ်  
စေ အရှုအမှုတ်နဲ့ သွားဖို့ကသာ အဓိကကျပါတယ်။

## မဟာသီဝယ်

သွားခိုက်, ထိုင်ခိုက်, ရပ်ခိုက်မှာ တရားနဲ့နေနည်းကို ပြောပြီးတဲ့ အခါ လျောင်းအိပ်ပြီး အားထူတဲ့ နည်းကို မပြောခင် ကျောမချ ကျောမခင်းဘဲ သွား, ထိုင်, ရပ် ကျောမယာပုတ်သုံးမျိုးနဲ့သာ နှစ်ပေါင်း များစွာ အားထူတ်ပြီး တရားထူးတရားမြတ်ကို အရ ယူသွားခဲ့တဲ့ မဟာသီဝယ်အရှင်မြတ်ရဲ့ ဘဝဇာတ် ကြောင်းကို ပြောပြချင်ပါတယ်။ အားကျဖွယ် အတူ ယူဖွယ် တရားနဲ့နေသွားတဲ့ အရှင်မြတ်မို့ပါ။

## စွယ်စုံတတ်အရှင်မြတ်

မဟာသီဝယ်မထော်မြတ်ဟာ သီဟိုင်းကျွန်း၊ မဟာ ဂါမရွာ၊ မဟာဝိဟာရကျောင်းတိုက်ကြီးမှာ သီတင်း သုံးပါတယ်။ သံယာတစ်ထောင်နှစ်ထောင် စီရှိတဲ့ ဂိုဏ်းကြီး(၁၈)ဂိုဏ်းက သံယာတော်အရှင်မြတ်တို့ ကို ပါဋ္ဌာန်ကထာ ကျမ်းစာတို့ကို ပို့ချပေးတဲ့ နေရာ မှာ ထင်ရှားကျော်ကြားပါတယ်။ အဋ္ဌာန်ထာကျမ်းပြု

ဋီကာကျမ်းပြုဆရာတော်ကြီးတွေကတောင် ဒီဆရာ  
တော်ကြီးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားကြရပါ  
တယ်။ လေးစားကြရပါတယ်။

စာပေတတ်မြောက်ရုံသာမက ကမ္မဋ္ဌာန်းတရား  
ပြသပေးတဲ့ နေရာမှုာလည်း ရှင်းလင်းတိကျစွာ သင်  
ပြတတ်ပါတယ်။ အရှင်မြတ်ရဲ့ထံမှာ နည်းခံပြီး  
တရားအားထုတ်ကြလို့ ရဟန္တာဖြစ်သွားတဲ့ သူတွေ  
တောင် သုံးသောင်းလောက်ရှိပါတယ်-တဲ့။

## ကျေးဇူးသိသောတပည့်

အဲဒီတပည့်ရဟန္တာအရှင်မြတ်တွေထဲက အရှင်  
မြတ်တစ်ပါးက ဆင်းရဲဒုက္ခတွေ ကင်းဝေးပြီး အေး  
ငြိမ်းချမ်းသာမှုတွေကို ရအောင် လမ်းညွှန်ပေးတဲ့  
ဆရာတော်၊ ကမ္မဏ္ဍာန်းပြပေးတဲ့ ဆရာတော် မဟာ  
သိဝတေသနကို အထူးကျေးဇူးတင်ပြီး သတိရပါတယ်။  
လဲချမ်းသာမျိုးကို ဆရာသခင်ဖြစ်သူ ရ, မရ'လို့ ဆင်

ခြင်ကြည့်တဲ့ အခါ တရားထူး တရားမှတ် မရသေး  
တဲ့ပုဂ္ဂိုလ်သာ ဖြစ်နေသေးတာကို သိသွားပါတယ်။

‘အချိန်မီ သတိသံ ဝေဂရအောင် သတိပေး  
မယ်’လို့ စဉ်းစားဆုံးဖြတ်ပြီး ဆရာဖြစ်သူ မဟာသီဝ  
မထေရ် မှတ်ထံ လာရောက် ရှိခိုးပြီးချပါတယ်။  
လျှောက်ထားပါတယ်။

“အရွင်ဘုရား၊ တပည့်တော် တရားတစ်ပုဒ်  
သင်လိုပါတယ်ဘုရား”

“သီးသန့်သင်ပေးဖို့ အချိန်မရှိဘူး ငါရှင်”

“အရွင်ဘုရား ဒီလို ဆိုရင် ဆွမ်းခံမကြေခင်  
စုရပ်တန်ဆောင်းမှာ ရပ်နေတုန်း မေးလျှောက်ပါရ  
စေ ဘုရား”

“အဲဒီမှာလည်း မေးတဲ့သူ သင်တဲ့သူတွေ ရှိနေ  
တယ် ငါရှင်”

“အရွင်ဘုရား ဆွမ်းခံကြတုန်း လမ်းမှာ မေးပါ  
ရစေဘုရား”

“အဲဒီမှာလည်း မေးသူတွေ ရှိတယ် ငါရှင်”

## သချိန်ရှိသေးရဲ့လား

တပည့်ဖြစ်တဲ့ ရဟန္တအရှင်မြတ်က သတိပေး  
ချင်လို့ သူတစ်ပါးတွေအတွက်နဲ့သာ အချိန်ကုန်နေ  
တာ သိစေချင်လို့ မေးလျှောက်နေတာပါ။ မနက  
ပိုင်းလည်း အချိန်မရှိ၊ နေ့လယ်လည်း အချိန်မရှိ  
ဘူး။ ညအိပ်ရာဝင်ချိန်ထိလည်း စာပေပို့ချကာ  
ကမ္မာန်းသင်ပေးတာနဲ့ အချိန်ကုန်ဆိုတော့ ကိုယ့်  
အတွက် အားထုတ်ချိန် မရှိဘူးပေါ့။ အားမထုတ်  
နိုင်တော့ဘူးပေါ့။ မအားဘူးလို့ တွင်တွင်ပြောနေတဲ့  
မဟာသိဝမထော်ကို တပည့်က ‘အရှင်ဘူးရား ဒီ  
လိုဆိုရင် အရှင်ဘူးမှာ သေဖို့အချိန်တောင် ရှိမှ  
ရှိသေးရဲ့လားဘူးရား၊ ကိုယ့်တရားကိုကိုယ် နှုလုံး  
သွင်းချိန် အားထုတ်ချိန်လေး နည်းနည်းတော့ ရှိ  
သင့်ပါတယ်”လို့ သတိပေးပြီး စျောန်အဘိညာဉ်နဲ့  
ကောင်းကင်ကို ပုံတက်သွားပါတယ်။ လိုရာကို ကြွာ  
သွားပါတယ်။

အဲဒီတော့မှ မဟာသီဝမထောရ်ကြီးလည်း ‘ဒါ  
ဟာ င့်ကို သတိပေးတာ၊ ဆုံးမတာပဲ၊ ဟူတ်တယ်။  
ငါဟာ အများအလုပ်နဲ့ အချိန်ကုန်နေလို့ င့်အလုပ်  
ကို ငါ ဘာမှ အားမထုတ်ရသေးဘူး။ ကိုယ့်အတွက်  
တရား ကိုယ် အားထုတ်ညီးမှုဘဲ’လို့ သတိသံဝေဂရ<sup>၁</sup>  
သွားပါတယ်။ သပိတ်ကိုလွယ်ပြီး တောထဲ ကြသွား  
ပါတယ်။ ဓမ္မတင်ဆောက်တည်ကာ တရားမမှု ကျင့်  
ကြံပါတယ်။

## ခဏနဲ့ ရမယ်ထင်

ကိုယ်တိုင်လည်း အားထုတ်နည်းတွေကို သိ  
ထားတယ်။ ကိုယ့်တပည့်အများကိုတောင် တရား  
ရအောင် ပြသထားနိုင်တယ်ဆိုတော့ အရှင်မြတ်က  
‘တစ်ရက် နှစ်ရက် အားထုတ်လိုက်ရင် ရမှာပဲ၊ ဘာ  
မှ မခက်ပါဘူး’လို့ အထင်ရှုပြီး ကျောင်းရှိ သံယာ  
တွေတောင် ဘယ်သွားမယ်လို့ ပြောမသွားပါဘူး။

နောက်က ပရီသတ်တွေ တရာ့န်းရျှန်းနဲ့ လိုက်  
လာရင် တရားအလုပ်ပျက်မှာကို စိုးရိမ်တာလည်း  
ပါတယ်လို့ ထင်ပါတယ်။ ဘယ်သူ့မှ မဖြောဘဲ တော့ ထဲက  
လို့က်ရူမှာ တစ်ပါးထဲ သီတင်းသုံးကာ အား  
ထုတ်ပါတယ်။ ခဏလေးနဲ့ ရမယ်ထင်ပြီး အားထုတ်  
နေပါတယ်။

## ထင်သလို မဖြစ်

တစ်ရက် နှစ်ရက်နဲ့ တရားရမယ်ထင်ပြီး အား  
ထုတ်လိုက်တာ တရား မရရှာပါဘူး။ တရားပေါ်  
အထင်သေးစိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်တွေ  
ကြောင့် ဖြစ်မှာပါ။ ဘာမှ ဖြစ်မလာပါဘူး။ ဝါကျတ်  
တဲ့ ထိကို တရားမရပါဘူး။ သီတင်းကျတ်လပြည့်  
ပဝါရဏာနေ့ကို ရောက်တော့ ‘ဝါကျတ်ရင် ရဟန္တာ  
အဖြစ်နဲ့ ကျောင်းပြန်ပြီး သံယာတွေနဲ့ အတူ ပဝါ-  
ရဏာ ပြုမယ်’လို့ အားခဲ့ခဲ့တာ လွှဲချော်ရတော့  
စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းရှာပါတယ်။ မျက်ရည်  
ကျပါတယ်။

မဟာသီဝါ မထောင်မြတ် ကျတဲ့ မျက်ရည်က  
တရားမရလို့ ကျတဲ့ မျက်ရည်ပါ။ လူတိုင်းလိုလို  
မျက်ရည်ကျဖူးကြပါတယ်။ ဝမ်းနည်းပူဆွေး ငိုကြွေး  
ဖူးကြပါတယ်။

လိုချင်တာ မရလို့၊ ဖြစ်ချင်တာ မဖြစ်လို့၊ သေ  
ကွဲ ရှင်ကွဲတွေ ကွဲကွဲရလို့၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့  
ကြံးတွေရလို့။ စသည့်အကြောင်းတွေနဲ့ မျက်ရည်  
ကျကြပါတယ်။ ဒါပေမယ့် တရားမရလို့ ငိုကြွေး  
တယ်၊ မျက်ရည်ကျတယ်ဆိုတာကတော့ အတော့  
ကို ရှားပါးမယ်လို့ ထင်ပါတယ်။ ရှားရှားပါးပါး  
မျက်ရည်မျိုးပါ။

### အိပ်ရာကို ပယ်ရှား

အားရပါးရငိုကြွေးပြီးတဲ့ အခါ မဟာသီဝါမထောင်  
ကြီးစဉ်းစားပါတယ်။ လျှောက်လှမ်းတဲ့ တရားလမ်း  
ကြောင်းကို ပြန်ပြီးသုံးသပ်ပါတယ်။ လျှောင်း၊ ထိုင်၊

ရပ်, သွား ကြရိယာပုတ်လေးပါးနဲ့ အားထူတဲ့  
အခါမှာ ထိုင်တဲ့ အခါမှာလည်း မပြုတ်လပ်အောင်  
အားထူတဲ့ တယ်။ ရပ်နေစဉ်မှာလည်း အားထူတဲ့  
တယ်။ သွားလာနေတဲ့ အခါမှာလည်း အားထူတဲ့  
တယ်။

‘အိပ်ရာဝင်ခါနီး ခြေထောက်ဆေးရာ အိပ်ရာ  
ခင်းရာ တစ်ခါ အိပ်ရာသိမ်းရနဲ့ အလုပ်တွေ ရှုပ်  
တယ်။ အိပ်ပျော်နေပြန်တော့ တရားမှတ်ချိန်လျှော့  
တယ်’လို့ တွေးမိပါတယ်။ ‘တရားအားထူတဲ့ ချိန်  
များများရအောင် ဒီနေ့ကစပြီး အိပ်ရာထဲ ကျော  
မခင်းတော့ဘူး။ တရားထူးတရားမှတ် မရမချင်း  
အိပ်မနေတော့ဘူး၊ တရား မရမချင်း မအိပ်မနေ  
ကြိုးစားအားထူတဲ့ မယ်’လို့ ချက်ချင်း အိပ်ရာ အင်း  
ပျဉ်ကို ခေါက်ထားလိုက်ပါတယ်။ အိပ်တဲ့ ကြရိယာ  
ပုတ်ကို ပယ်ပြီး သွား, ရပ်, ထိုင် အနေအထား  
သုံးမျိုးနဲ့သာ နေ့ညမပြုတ် အားထူတဲ့ ပါတော့တယ်။  
အသေအလဲ ကြိုးစားပါတော့တယ်။

## မလျှော့သော ဗြဲလှုံးလ

ကြိုး စား အား ထူတ် လိုက် တာ တစ်ရက်ပြီး တစ်ရက်၊ တစ်လပြီးတစ်လ အချိန်ကာလတွေ ကုန် မှန်းမသိ ကုန်သွားပါတယ်။ နောက်တစ်နှစ် သီတင်း ကျွတ်လပြည့်နေ့ကို တစ်ပတ်ကျော်ကာ ရောက်လာ ပါတယ်။ အရွင်မြတ်မှာ ဘာတရားမှ မရသေးပါဘူး။ မဂ်ညက် ဖို့လ်ညက်တွေ မပေါ်သေးပါဘူး။ တစ်ခါ ငို့ရပြန်ပြီပေါ့။

ဒါပေမယ့် ဗြဲမလျှော့ဘဲ အားထူတ်ပြန်ပါတယ်။ ‘တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ရကို ရစေ မယ’လို့ အားတင်းပြီး ကြိုးစားပြန်ပါတယ်။ ဒီလိုနဲ့ ကုန်လွန်သွားခဲ့တဲ့ လတွေနှစ်တွေကို တွက်စစ်လိုက်တော့ ဂျေ-နှစ် ကြာသွားပါပြီ။ ဒါလည်းပဲ တရားက အစအနတောင် မမြင်သေးပါဘူး။

ဗြဲမရှိတဲ့သူ စိတ်ပျက်လွယ်တဲ့သူဆိုရင် ရပ်နားလိုက်တော့မှာပေါ့။ ‘ဒီလောက် နှစ်ပေါင်းများစွာ အားထူတ်တာမှ မရရင် ဒီတစ်သက် ရမှာ့ မဟုတ်

တော့ဘူး'လို့ တွက်ပြီး အားမထုတ်ဘဲ နေတော့မှာ ပေါ့။ ဒါပေမယ့် အတုယူစရာကောင်း ကြည်ညို စရာကောင်းတဲ့ မဟာသီဝထေရ်ကြီးဟာ ဆက်ပြီး ကြိုးစားအားထုတ်ပြန်ပါတယ်။

## အနှစ်သုံးဆယ်မြောက်

မဟာသီဝမထေရ်ကြီးဟာ တစ်ရက် နှစ်ရက်နဲ့ ရလိမ့်မယ်လို့ထင်ပြီး အားထုတ်လာလိုက်တာ အနှစ်သုံးဆယ်မြောက် သီတင်းကျွတ်လပြည့် ပဝါရဏာ နေ့ကို ရောက်လာပြန်ပါပြီ။ တရားထူးလည်း ဘာမှ မရသေးပြန်တော့ . . .

“ငါဟာ ကြိုးစားပြီး အားထုတ်လာခဲ့တာ ခုဆိုရင် နှစ်ပေါင်းသုံးဆယ်တောင် ကြောခဲ့ပြီ။ သာမန် ကာလျှောကာ အားထုတ်တာလည်း မဟုတ်ဘူး။ အရိုးကြောကြေအရေခန်းခန်း မလျှော့တမ်းဖွဲ့နဲ့ ဒီလောက် အားထုတ်တာမှ မရရင် ဒီတစ်သက်တော့ ရစရာ အကြောင်း မမြင်တော့ဘူး”

-လို့ ပြင်းပြင်းထန်ထန် ကြေကွဲဝမ်းနည်းကာ ရှိက်ကြီးတင် ငို့ကြွေးပါတော့တယ်။ အကြိမ် သုံးဆယ်မြောက် ငို့ကြွေးခြင်းပေါ့။ နှစ်စဉ် နှစ်တိုင်းမျက်ရည်ကျခဲ့တဲ့ အရှင်မြတ်ဟာ ဒီနှစ်မှာတော့ မျက်ရည်ကျရုံတင် မကတော့ပါဘူး။ အသံထွက်တဲ့ အထိ ရှိက်ကြီးတင် ငို့ကြွေးပါတော့တယ်။

## နတ်သမီးလည်း ငို့

အရှင်မြတ် သတိလက်လွှတ် ငို့ကြွေးနေချိန် မှာပဲ လိုက်ရှုနံဘေးမှာ နတ်သမီးတစ်ယောက်က လည်း အပြိုင်ငို့ကြွေးနေပါတယ်။ သူကလည်း အသံထွက်အောင် အားရပါးရ ငို့နေတာပါ။ အပြင်က ငို့သံ ကြားရတော့ အထဲက မထောရ်မြတ်က မနေနိုင်တော့ဘဲ လှမ်းမေးပါတယ်။

‘ဟဲ့.. အပြင်က ငို့နေတာ ဘယ်သူလဲ’  
 ‘တပည့်တော်မ နတ်သမီးပါဘူး’  
 ‘နင်က ဘာလို့ ငို့နေရတာလဲ’

‘မသိပါဘူးဘူးရား၊ အရှင်ဘူးရား ငိုနေတာကို  
မြင်တော့ ငိုရင်မဂ်ဖိုလ်ရမယ်ထင်ပြီး တပည့်တော်မ  
လည်း နှစ်မဂ် သုံးမဂ်လောက် ရမလားလို့ ငိုနေ  
တာပါ ဘူး’-တဲ့။

## သတိသံဝေဂ

နတ် သမီးစကား ကြားတော့မှ မဟာသီဝ  
မထောရ်ကြီးဟာ သတိပြန်ဝင်လာပါတယ်။ ‘ငိုနေရုံနဲ့  
တရားမရဘူးလို့ နတ်သမီးကတောင် လျှောင်နေပြီ။  
ရှုက်စရာကောင်းလှပါလား၊ သတိထားပါ’လို့ ကိုယ့်  
ကိုယ့်ကိုယ့် ဆုံးမပြီး ပူဇွဲးတာ ဝမ်းနည်းတာတွေ  
ဖျောက်လိုက်ပါတယ်။

မိမိရဲ့ သီလ၊ သမာဓိ၊ ပညာတွေကို ပြန်  
ဆင်ခြင်သုံးသပ်ပါတယ်။ တရားအလုပ် အားထုတ်  
ခဲ့တဲ့ သက်တမ်းတစ်လျှောက် အားသာချက်၊ အား  
နည်းချက်တွေကို ပြန်စစ်ဆေးပါတယ်။

မိမိကိုယ့်မိမိ အထင်ကြီးနေတဲ့ မာနတွေ၊ ရ<sup>၁</sup>  
ချင်စိတ် ပြင်းထန်နေမှုတွေကိုလျှော့ချပြီး မျှမျှတတ်

နှလုံးသွင်း ရှုမှတ်လိုက်တဲ့ အခါ တစ်ခက္ခချင်းမှာပဲ  
ပဋိသမ္မီဒါလေးပါးနဲ့ တက္ခ မဂ်ဘက်ဖို့လ်ဘက်တွေ  
ကို ရပြီး ရဟန္တအရှင်မြတ် ဖြစ်သွားပါတော့ တယ်။

## ကြိုးစားဖို့လို

နှစ်ပေါင်းများစွာ မရမချင်း အားထူတ်နှင့်တဲ့  
အရှင်မြတ်ရဲ့ လုံးလဝီရိရိယကို အတုယူဖို့ ကြိုးစားဖို့  
လိုပါတယ်။ ‘မရသေးတာသာ ရှိရမယ်၊ မရနှင့်ဘူး  
ဆိုတာ မရှိဘူး၊ မဖြစ်သေးတာသာ ရှိရမယ်၊ မဖြစ်  
နှင့်ဘူးဆိုတာ မရှိဘူး’လို့ မဟာသီဝမထောရ်မြတ်က  
သက်သေသာခက် ပြသွားတာပါ။

တစ်ကြိမ် နှစ်ကြိမ်လေး နှလုံးသွင်းကြည့်လို့  
မရတာနဲ့၊ တစ်ရက် နှစ်ရက် တရားနဲ့နေကြည့်တာ  
အခက်အခဲတွေ့ရုံနဲ့ အားမလျှော့လိုက်ပါနဲ့။ နည်း  
နည်းလေး ပိုပြီး ကြိုးစားလိုက်ရင်၊ နည်းနည်းလေး  
ဆက်ပြီး အားထူတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်  
မယ်။ တရားအားထူတ်တဲ့ နေရာမှာ လုံးလဝီရိရိယ လို  
ပါတယ်။

တရားနဲ့ နေချင်သူတို့အတွက် သွားစဉ်၊ ရပ်စဉ်၊ ထိုင်နေစဉ်သာမက သက်သက်သာသာ အနားယူရင်း လဲလျောင်းရင်းနဲ့လည်း တရားနဲ့နေတတ်အောင် လျောင်းတဲ့ ကြရိယာပုတ်မှာ အားထုတ်နည်းကို ပြောပါ၍မယ်။

## လျောင်းအိပ်စဉ်မှာ

တစ်နေကုန်အလုပ်လုပ်နေရတဲ့ သူဟာ အလုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျပြီး လျောင်းအိပ်ပြီးသာ နေလိုပါတော့တယ်။ ရုံးအလုပ်၊ ဆိုင်အလုပ်၊ အရောင်းအဝယ် အလုပ်တွေ လုပ်နေရသူတွေမှာ လည်း လိုပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်ပြီဆိုရင် အေးအေးဆေးဆေးသက်သောင့်သက်သာ လဲလျောင်းပြီး အပန်းဖြေချင်ကြပါတယ်။

တရားအလုပ် အားထုတ်နေတဲ့ သူတွေမှာလည်း တစ်နေ့လုံး သွား၊ ရပ်၊ ထိုင်ပြီး အားထုတ်ခဲ့လို့ ညုပိုင်းရောက်ရင် ပင်ပန်းနွမ်းနယ်လာပြီး အိပ်ချင်စိတ်

ပေါ်ပါတယ်။ လဲလျောင်းအနားယူချင်စိတ်တွေ ဖြစ်လာပါတယ်။

အမှုန်ပြောရရင် ဝိပဿနာတရား အားထုတ်တယ် ဆိုတာ ကိုယ်ရော စိတ်ပါ အနားပေးပြီး အပန်းဖြေတာမျိုးပါ။ စိတ်တဲ့မှာဖြစ်နေတဲ့ ပူလောင် တဲ့ အကုသိုလ်တွေ၊ ကိုယ်မှာဖြစ်နေတဲ့ တင်းကြပ်ပင်ပန်းမှုတွေ ပြောလျှော့သွားအောင် သက်သက်သာသာနဲ့ အားထုတ်ရတာပါ။ တို့ကြည့်ကြသလို စီဒီယိုကြည့်ကြသလို ရုပ်နာမ်တရားတွေ ဖြစ်ပျက်လှပ်ရှားနေတာကို ဖွံ့ဖြည့်ပရီသတ်လို့ ကြည့်နေတာမျိုးပါ။

## အိပ်ရာပေါ် လှဲချေရင်

အိပ်ရာပေါ်ကို လှဲချတော့မယ်ဆိုရင် လှဲချချင်တဲ့ စိတ်က အရင် ဖြစ်ပါတယ်။ နာမ်တရားလို့ ရှုမှတ်ပါ။ လှဲချလိုက်တဲ့ အချိန်မှာ အပေါ်ပိုင်းခန္ဓာကတဖြည်းဖြည်း လေးလာတဲ့ သဘော၊ အောက်ကိုကျ

အောင ဖိချတ္တန်းချတဲ့သဘော၊ တရွှေ့ရွှေ့ ယိုင်လဲ  
သွားတဲ့သဘောတွေ ကိုယ်ထဲမှာ ဖြစ်လာပါတယ်။  
လေးသဘောဖိသဘော၊ တွေန်းသဘောရွှေ့သဘော  
ယိုင်သွားတဲ့သဘောတွေဟာ ရုပ်တရားပါ။ ရုပ်လို့  
ရှုမှုတ်ရပါတယ်။

အိပ်ရာပေါ် ရောက်သွားပြီး ကိုယ်ခန္ဓာကြီး  
အိပ်ရာပေါ်မှာ တည်ရှိသွားပြီဆိုရင် ခုနက သဘော  
တွေ မရှိတော့တာ ချုပ်ပောက်သွားတာ တွေ့ရပါ  
မယ်။ သဘောတရားအသစ်တွေ ပေါ်လာတာကို  
တွေ့ရပါမယ်။

## ခေါင်းအုံးနဲ့ ခေါင်းထိနေရင်

မိမိရဲ့ ဦးခေါင်းနဲ့ ခေါင်းအုံး ထိနေချိန်မှာ  
တဒိတဒိတိန်နဲ့ တုန်နေခုန်နေ လူပ်နေတာတွေ တွေ့  
ရပါသေးတယ်။ ထိနေတဲ့နေရာများမှာ ပူတဲ့အေးတဲ့  
သဘောလေးတွေ တွေ့နိုင်ပါတယ်။

ကျောပြင်နဲ့အိပ်ရာ ထိကပ်နေတဲ့နေရာ၊ နံပါး  
နဲ့အိပ်ရာ ထိကပ်နေတဲ့နေရာတွေမှာလည်း ပူအေး

သဘော၊ ကြမ်းနှင့် သဘော၊ လေးနေ၊ ပိုနေတဲ့  
သဘောတွေ ရှုစရာအဖြစ် အရှုခံအဖြစ် ဖော်ပြနေ  
ပါတယ်။ ရုပ်သဘောတွေပါ။ ရုပ် ရုပ်လို့ သတိကပ်  
ရှုမှုတ်ပါ။ စိတ်တိုင်းကျရာ ထင်ရှားရာ သဘော  
တစ်ခုခုကို အရအမိ ရှုမှုတ်ပါ။

ဒါမှုမဟုတ် ထိုင်တရားနဲ့ နေစဉ်ကလိုပဲ နှာသီး  
ဖျေားမှာ သတိထားပြီး ဝင်လေ ထွက်လေကြောင့်  
တွန်းတိုးလှပ်ရှား ပူဇေားနေတဲ့ ရုပ်တရားကို ရှုလို  
က ရှုပါ။ ရင်ခေါင်းမှာ အသက်ရှာ၍ တိုင်း တဒိတ်ဒိတ်  
နဲ့ တိုးတွန်းလှပ်ရှားနေတာ ခုန်နေတာကို ရှုချင်က  
ရှုပါ။ ကြိုက်ရာရှုပြီး အရှုအမှုတ်တရားနဲ့ နေပါ။

## စောင်းချင်လှည့်ချင်ရင်

အထိုင်ကြောလို့ ပင်ပန်းမှာ အလျှောက်များလို့  
ညောင်းညာမှုတွေဟာ အိပ်ရာပေါ်လှပြီး အနားယူ  
လိုက်တော့ သက်သာသွားပါတယ်။ နေရထိုင်ရတာ  
အဆင်ပြေသွားပါတယ်။ ဒါပေမယ့် ဒီအတိုင်းပဲ

ပက်လက်လှန်နေ မလှပ်မယ့်က်အိပ်နေဆိုပြန်လည်း  
မနေနှိုင်ပြန်ပါဘူး။ ပက်လက်ကနေ တစောင်း  
ပြောင်းချင်လာပါတယ်။ ဘယ်ညာစောင်းငဲ့ပြီး လှည့်  
ချင်လာပါတယ်။

လှည့်ချင် ပြောင်းချင်တဲ့ စိတ်ကို နာမ်လို့ ရှု  
မှတ်ပါ။ ပြောင်းလှည့်ချိန် စောင်းငဲ့ချိန်မှာ ဖြစ်ပေါ်  
လာတဲ့ တွေ့န်းကန်မှာ လှပ်ရှားမှာ ပိုမှာ မ-မှာ ပေါ့မှာ  
လေးမှာ တင်းမှာ လျော့မှုသဘောတွေကို ရုပ် ရုပ်လို့  
ရှုမှတ်ပါ။

ကိုယ်အကိုအစိတ်အပိုင်း ကြီးငယ်တို့ရဲ့ အနေ  
အထား ပြောင်းသွားတဲ့ အတွက် အားစိုက်လှပ်ရှား  
ရတဲ့ အတွက် ဖြစ်ပျက်သွားတဲ့ ရုပ်နာမ်သဘောတွေ  
အလွှတ်မပေးဘဲ ရှုဖို့ အမှတ်တမဲ့ မဖြစ်ဖို့ကို ဂရု  
စိုက်သွားရင် လဲလျောင်းရင်း တရားနဲ့နေတာပါ။

## စိတ်စွမ်းအားတိုးတက်

လျောင်း ထိုင် ရပ် သွား ကြရိယာပုတ်လေးပါး မှာ  
ရှုမှတ်စိတ်တွေ မလွှတ်အောင် မပေါ့က် အောင်

တရားနဲ့နေတဲ့ သူဟာ ရောက်တတ်ရာရာအာရုံမျိုးစုံ  
ကို စိတ်ကအသွားနဲ့ သွားတာမို့ တဖြည်းဖြည်းနဲ့  
စိတ်တွေ တည်ဌိုမ်လာပါတယ်။

စိတ်အစဉ်မှာ ကိုလေသာအည်၍ အကြေးတွေ  
ကင်းဝေးလို့ ဖြူစင်လာပါတယ်။ အပူသောက မီး  
တောက်တွေ၊ ဒေါသမီးလုံတွေ လောင်ကျမ်းခွင့်မရ<sup>လို့</sup> အေးချမ်းကြည်လင်လာပါတယ်။

ရုပ်နာမ်တရားတို့ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲ့  
တဲ့ သဘော၊ အစိုးမရတဲ့ သဘောတွေကို လည်း သိ  
မြင်လာပါတယ်။ တည်ဌိုမ်အေးချမ်းနေတာမို့ အမှုနှင့်  
ကို သိမြင်လာတာမို့ စိတ်စွမ်းအားတွေ တိုးတက်  
လာပါတွေ့တယ်။

## သင်တန်းပေးတာ

ဘုန်းကြီးတို့ တရားစခန်းတွေမှာ (၇)ရက်၊  
(၁၀)ရက်စသည်ဖြင့် တရားပြတယ်ဆိုတာ သင်တန်း  
ပေးတာပါ။ စနစ်တကျ အားထုတ်တတ်အောင် သင်

ကြားပေးတာပါ။ အားထူတ်စဉ်က (၃)ရက်၊ (၁၀)ရက်အတွင်းမှာ မင်္ဂလာက် ဖို့လ်ဘဏ်တွေ ပေါ်ပြီး တရားရချင်လည်း ရသွားမယ်၊ မရချင်လည်း မရဘူးပေါ့။

တရားစခန်းမှာ အားထူတ်လို့ တရားရ မသွားဘူးဆိုရင် ရိုပ်သာကနေ အိမ်ကိုပြန်တဲ့ အခါ အိမ်ကို တရား အပါယူသွားပြီး ဆက်အားထူတ်ရပါမယ်။ ဆက်ပြီး ကြိုးစားရပါမယ်။ စားဝတ်နေရေးအတွက် အလုပ်လုပ်ရင်းလည်း အားထူတ်ရပါမယ်။ ဘဝတိုးတက်ရေးတွေ ဆောင်ရွက်ရင်းလည်း အားထူတ်ရပါမယ်။ အံ့ဩလို့ အားထူတ်တတ်အောင် တရားနဲ့ နေတတ်အောင် တရားစခန်းမှာ သင်တန်းပေးတာပါ။

## ပူးတွဲတာဝန်ထမ်း

လူတိုင်း လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိကပါတယ်။ ငယ်သူကလည်း ငယ်သူအတိုင်းအတာအရာ ကြီးသူကလည်း ကြီးသူအလိုက် သူတာဝန်နဲ့

သူ ကိုယ့် တာဝန်နဲ့ ကိုယ် ထမ်းဆောင်ကြရပါတယ်။ ဘုန်းကြီးမှာလည်း ဘုန်းကြီးတာဝန်၊ လူမှာလည်း လူတာဝန်ပေါ့။

အိမ်ထောင် ရှိ သူတွေကလည်း အိမ်ထောင့် တာဝန်၊ စျေးသည်ကလည်း စျေးရောင်းရတဲ့ တာဝန်၊ ကျောင်းဆရာကလည်း စာသင်ရတဲ့ တာဝန်၊ အလုပ်သမားကလည်း အလုပ်တာဝန်လို့ အသီးသီး ဘယ်သူမှ မလွှတ်အောင် တာဝန်ထမ်းဆောင်နေကြရပါတယ်။ အဲဒီတာဝန်တွေထမ်းရင်းနဲ့ တရားအလုပ်ကိုပါ တွဲဖက်ပြီး လုပ်ကိုင်ကြရမှာပါ။ တာဝန်တွေမအားလုံး အလုပ်တွေ များလို့ဆိုပြီး တရားအလုပ်ကို ရှောင်လဲနေရင် ဘယ်တော့မှုလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တာဝန်တွေထမ်းရွှေက်ရင်းနဲ့ပဲ ပူးတဲ့ ဆောင်ရွှေက်ရမှာပါ။ နေ့စဉ်အလုပ်တွေ လုပ်ရင်းနဲ့ပဲ တတ်နိုင်သမျှ တရားနဲ့နေရမှာပါ။

## မီးဖိုချောင်မှာ တရားရွာ

တကယ်တမ်း တရားနဲ့နေချင်တယ်၊ တရားရွာ ချင်တယ်ဆိုရင် အိမ်ဦးခန်းမှာ ထိုင်နေမှ တခြား ဘာအလုပ်ကိုမှ မလုပ်ဘဲနေမှ မဟုတ်ပါဘူး။ ဆိုင်ရာ ဆိုင်ရာ မိမိတို့ရဲ့ အလုပ်ခွင်မှာလည်း ရှုပွားနေရင်.. နှလုံးသွင်းနေရင် တရားဖြစ်ပါတယ်။

အထူးသဖြင့် အိမ်ထောင်တာဝန် ထိန်းသိမ်း နေရတဲ့ အိမ်ထောင်ရှင်မတွေမှာ နေ့စဉ် နေ့တိုင်း ချက်ရေးပြုတ်ရေး လျှော်ဖွံ့ပ်ဆေးကြာရေးတွေ ရှိနေတော့ တရားစခန်းဝင်ဖို့ သီးသန့်အားလပ်ချိန် ယူပြီး အားထုတ်ဖို့ အခက်အခဲရှိကြပါတယ်။ ဒါပေမယ့် ဆန္ဒသာပြင်းပြမယ်ဆိုရင် မီးဖိုချောင်မှာလည်း တရားရွာနှင့်ပါတယ်။

ချက်ရင်းပြုတ်ရင်း သတိကပ်ထားရင် တရားဖြစ်ပါတယ်။ အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြာရင်း ရှုမှတ်လို့ဖြစ်ပါတယ်။ အဝတ်အစားတွေ လျှော်ဖွံ့ပ်ရင်း ရုပ်နာမ်တရားတွေ အာရုံစိုက်လိုက်ရင်လည်း တရားဖြစ်ပါတယ်။

## စံနမူနာ ထေရိကာ

မြတ်စွာဘုရား လက်ထက်တော်မှာ မထေရိကာဆိုတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ ငယ်စဉ်ထဲက လူဘောင်ကိုခွာရွှေ့ပြီး သာသန့်ဘောင်မှာ နေလိုပေမယ့် မိဘတွေက အတင်းအကြပ် စီမံလို့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခဲ့ရပါတယ်။

အခြေအနေအရ အိမ်ထောင်ရှင်မ ဘဝကိုရောက်ခဲ့ရသော်လည်း မထေရိကာဟာ တရားဓမ္မကို စိတ်ဝင်စားပါတယ်။ တရားအားထုတ်ဖို့ စိတ်အား ထက် သန် ပါ တယ်။ အားလပ်ချိန်တွေမှာ ကျောင်းတော်ကိုသွား တရားနာမှုတ်သားပြီး တရားနဲ့ နေနည်းတွေကို လေ့လာပါတယ်။ အချိန်ပြည့်တရားအလုပ်သက်သက်ကိုသာ အားထုတ်ပြီး မနေနိုင်တဲ့ အခါ အလုပ်လုပ်ရင်း တရားရှာပါတယ်။

အိမ်အလုပ်တွေလုပ်ရင်းကိုင်ရင်း ရေခံပ်ရင်းလည်း တရားရှုမှုတ်ပါတယ်။ ထမင်းချက်ရင်းလည်း

ရွှေမှုတ်ပါတယ်။ လျှော်ဖွံ့ပ်ရင်းလည်း ရွှေမှုတ်ပါတယ်။ အိုးခွက်ပန်းကန်တွေ ဆေးကြောရင်းလည်း ရွှေမှုတ်ပါတယ်။ ဘယ်အလုပ်ကိုပဲ လုပ်နေနေ အမှုတ်တမဲ့ မနေဘဲ ရုပ်နာမ်တရားတို့ကို အာရုံပြုကာ နှလုံးသွင်းကာ လုပ်ကိုင်နေပါတယ်။

## အလုပ်မပျက် တရားမပျက်

ဝိပသုနာအလုပ်ဆိုတာက ပုံမှန်နေရင်း ပုံမှန်အလုပ်တွေ လုပ်ကိုင်ရင်း အားထုတ်ရတာမျိုးပါ။ အလုပ်လုပ်ရင်း အားထုတ်ရင် အလုပ်လည်းမပျက်တရားလည်း မပျက်ပါဘူး။

ဘုန်းကြီးတို့ ဥပမာအားဖြင့်ပြောရရင် ပန်းကန်ဆေးရင်း ရွှေမှုတ်မယ်ဆိုပါတော့။ ဆေးဖို့ကြောဖို့အိုးခွက်ပန်းကန်တွေကို လှမ်းယူလိုက်ရင် လှမ်းယူတဲ့ အချိန်မှာ ရွှေမှုတ်နိုင်ပါတယ်။ လှမ်းလိုက်တဲ့ လက်ကို အာရုံပြုရင်း ရွှေသွားတဲ့ သဘော၊ တွေ့န်းသွားတဲ့ သဘောတွေကို တွေ့မှာပါ။ ရွှေသဘော၊ တွေ့န်း

သဘောရှပ်ကို ရှုမှတ်နိုင်ပါတယ်။ ရှပ် ရှပ်လို့ ရှုရင်း  
လှမ်းယူလို့ ရပါတယ်။

အိုးခွက်ပန်းကန်စတာတွေနဲ့ လက်နဲ့ ထိမိရင်  
ပူသဘော အေးသဘော မာသဘောတွေ ထင်ရှား  
ပါတယ်။ ရှပ်လို့ ရှုမှတ်ပါ။ ကိုင်လိုက်ချိန်မှာ လေး  
သဘောကို တွေ့ပါတယ်။ ရှပ်လို့ မှတ်နိုင်ပါတယ်။

ပွတ်တိုက်ဆေးကြာနေခိုက်မှာလည်း မိမိရဲ့  
လက်မှာ ဖြစ်ပေါ်လာတဲ့ လှပ်ရှားသဘော၊ တင်း  
လျော့သဘော၊ ရေနဲ့ထိနေလို့ အေးနေ စွဲးနေတဲ့  
သဘော၊ အိုးခွက်ပန်းကန်တို့ရဲ့ ကြမ်းသဘော၊ နှု  
သဘောတွေကို ရှပ်လို့ နှုလုံးသွင်းနိုင်ပါတယ်။

ဒါမှုမဟုတ် ပေါ်တိုင်းပေါ်တိုင်းသောသဘော  
တရားတို့ကို သိနေတဲ့အသိကို နာမ် နာမ်လို့ ရှုမှတ်  
နှုလုံးသွင်းနေလို့ ရပါတယ်။ အဲဒီလို လုပ်ကိုင် ရှု  
မှတ်သွားရင် အလုပ်လည်း ဖြစ်၊ တရားလည်း ဖြစ်  
ပါတယ်။

တရားရှုနေလို့ဆိုပြီး လုပ်နေကျ အလုပ်တွေ  
ကို တမင်တကာ နှေးနှေးကွေးကွေး လုပ်နေစရာ  
မလိုပါဘူး။ ပုံမှန်လုပ်ကိုင်ရင်း သတိကပ် ရှုမှတ်  
ရမှာပါ။ ရှုစရာ မှတ်စရာ အရှုခံတရားတွေက အမြဲ  
တမ်းရှိပါတယ်။ အရှိတရားကို အသိတရားနဲ့ ကပ်  
လာတာ နှုလုံးသွင်းနေတာဟာ တရားအလုပ် လုပ်  
တာပါ။

## ထမင်းဟင်းချက်ရင်း

မထေရိကာဟာ အိမ်ထောင်တာဝန်ထမ်းရင်း  
တရားကိုပါ မမေ့မပျောက်အောင် အမြဲတမ်း အား  
ထုတ်နေပါတယ်။ ဒီလိုနဲ့ တစ်နှေ့ကျတော့ အိမ်သူ  
အိမ်သားတွေ စားဖို့အတွက် ဟင်းရွက်ကြော်ပါ  
တယ်။

ဟင်းရွက်တွေ လှိုးဖြတ်စဉ်၊ ခြွေစဉ်မှာလည်း  
အရှုအမှတ်တရားနဲ့ပါ။ မီးဖို့မှာ မီးမွေးချိန်၊ ဖို့ပေါ်  
ဒယ်အိုးတင်ချိန်၊ ဒယ်အိုးထဲကို ဟင်းရွက်တွေထည့်  
ချိန်မှာလည်း ရှုမှတ်ရင်းနဲ့ပါ။ သတိကပ်ထားတော့

ဘာကို လုပ်နေ လုပ်နေ ရှုပ်နာမ်သဘောတွေဟာ  
သူဉာဏ်မှာ ထင်းနေရှင်းနေပါတယ်။

အသိဉာဏ်တွေ ရင့်ကျက်ချိန်ရောက်နေပြီဆို  
တော့ အိုးထဲက ဟင်းရွက်တွေကိုကြည့်ရင်း ဓမ္မ<sup>၁</sup>  
အမြင်တွေ ကြည့်လင်လာပါတယ်။ အပူရှိန်ကြောင့်  
ဟင်းရွက်တွေ အဆင့်ဆင့်ပြောင်းလဲသွားပုံ မတည်  
မြှုပုံတွေ တွေ့လာပါတယ်။

စိမ်းစိုးရာက အပူရှိန်ကြောင့် ညီမည်းသွားတာ၊  
လန်းဆန်းရာက ညီးနွမ်းသွားတာတွေ၊ အရောင်  
အဆင်း ပြောင်းသွား၊ ပုံ သဏ္ဌာန် အနေအထား  
ပြောင်းသွားတာတွေကို မြင်လိုက်ချိန်မှာ အသိဉာဏ်  
ပွင့်သွားပါတယ်။

‘မတည်မြဲတဲ့ အနိစ္စပါလား၊ ဖောက်ပြန်ပြောင်း  
လဲမှုတို့နဲ့ နှိုပ်စက်ခံရတဲ့ ဒုက္ခပါလား၊ ကိုယ့်သဘော  
မပါတဲ့ အနတ္ထပါလား’လို့ ခန္ဓာထဲက ရှုပ်နာမ်အစဉ်  
ကိုပါ သိမြင် ရှုပွားလိုက်တဲ့ အခါမှာ ဟင်းရွက်ကြော်  
ရင်း အနာဂတ်မိမင် အနာဂတ်မိဖိုလ်ကို ရရှိကာ အနာ-  
ဂတ်မိ ဖြစ်သွားပါတယ်။

အိမ်ရှင်မတွေအတွက် အတူယူစရာပါ။ ထမင်း  
ဟင်းချက်ရင်း မီးဖို့ချောင်မှာ တရားနဲ့နေလို့ ရ<sup>၁</sup>  
တယ်။ တရားရှာနိုင်တယ်လို့ မထောရိကာ နမူနာ ပြ  
သွားတာပါ။

## ကိုယ်ခန္ဓာရှိတော့

သူသူငါင် သတ္တဝါတိုင်းမှာ ဒီခန္ဓာကိုယ်ကြီးရ<sup>၂</sup>  
လာတဲ့ အချိန်ကစပြီး ခန္ဓာတာဝန်ထမ်းကြရပါတယ်။  
မနက်မိုးလင်း အိပ်ရာက ထပြီဆိုရင် သန်းရှင်း စင်  
ကြယ်စေဖို့ မျက်နှာသစ်ပေးရပါတယ်။ ပူးအိုက်ရင်  
ရေချိုးပေးရပါတယ်။ ဆာလောင်တယ်ဆိုရင် အစာ  
စားပေးရပါတယ်။ ပေါ်သောင်းညာတယ်ဆိုရင် လမ်း  
လျှောက်ပေးရပါတယ်။ နေထိုင်မကောင်းဘူးဆိုရင်  
ဆေးဝါးမှို့ဝဲပေးရပါတယ်။ တစ်နေကုန် အလုပ်ရှုပ်  
နေကြတာဟာ ခန္ဓာတာဝန်ကို ထမ်းနေရတာပါ။  
နေ့စဉ် လုပ်ကိုင်နေရတာတွေဟာ ကိုယ်ခန္ဓာ သက်  
သာရေး ချမ်းသာရေးပါ။

မဖြစ်မနေ ထမ်းဆောင်ရတဲ့ ခန္ဓာတာဝန်ကြီး  
ကျော်အောင်ထမ်းဆောင်ရင်း ခန္ဓာတဲ့ အမြတ်  
ထုတ်နိုင်တာ ကုသိလ်တရားပါ။ ဒါနဲ့ သီလ,  
ဘာဝနာလို့ ကုသိလ်သုံးမျိုးမှာ ငွေကုန်ကြေးကျ  
လည်း မရှိ၊ သက်သက်သာသာနဲ့ မပင်မပန်းဘဲ ရ<sup>နိုင်</sup>  
တာက ဝိပဿနာဘာဝနာကုသိလ်ပါ။ ခန္ဓာကိုယ်  
ကို အရင်းတည်ပြီး ဝိပဿနာကုသိလ် အရယူနိုင်  
ရင် ကိုယ့်အတွက် အမြတ်ထွက်ပါတယ်။

## ထမင်းဝိုင်းမှာ တရားရွှေ

ဘုန်းကြီးတို့ နေ့စဉ်နေ့တိုင်း မဖြစ်မနေ လုပ်  
ကြရတဲ့ လုပ်ငန်းတွေထဲမှာ စားသောက်တဲ့ အလုပ်က  
လည်း တစ်ခု အပါအဝင်ပါ။ အစာမစားရင် ဘယ်  
သူမှ အသက်မရှင်နိုင်ပါဘူး။ နေ့စဉ် စားသောက်  
ပြီး အသက်ရှင် ရပ်တည်ကြရတော့ အစာစားစဉ်မှာ  
တရားနဲ့ နေတတ်ရင် ကိုယ့်အတွက် အတော်မြတ်  
ပါပြီ။ စားတတ်ရင် စားရင်းသောက်ရင်းနဲ့ ရဟန်

တောင် ဖြစ်နိုင်ပါတယ်။ မစားတတ်ရင် ကိုယ့်ထမင်း  
ကိုယ်စားရင်း အကုသိုလ်တွေ ဝင်ပါတယ်။

ထမင်းဂိုင်းမှာ ထိုင်လိုက်ပြီဆိုရင် ထမင်းဟင်း၊  
မူန့်ပဲသရေစာ၊ လက်ဘက်ရည်၊ ကော်ဖီတို့ကို တွေ့  
ကြမြင်ကြရပါတယ်။ ဓမ္မဘန္ဒပသနာနည်းအရ ကြည့်  
ရင် စားစရာ၊ သောက်စရာ၊ စားသောက်ဖွံ့ဖြိုးရာ၊  
အဖြာဖြာတို့ဟာ ရုပ်တရားတွေပါ။ စားနိုင်သောက်  
နိုင် လျက်နိုင်မျို့နိုင်တဲ့ အစာအာဟာရ မှန်သမျှ  
ဟာ ရုပ်တရားပါ။

အဲဒီစားစရာတွေကို စားချင်စိတ်၊ သောက်  
စရာ ရော အချို့ရည်၊ လက်ဘက်ရည်စတာတွေကို  
သောက်ချင်တဲ့စိတ်က နာမ်တရားပါ။ တရားနဲ့နေ  
ရင်း စားမယ်ဆိုရင်တော့ စားသောက်ဖွံ့ဖြိုးရာတွေ  
ကို စားသောက်တဲ့ အခါမှာ ရုပ်နာမ်ဓမ္မ ရှုရင်းနဲ့  
စားရမှာပါ။

## စားသောက်ရင်းရှု

စားသောက်ဖွယ်ရာ ထမင်း၊ ဟင်းတို့ကို မြင်လိုက်ပြီဆိုရင် မြင်ရတဲ့ အဖြူ။ အနီး၊ အကြောင်အကျေား၊ အစိမ်းအဝါတွေဟာ ရုပ်တရားတွေပါ။ ရုပ်လို့ ရှုပါမယ်။ ကိုယ့်ပန်းကန်ထဲ ထမင်းကို ထည့်မယ်၊ ဟင်းကို ထည့်မယ်ဆိုရင် ဗွန်းကို ကိုင်ရပါတယ်။ ကိုင်တဲ့ အခါ အေးသဘော၊ ပူးသဘော၊ လေးသဘော၊ ကြမ်းတမ်းတဲ့ သဘော၊ နူးညံ့တဲ့ သဘောတရားတွေကို ရုပ်လို့ရှုပါ။ ကိုင်ချင်တဲ့ စိတ်၊ ယူချင်ထည့်ချင်တဲ့ စိတ်ကို နာမ်လို့ ရှုပါ။

ပန်းကန်ထဲရောက်ပြီးသား ထမင်းတွေ ဟင်းတွေကို လက်နဲ့ဖြစ်စေ၊ ဗွန်းနဲ့ဖြစ်စေ ပါးစပ်ထဲကို ထည့်ကြပါတယ်။ အနေတော်ဖြစ်အောင် ထမင်းလုပ်ကို ပြင်နေတဲ့ အချိန်မှာလည်း လက်နဲ့ဆိုရင် ပူးသဘော၊ အေးသဘော၊ မာသဘော၊ ပေါ့သဘော တွေကို တွေ့ရပါတယ်။ ရုပ်လို့ ရှုပါ။ ဗွန်းနဲ့ဆိုရင် တော့ ဗွန်းနဲ့လက် ကိုင် ထားတဲ့ နေရာမှာ မာသဘော

ကြမ်းသဘော ဖို့ညွစ်တဲ့သဘော လူပ်ရှားတဲ့သဘော  
တွေကို တွေ့ရပါတယ်။ တွေ့ရင် ရုပ်လို့ ရှုရပါမယ်။  
သိနေတယ်ဆိုရင် သိတဲ့သဘောကို နာမ်လို့ ရှုရပါ  
တယ်။

ဆွမ်းလုပ်ဟင်းလုပ်ကို ပြင်ပြီးတဲ့အခါ ပန်းကန်  
ကနေ ပါးစပ်ဆီကို ရောက်အောင် တရွေ့ရွေ့နဲ့ မ,  
ပြီး ယူလာပါမယ်။ ယူလာစဉ်မှာ မိမိရဲ့လက်မှာ  
ဖြစ်ပေါ်တဲ့သဘောတရားတွေကို ကြည့်ရပါမယ်။  
အဲဒီအချိန်မှာ လက်ရဲ့ လူပ်ရှားမှုပေါ် အခြေခံပြီး  
တွန်းသဘော လူပ်ရွှေ့သဘော၊ တင်းသဘော  
လျှော့သဘော လေးသဘောတွေ တွေ့ပါမယ်။ တွေ့  
ရတဲ့သဘောတွေကို ရုပ်လို့ရှုပါ။ တွန်းတာကို သိ  
တဲ့အသိ၊ လူပ်ရှားတာကို သိတဲ့အသိ၊ တင်းတာ  
လျှော့တာ လေးတာကို သိတဲ့အသိကိုတော့ နာမ်  
လို့ ရှုမှုတ်ပါ။

ဆွမ်းလုပ် ဟင်းလုပ်တွေ ပါးစပ်ထဲ ရောက်တဲ့  
အခါမှာ သွားနဲ့ကြိုတ်ချေရပါတယ်။ ဝါးနေ ကြိုတ်  
ချေနေတဲ့အချိန်မှာ မာသဘော၊ ပျော့သဘောတွေ

ကို ရှုပ်လို့ ရှုရပါမယ်။ ဖိနေညှစ်နေတဲ့ သဘောတွေ  
ကို ရှုပ်လို့ရှုရပါမယ်။ လှုပ်နေရွှေ့နေတဲ့ သဘောတွေ  
ကို ရှုပ်လို့ရှုရပါမယ်။ ပူးနေ အေးနေတဲ့ သဘောကို  
ရှုပ်လို့ ရှုရပါမယ်။ သိတဲ့ အသိကို နာမ်လို့ ရှုရပါ  
မယ်။

ဝါးနေရင်း လျှောပေါ်မှာ အရသာ ပေါ်ထွက်  
လာတဲ့ အခါ ချို့တဲ့ အရသာပေါ်ရင် ချို့တာကို ရှုပ်၊  
ချဉ်မယ်ဆိုရင် ချဉ်တဲ့ အရသာကို ရှုပ်၊ စပ်မယ်ဆို  
ရင် စပ်တာကို ရှုပ်၊ ခါးမယ် ဖန်မယ်ဆိုရင် ခါးတဲ့  
ဖန်တဲ့ သဘောကို ရှုပ်လို့ ရှုရပါတယ်။ ချို့ ချဉ်  
စပ် ငန် ခါး အဖန် အရသာတွေဟာ ရှုပ်တရားပါ။  
အချို့ အချဉ် အစပ် အငန် အခါး အဖန်လို့ သိတာ  
က နာမ်တရားက သိတာပါ။ စိတ်က သိတာပါ။  
နာမ်လို့ ရှုရပါမယ်။ ဘယ်လို့ အရသာပေါ်ပေါ်  
ပေါ် တဲ့ အရသာမှုန်သမျှဟာ ရှုပ်တရားတွေ ဖြစ်ပါ  
တယ်။ ရှုပ်လို့ ရှုရပါတယ်။

အပေါ်သွား၊ အောက်သွားတို့နှင့် အချက်  
ပေါင်းများစွာ ကြိတ်ချေပြီးတဲ့ အခါ ဝါးပြီးတဲ့ အခါ

မှာ လည်ချောင်းထဲကို မျိုချပါတယ်။ မျိုချနေတဲ့ အခိုန်မှာ မျိုချချင်တဲ့ စိတ်ကို နာမ်လို့ ရှုပါ။ မျိုချ လိုက်ရင် အစားအစာကို မျိုချသည်ဖြစ်စေ၊ အရည် တစ်ခုခုကို မျိုချသည်ဖြစ်စေ၊ လည်ချောင်းအတွင်း ပိုင်းမှာ ထိသွားတာကို သိရပါတယ်။ ထိတာကို ရုပ် သိတာကို နာမ်လို့ ရှုပါ။

ဒါမှုမဟုတ် ရွှေသွားတဲ့ သဘော၊ လူပ်သွားတဲ့ သဘော၊ ဖိတ္ထန်းတဲ့ သဘော တင်းကြပ်တဲ့ သဘော တွေကို ရုပ်လို့ ရှုပါ။ အသိကို နာမ်လို့ ရှုပါ။

အဲဒီလို ထမင်းလုပ်တိုင်းမှာ ရှုနိုင်ပါတယ်။ အရည်တစ်ခုခုကို သောက်စဉ်မှာလည်း ရှုနိုင်ပါတယ်။ အမှုတ်တမဲ့ မစားဘဲနဲ့ ရုပ်နာမ်ကို အာရုံပြုစားသောက်ရင် အမြတ်ဆုံးသောဝိပသာနာကုသိုလ် တွေ ဖြစ်နေပါတယ်။

## လျှောပူဗောင်

စားတဲ့ သောက်တဲ့ အခါမှာ အရှုအမှုတ်နဲ့ စား သောက်ရင် လောဘမီး၊ ဒေါသမီးတွေ ကင်းပြိုမ်းပါ

တယ်။ ချက်ထားပြုတ်ထားတဲ့ ထမင်းဟင်းတွေကို  
စိတ်တိုင်း မကျတဲ့ အခါမှာ ဖြစ်စေ တစ်ခုခုကို  
သဘောမကျတဲ့ အခါမှာ ဖြစ်စေ စားရင်းသောက်  
ရင်းဒေါသဖြစ်ပါတယ်။ ဒေါသမီးလောင်တာပါ။

နှစ်သက်သဘောကျတဲ့ ထမင်းဟင်းစတာတွေ  
ကို စားသောက်ရတဲ့ အခါ၊ စားကောင်းသောက်  
ကောင်း ခံတွင်းလိုက်တဲ့ အခါမျိုးမှာ အင်မ်းမရ စား  
သောက်၊ လောဘတဲ့ စား သောက် တော့  
လောဘမီးတွေ တောက်လောင်ပါတယ်။

အဲဒီလောဘမီး ဒေါသမီးတို့ဟာ စားနေစဉ်  
မှာ လောင်ကျမ်းတာမို့ ရွေးဆရာတော်ကြီးများက  
“လျှာ အပူလောင်တယ်”လို့ ပြောကြပါတယ်။ လျှာ  
အပူမလောင်အောင်စားချင်တယ်ဆိုရင် အရွှေအမှတ်  
တရားနဲ့ စားရပါတယ်။ သတိလက်လွှတ် မစားရ<sup>၆၂</sup>  
ပါဘူး။

ကိုလေသာမီးဆိုတာ ဘယ်အချိန်မှာ လောင်  
လောင် ပူးလောင်ပါတယ်။ လောင်ကျမ်းခံရသူကို  
ပင်ပန်းဆင်းရဲစေပါတယ်။ သွားနေစဉ် လောင်ရင်

သွားနေစဉ်မှာ ဌိမ်းသတ်ရပါမယ်။ စားနေစဉ်မှာ  
လောင်မယ်ဆိုရင်လည်း စားနေစဉ်မှာ ဌိမ်းသတ်ရ  
ပါတယ်။

## ဆွမ်းစားရင်း ရဟန္တာဖြစ်

သီရိလက်ဗိုလ်ချုပ် အမည်ပြောင်းထားတဲ့  
သီဟိုင်ကျွန်းမှာ တစ်ကြိမ်တစ်ခါက ပရီယတ္ထိသာ  
သနာ ပဋိပတ္ထိသာသနာ အင်မတန် အားကောင်းခဲ့  
ပါတယ်။ တရားအားထုတ်ကြလို့ ရဟန္တာအရှင်မြတ်  
ဖြစ်သွားကြတာ မရေးနိုင်မတွက်နိုင်အောင် များပြား  
ခဲ့ပါတယ်။

အဲဒီအချိန်က ရွာတိုင်း ရွာတိုင်းမှာ လိုလို  
သံယာတော်အရှင်မြတ်တွေ ဆွမ်းခံပြီးရင် နားနား  
နေနေ သီတင်းသုံးပြီး ဆွမ်းဘူးပေးနိုင်ဖို့ ဆွမ်းစား  
ကောင်း ဆွမ်းစားဇရပ်တွေကို ရွာဦးရွာယားမှာ  
ဆောက်လုပ်လှု။ဒါန်းထားကြပါတယ်။

ဆွမ်းစားရင်းတောင် ရှုမှတ် အားထူတ်ကြလို့  
‘ဆွမ်းစားရပ်တိုင်းမှာ ရဟန္တာမဖြစ်ဘူးတဲ့ ဆွမ်းစား  
ရပ် မရှိဘူး’လို့တောင် အဋ္ဌကထာကျမ်းပြု ဆရာ  
တော်က မှတ်တမ်းပြုထားပါတယ်။

ထမင်းတစ်ခါ စားတဲ့ အချိန်၊ ဆွမ်းစားချိန်ဆုံး  
တာ အချိန်ကာလအားဖြင့်ကြည့်ရင် ဘာမှာမကြာပါ  
ဘူး။ အလွန်ဆုံးမှ မိနစ်နှစ်ဆယ်၊ နာရီဝက်သာ  
ကြာပါတယ်။ အဲဒီအချိန်လေးမှာ ကျန်တဲ့ အရေး  
တွေ ဘာမှ မတွေးဘဲ ရှုမှတ်ရင်း စားမယ်ဆုံးရင်  
ရဟန္တာအဖြစ်ကိုတောင် ရောက် နှိုင် ပါ တယ် လို့  
သာဓကပြုရမှာပါ။

## အချိန်မရလို့

တချို့က ‘တပည့်တော်တို့ တရားအားထူတ်  
ချင်ပါတယ်ဘူးရား၊ အချိန် မရလို့ပါ’တဲ့။ တကယ်  
တမ်း စိတ်ပါဝင်စားတယ်ဆုံးရင် အချိန်မရဘူးလို့  
မရှိပါဘူး။ ရတဲ့ အချိန်ကို မယူကြလို့ အချိန်မရတာ

ပါ။ ရတဲ့ အချိန်ကို တရားအတွက် အသုံးမပြုကြလိုပါ။

အိပ်ရာထဲဝင်လို့ အိပ်မပေါ်ခင်လေးမှာ ရှုမှတ်မယ်ဆိုရင်လည်း ရှုမှတ်ချိန် ရပါတယ်။ အိပ်ရာထဲ မျက်နှာ မသစ်ခင်လေး နှလုံးသွင်းလိုက်ရင်လည်း ရပါတယ်။ မျက်နှာသစ်ရင်း သွားတိုက်ရင်းလည်း ရှုမှတ်လို့ ရပါတယ်။

အစာစားချိန်၊ လက်ဘက်ရည်သောက်ချိန်မှာ ရှုမှတ်ရင်လည်း ရပါတယ်။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းလည်း ရှုမှတ်ရင်ရပါတယ်။ ဘယ်အချိန်မှာမဆို သတိထားပြီး ရှုလိုက်ရင် ရှုချိန် ရသွားပါတယ်။

## တန်ဘိုးရှိတဲ့ အချိန်

တစ်နေ့မှာ ၂၄-နာရီဆိုတဲ့ အချိန်ကာလကိုလူတိုင်း ညီမျွေစာ ရရှိကြပါတယ်။ ဆင်းရဲချမ်းသာမရွေး လူကြီးလူငယ်မရွေး သာတူညီမှ ပိုင်ဆိုင်ကြ

တာပါ။ ဒါပေမယ့် အသုံးချတတ်သူအတွက် အချိန်  
က တန်ဘိုးတက်သွားပါတယ်။ စားရင်းသောက်ရင်း  
ဟေးလားဝါးလား ပျော်ပါးရင်း နေလိုက်ရင် ကိုယ့်  
အတွက် ဘာတန်ဘိုးမှ တက်လာမှာ မဟုတ်ပါဘူး။

‘အသက်တစ်ရာ နေရစေကာမူ ရုပ်နာမ်ဓမ္မ<sup>၁</sup>  
တွေ့ကိုမြင်တွေ့အောင် မကြည့်ရှုဘူးဆိုရင် တစ်နဲ့  
တစ်ရက်သာ အသက်ရှင်ပြီး ရုပ်နာမ်မြင်သူလောက် မှ  
တန်ဘိုးမရှိပါဘူး’လို့ မြတ်စွာဘုရားရှင်က ဟော  
ကြားတော်မူပါတယ်။

ဒီစကားတော်ကို အခြေခံပြီး မယအောင်ရာ  
တော်ကြီးက-

“ပညာရှိသူ လူဟူသည်ကား တရားကိုစွဲ မရှိ  
ကြဘဲ လောကရေးရာ အားထုတ်ကာလျှင် ရုည်  
ကြာ နေ့ည လွန်သမျှကို ကာလအမြတ် ရေ မမှတ်  
ဘူး။ ကျင့်ဝတ်ခိုင်ကျည် ဆောက်တည် မပျက် ထို  
သည် ရက်မှ အသက်ရှင်မြတ် ရေတွက်မှတ်၏။”

-လို့ ရေးသားစပ်ဆိုတော်မူခဲ့ပါတယ်။

ရတဲ့ အချိန်လေးကို ကိုယ့်တရားကိစ္စအတွက်  
အသုံးချလိုက်ရင် အဲဒီအချိန်ဟာ ကိုယ် ရလိုက်တဲ့  
အချိန်ပါ။ ကိုယ့်ဘဝအတွက် တန်ဘိုးတက်စေတဲ့  
အချိန်ပါ။ မြတ်တဲ့အချိန်ကာလပါ။

## အသက်ကြီးမှုလား

တရားအားထုတ်တဲ့ အလုပ်ဟာ လူကြီးလူငယ်  
မရွေး အားထုတ်ရမယ့် အလုပ်ပါ။ အသက်ကြီးမှ  
အားထုတ်မယ်၊ အသက်ကြီးတဲ့ သူတွေသာ လုပ်ရ<sup>၁</sup>  
တဲ့အလုပ်လို့ ယူဆနေရင် မှားပါလိမ့်မယ်။

သေခြင်းတရားဟာ လူတိုင်းလူတိုင်းမှာ ရှိပါ  
တယ်။ အသက်ကြီးမှ သေရမယ်လို့ သတ်မှတ်ချက်  
မရှိပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင်  
ကြီးသူတွေလည်း သေကြပါတယ်။ ငယ်သူတွေ လည်း  
သေကြပါတယ်။

အရွယ်သုံးပါးမရွေး နေ့တိုင်းနေ့တိုင်း သေနေ့  
ကြတာကို မေ့ထားလို့ မရပါဘူး။ အချိန်မရွေး သေ  
သွားနိုင်တာကို မစဉ်းစားလို့ မရပါဘူး။

အသက်မကြီးခင်မှာလည်း သေမင်း လက်  
တွင်း သက်ဆင်းကြရတာကို အာရုံပြုပြီး ငယ်သူတွေ  
မှာလည်း ကြိုက်တင် အားထူတ်ထားဖို့ လိုပါတယ်။  
အချိန်မရွေး အားထူတ်နိုင်တဲ့ နည်းစနစ်တွေကို သိ  
ထားဖို့ လိုပါတယ်။ အသက်ကြီးချိန်ကို စောင့်ဆိုင်း  
မနော့ တရားအလုပ် လုပ်ရမှာ ဖြစ်ပါတယ်။

## ဘဝလမ်းညွှန်တရား

အသက်ကြီးသူတို့အတွက် ဘဝ နေဝိယျိန်မှာ  
အားကိုးအားထားပြုရမှာက တရားဓမ္မ ဖြစ်သလို  
ဘဝ ရောင်နီသန်းကာစ လူငယ်များအတွက်လည်း  
ဘဝလမ်းကို ညွှန်ပြသွားမှာက တရားဓမ္မပါပဲ။

ဘဝတစ်လျှောက်မှာ ကြံး၊ တွေ့၊ လာ မယ့်  
လောကခံအမျိုးမျိုး၊ စိတ်ည်စရာ သောကဖြစ်စရာ  
အဖုံးဖုံးတို့ကို ခံနိုင်ရည်ရှိအောင် တရားကမှ ကူညီ  
နိုင်ပါတယ်။ မမှားသင့်တာ မမှားရအောင် မပေါင်း  
သင့်သူကို မပေါင်းမိအောင် တရားကမှ ညွှန်ပြနိုင်

ပါတယ်။ ဘဝတိုးတက်ရေးအောင်မြင်ရေး လမ်းကြောင်းပေါ်ကိုရောက်အောင် တရားကမှ ပို့ဆောင်ပါတယ်။

အလုပ်တာဝန်တွေ နည်းပါးသေးတဲ့ ငယ်စဉ်အချိန်၊ ကျွန်းမာ ရွှေ့လန်းနေ တဲ့ ငယ်စဉ်အချိန်၊ ညက်ရည်ညက်သွေး ထက်မြေက်နေတဲ့ ငယ်စဉ်အချိန်က တရားရှာမယ်ဆိုရင် အကောင်းဆုံးအချိန်ပါ။

## ငယ်ငယ်က ကြိုးစားရင်

ဗုဒ္ဓမြတ်စွာ ဗာရာဏသီပြည်မှာ သီတင်းသုံးနေစဉ်တူန်းကပေါ့။ မြတ်စွာဘူးရားရွှေ့လန်နဲ့ အရှင်အာနန္ဒာတို့ မိဂိဒိဝါဟန်ကျောင်းဝင်းအတွင်း အတူတက္က စကြိုးသွားရာမှာ ခွက်လက်စွဲကာ ကျောင်းစဉ်လှည့်ပြီး တောင်းရမ်းစားသောက်နေကြတဲ့ အဘို့အိုနဲ့ အဘွားအိုတို့ကို တွေ့မြင်တော်မူကြပါတယ်။

ထမင်းတစ်လုပ် စားရဖို့အရေး ကိုရင်တွေ့လိုးအင်းတွေ စားပြီးလို့ ကျွန်းတဲ့ ဆွမ်းကျွန် ကွမ်းကျွန်

ကို ရဖို့အရေး တုန်တုန်ချိချိနဲ့ ပြေးလွှားရှာဖွေနေ ကြရရှာတဲ့ လူအို အနီးမောင်နှံကို ညွှန်ပြတော်မူပြီး မြတ်စွာဘူရားက-

‘ကြည့်စမ်း အာနန္ဒာ၊ ကုဋ္ဌပေါင်း ၁၆၀ ကို  
သုံးဖြုန်းလိုက်ပြီးတော့ ခွက်လက်စွဲကာ တောင်းစား  
ရရှာတဲ့ သူငြေးအနီးမောင်နှံကို ကြည့်လိုက်စမ်းပါ။  
ဒီအမျိုးသားဟာ တကယ်လို့ ပထမအရွယ်မှာ ကြိုး  
စားပြီး စီးပွားရှာရင် ပထမတန်းစား သူငြေးကြီး ဖြစ်  
ပေလိမ့်မယ်။ တကယ်လို့ လူဘောင်စွန်းခွာ တရား  
ရှာမယ်ဆိုရင် ရဟန္တာဖြစ်ပေလိမ့်မယ်။ အနီးသည်က  
အနာဂတ်ဖြစ်ပေလိမ့်မယ်’

-လို့ မိန့်ကြားတော်မူပါတယ်။

## ဖြုန်းတီးပစ်ခဲ့

ဗာရာဏသီ သူငြေးသားဟာ မွေးကတည်းက  
ချမ်းသာလာသူပါ။ စားဝတ် နေရေးကိစ္စ ဘာမှ  
ကြောင့် ကြစရာ မလိုပါဘူး။ လိုတာထက်တောင်  
ပိုလုံးနေပါတယ်။ မိဘနှစ်ပါးကလည်း တစ်ဦးတည်း

သော သားကလေးမို့ မျိုးထားမတတ် ချစ်ကြပါ  
တယ်။ ပင်ပန်းမှာစိုးလို့ ဘာအတတ်ပညာမှတောင်  
မသင်စေခဲ့ပါဘူး။ ကြိုက်သလို ပျော်ပါး၊ သုံးချင်  
သလို သုံး၊ ဖြေန်းချင်သလို ဖြေန်းဆိုပြီး ထားကြပါ  
တယ်။

အချိန်တန် အရွယ်ရောက်တော့ မျိုးတူရှိုးတူ  
စည်းစိမ်ချမ်းသာ တူတဲ့ အမျိုးသမီးလေးနဲ့ အိမ်  
ထောင်ချပေးကြပါတယ်။ သူမကလည်း မထူးပါ ဘူး။  
သူလိုပဲ ပျော်ပါးဖို့ သုံးဖြေန်းဖို့ကို သာ နားလည်  
ပါတယ်။

နှစ်ဘက်မိဘတွေ ကွယ်လွန်သွားကြတဲ့ အခါ  
ကုဋ္ဌ ၁၆၀-သော စည်းစိမ်ပုံပေါ်မှာထိုင်ပြီး ဇနီး  
မောင်နှစ်ယောက် ထင်တိုင်းကြဲကြပါတော့တယ်။

အသောက်အစား လောင်းကစားပါ ဖက်လာ  
တဲ့ အခါမှာ ရှိုသမျှစည်းစိမ်တွေ ကုန်ပါပြီ။ အသက်  
အရွယ်လည်း ကြီးကြပါပြီ။ ဘာအလုပ်မှုလည်း  
မယ်မယ်ရရ မလုပ်တတ်ကြတော့ နှစ်ဦးသား ခွက်  
ကိုင်ပြီး တောင်းစားကြရတာပါ။

## ပါရမီပါသ်လည်း

သူတို့အနီးမောင်နှံမှာ အတိတ်ကကုသိုလ်ပါရမီ  
တွေ ပါခဲ့ကြပါတယ်။ ဒါကြောင့် ချမ်းသာပြည့်စုံတဲ့  
ဘဝကို ရခဲ့ကြတာပါ။ စီးပွားရွာမယ်ဆိုရင် ပိုပြီး  
ချမ်းသာကြမှာပါ။ တရားရွာရင်လည်း တရားရကြရ<sup>မှာပါ။</sup>  
ဘာကိုမှ စိတ်မဝင်စားဘဲ ဘဝတိုးတက်ရေး  
အားမထုတ်ဘဲ နေကြတဲ့ အတွက် ပထမတန်းစား  
သူငြေးကြီးတွေ ဖြစ်နိုင်ပေမယ့် မဖြစ်ခဲ့ကြပါဘူး။  
ရဟန္တာဖြစ်တဲ့ အထိ၊ အနာဂတ်ဖြစ်တဲ့ အထိ တရား  
ထူးရနိုင်ပေမယ့် လက်လွှတ်ခဲ့ကြရပါတယ်။ ဆုံးရှုံး  
မှုကြီးတွေ ဖြစ်ခဲ့ကြရပါတယ်။

ပါရမီပါသ်လည်း အားမထုတ်ဘူး၊ မကြိုး  
စားဘူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။  
ပါရမီပါသူတွေက စီးပွားရွာတဲ့ ဘက်ကို ကြိုးစား  
လိုက်ရင် ကုသိုလ်ပါရမီက ထောက်မလိုက်လို့  
အလွယ်လေး ချမ်းသာကြပါတယ်။ တရားဘက်ကို  
စီရိုယိုက်ထုတ်လိုက်တယ်ဆိုရင်လည်း လွယ်လွယ်

ကူကူနဲ့ တရားရကြပါတယ်။ ဘာမှ မလုပ်ရင်တော့  
အလိုလိုနဲ့ ဘာမှ ဖြစ်မလာပါဘူး။

## နောက်မကျသေး

ပထမအရွယ်မှာ ငယ်သေးလို့ အပေါ်အပါးနဲ့  
အချိန်ကုန်သွားတယ်။ ဒါပေမယ့် အချိန်ရပါသေး  
တယ်။ နောက်မကျသေးပါဘူး။ ဒုတိယအရွယ်  
တတိယအရွယ်မှာ အားထုတ်ခွင့်ရှိပါတယ်။ ကြိုး  
စားရင် အချိန်မိပါသေးတယ်။ အားထုတ်ရင်လည်း  
အကျိုးစီးပွား ဖြစ်ထွန်းနိုင်ပါသေးတယ်။ ဒါကြောင့်  
မြတ်စွာဘူးရားက-

“အာနန္ဒာ- တကယ်လို့ ဒုတိယအရွယ်မှာ ကြိုး  
ကြိုးစားစား စီးပွားရှာမယ်ဆိုရင် ဒီအမျိုးသားဟာ  
ဒုတိယတန်းစား သူငြေးကြီးတော့ ဖြစ်နိုင်ပါတယ်။  
လူဘောင်စွန်းစွာ တရားရှာမယ်ဆိုရင် အနာဂတ်ဖြစ်  
ပေလိမ့်မယ်။ အနီးသည်က သကဒါဂါမ ဖြစ်ခဲ့ပေ  
လိမ့်မယ်။”

-လို့ မိန့်ကြားတော်မူပြန်ပါတယ်။

## အသက်ကြီးလာတော့

အသက်အရွယ်အရ တာဝန်ဝတ္ထုရားတွေ ပိုပို့ပြီး များလာတတ်တာ သဘာဝပါ။ အသက်ကြီးလေ တာဝန်ကြီးလေပါ။ အသက်ကြီးလေ အလုပ်များလေပါ။ အသက်ကြီးလာတဲ့ အခါ ရရှာရဲ့ ရှိက်နှုက်မှုကလည်း ပိုပြင်းထန်လာတော့ ညာက်တွေ လည်း မသွေက်လက် မထက်မြှက်တော့ပါဘူး။ အား အင်တွေလည်း နည်းပါးကုန်ပါပြီ။ မျက်စီတွေ နားတွေအားလုံးလည်း ချို့ယွင်းတဲ့ ဘက်က ဆုတ်ယုတ်တဲ့ ဘက်ကို ရောက်ပါပြီ။

ပထမအရွယ်က အားထုတ်ရင် ရဟန်ဖြစ်နိုင်ပေမယ့် ဒုတိယအရွယ်ကျမှ အားထုတ်ရင် အနာဂတ်သာ ဖြစ်နိုင်တာဟာ အနုတ်လက္ခဏာ ပြလာတာပါ။

အဖက်ဖက်က ဆုတ်ယုတ်တဲ့ ဘက် အနုတ်ဘက်ကို ဦးတည်လာတော့ တရားဘက်မှာလည်း ထက်မြှက်သွေက်လက်တော့မှာ မဟုတ်ပါဘူး။ ဆုတ်

ယူတိဖို့သာ ရှိပါတော့တယ်။ ကြီးသူနဲ့ငယ်သူ ယူဉ်ပြီး အားထုတ်ကျရင် ငယ်သူက သာသွားမှာ အမှန်ပါ။

တောင်းစားနေရတဲ့ အနီးမောင်နှံရဲ့ အကျိုးမဲ့ ဖြစ်ခဲ့ရပုံကို သတိသံဝေဂ ရစေချင်လို့ မြတ်စွာဘုရားရှင်က-

“အာနန္ဒာ တကယ်လို့ တတိယအရွယ်ကျမှ စီးပွားရှာရင်တောင် တတိယတန်းစား သူငြေးကြီးတွေ ဖြစ်နိုင်ကြပါသေးတယ်။ အမျိုးသားက တရားကျင့်ရင် သကဒါဂါမ်၊ အနီးသည်က သောတာပန်လောက်ဖြစ်ပြီးမှာပါ။ ခုတော့ ဘာတစ်ခုကိုမှ ဘယ်ဘက်ကိုမှ အားထုတ်မှု မပြုခဲ့လို့ ဆုံးရှုံးရရှာဖြီ။”  
-လို့ မိန့်ကြားတော်မူပါတယ်။

## အချိန်မရွေး အားထုတ်

ကောင်းတဲ့ အလုပ်ကို လုပ်တဲ့ နေရာမှာ အချိန်အခါတွေ နေရာတွေ ရွေးချယ်စရာ စိစစ်စရာ မလိုပါဘူး။ တရားအလုပ်က ပိုလိုတောင် ပွဲပါးလွှတ်လပ်တာ တွေ့ရပါမယ်။

အနေအထားမရွေး အားထူတ်နိုင်ပါတယ်။ အချိန်မရွေး အားထူတ်နိုင်ပါတယ်။ နေရာမရွေး အားထူတ်နိုင်ပါတယ်။ တရားနဲ့ နေမယ့် သူဟာ အားထူတ်နည်းကိုသာ သိထားပါ။ ခုံအားထူတ် ခု တရားဖြစ်တာကို တွေ့ရပါမယ်။

မနက်စောစော အိပ်ရာထမှာ ရှုရင်လည်း ဒီ ရုပ် ဒီနာမ်ကို ရှုရတာပါ။ နေ့လည်နေ့ခင်း ရှုပြန် တော့လည်း ရုပ်နာမ်တရားကိုပါပဲ။ ညဘက် ရှုပြန် ရင်လည်း ရုပ်နာမ်ကို ရှုရတာပါပဲ။ ရုပ်နာမ်တရား တွေ ထင်ရှားဖြစ်နေတဲ့ အချိန်ဟာ တရားနဲ့ နေနိုင် တဲ့ အချိန်ပါ။ အသက် ရှိနေတဲ့ အချိန်ကာလ၊ အသက် ရှုင်နေသေးတဲ့ အချိန်ကာလဟာ တရားနဲ့ နေနိုင်တဲ့ ကာလ နေရမယ့်ကာလတွေပါ။

အသက် အရွယ် အကြီးအင်ယ်မဟု တရား အလုပ် အားထူတ်နေသူဟာ တရားနဲ့နေသူပါ။ အရွယ်သုံးပါးရှိရာမှာ သုံးပါးစလုံး တရားနဲ့ နေနိုင် ရင် အကောင်းဆုံးပါ။ မဖြစ်နိုင်ရင်တောင်မှ နောက် ဆုံးအရွယ်မှာ တရားနဲ့ နေကိုနေရမှာပါ။

ဗာရာကာသီသူငြေးကြီး ဇနီးမောင်နံ့တို့လို ဘဝ  
မရှုံးရအောင် ငယ်စဉ်ကာလထဲက တရားကိုဆောင်  
ထားလိုက်ရင် စိတ်ချရပါပြီ။ ကျွန်းမာနေစဉ် ကာလ  
ထဲက တရားနဲ့နေနည်းကို သင်ယူထား လေ့ကျင့်  
ထားလိုက်ရင် ဘဝအာမခံချက် ရထားပြီလို့ ဆို  
ရပါမယ်။

## မကျွန်းမမာဖြစ်လာရင်

သတ္တဝါတွေမှာ အနာရောဂါ ကင်းလွတ်ချိန်  
မရှိပါဘူး။ ရောဂါကြီးနှင့် ရောဂါလေးသာ ကွာပါ  
မယ်။ လူတိုင်းမှာ ခန္ဓာရှိတဲ့အတွက် ရောဂါဝေဒနာ  
တွေ အမြဲရှိနေပါတယ်။ ခံသာတဲ့ရောဂါနဲ့ မခံသာ  
တဲ့ရောဂါ၊ ခံသာတဲ့ဝေဒနာနဲ့ မခံသာတဲ့ ဝေဒနာလို့  
သာ ကွာခြားပါတယ်။

နေကောင်းကျွန်းမာနေစဉ်မှာတောင် တရား  
နဲ့ နေသင့်ပါတယ်ဆိုရင် နေထိုင်မကောင်းဖြစ်၊  
မကျွန်းမမာဖြစ်တဲ့အချိန်မှာ ပိုလိုတောင် နေရပါဦး  
မယ်။ တရားနဲ့ မနေတတ်သူတွေဟာ အဖျားအနာ

ဝင်လာချိန်မှာ အော်ဟစ်ညည်းည။ပြီး ရုပ်ပျက်ဆင်း  
ပျက် ဖြစ်တတ်ပါတယ်။ မနေနှိုင်မထိုင်နှိုင်အောင်  
ဒုက္ခတွေ ခံစားကြရပါတယ်။ မနေတတ်မထိုင်တတ်  
ဖြစ်ကြရပါတယ်။

မကျွန်းမမာဖြစ်ကာမှ အိပ်ရာထဲက မထနှိုင်  
အောင် ဗုံန်းဗုံန်းလဲကာမှ တရားအားထူတ်ဖို့ သင်  
ယူချင်တယ်။ တရားနဲ့ နေချင်တယ်ဆိုရင် ထင်  
သလောက် မလွှာယ်တော့ပါဘူး။ မနာခင် ကြိုတင်  
ပြထားရမှာက တရားဓမ္မပါ။

## တရားရှိသူမှာ

ကြိုတင်တရားအားထူတ်သူတို့မှာ နာတာဖျား  
တာကတောင် သူအတွက် ပိုပြီးကောင်းသလို ရှိက  
ပါတယ်။ အလုပ်တာဝန်တွေ ရပ်နားပြီး အေးအေး  
ဆေးဆေး ရှုခွင့်အားထူတ်ခွင့်ရလို့ပါ။ အနာရောဂါ  
ဝင်ရောက်လာပေမယ့် မိမိ ရှုမှုတ်နေကျ တရားက  
ရှိနေတော့ အားကိုးရှိနေပါတယ်။ အဖော်ကောင်း  
ရှိနေပါတယ်။

ဖိဖိစီးစီး ရှုမှုတ်လို့ တရားသဘော နားလည်  
နေလို့ အော်ဟစ်နေတာမျိုး ညည်းညာနေတာမျိုး  
လည်း မရှိပါဘူး။ ကယ်ပါယူပါတစာစာနဲ့ ဘယ်သူ  
ကိုမှ အကူအညီ တောင်းနေဖို့ မလိုပါဘူး။

တချို့ဆိုရင် ရှုမှုတ်စိတ်ကြောင့် အပူကင်းစင်  
စိတ်ကြည်လင်ပြီး ရောဂါ ကင်းပျောက်သွားတာ  
တောင် ရှိကြပါတယ်။

နေမကောင်းစဉ်မှာ ဘယ်လို့ ရှုရမလဲဆိုရင်  
အထူး ရှင်းပြနေစရာ မလိုတော့ဘူး။ ကိုယ်မှာ  
တစ်စုံတစ်ရာ ဒက်ရာအနာတရဖြစ်နေမယ်။ ကိုယ်  
မှာ ရောဂါကြောင့် မခံသာအောင် ဖြစ်နေမယ်ဆို  
ရင် ကိုယ်ပေါ်မှာဖြစ်တဲ့ သဘောတွေကို ရုပ်လို့ ရှု  
ရမှာပါ။

ကိုယ်ပေါ်ရောက်နေတဲ့ အနာရောဂါကြောင့်  
စိတ်မှာ ဆင်းရဲစွာ ခံစားနေရတယ်။ စိတ်မချမ်းသာ  
ဘူးဆိုရင် စိတ်မှာပေါ်သမျှကို နာမ်လို့ပဲ ရှုမှုတ်  
ရမှာပါ။

## ခေါင်းကိုက်တဲ့အခါ

ဥပမာအားဖြင့် မခံနှင့်အောင် ခေါင်းကိုက်နေပြီ ဆိုပါစို့။ ကိုက်နေတဲ့ နေရာကို သတိထား အာရုံပြုကြည့်လိုက်တဲ့ အခါမှာ တစ်စစ်နဲ့ ထိုးနေတာ တွေ တွေ့ပါလိမ့်မယ်။ ထိုးနေတဲ့ သဘောကို ရုပ်ရုပ်လို့ ရှုပါ။ တစ်ချက်ထိုးလာရင် တစ်ခါ နောက် တစ်ချက် ထိုးလာတဲ့ အခါမှာ နောက်တစ်ခါ ရုပ်လို့ ရှုပါ။

သားရေကြိုးနဲ့ ဦးခေါင်းတစ်ခုလုံးကို ရစ်ပတ်ထားသလို တင်းနေကြပ်နေတာမျိုး ဖြစ်တဲ့ အခါမှာ တင်းနေတဲ့ သဘောကို ရုပ်လို့ ရှုပါ။

တဒိတ်ဒိတ်နဲ့ ထိုးနေတဲ့ အခါမျိုးမှာ တိုးတဲ့ သဘောကို ရုပ်လို့ ရှုပါ။ နားထင်စတဲ့ နေရာတွေမှာ သွေးအသွားအလာ မမှန်လို့ တွန်းနေတာ လူပ်နေတာ ခုန်နေတာတွေ ရှုပါတယ်။ တွန်းသဘော လူပ်သဘော ခုန်သဘောကို ရုပ်ရုပ်လို့ ရှုမှတ်ပါ။

ဉီးခေါင်းဆိုတဲ့ ပုံးသဏ္ဌာန်ကိုလည်း အာရုံမပြုပါနဲ့။ အသွေးအသားအကြောတွေကိုလည်း အာရုံမပြုပါနဲ့။ တင်းသဘော တွေန်းသဘော တုန်းသဘော လူပ်သဘောတွေကိုသာ ရုပ်လို့ ရှုရမှုပါ။ တင်းမှန်း တွေန်းမှန်း တုန်းမှန်း လူပ်မှန်း သိနေတဲ့ အသိကို နာမ်လို့ ရှုရမှုပါ။

အခံရခက်လို့ စိတ်မချမ်းမသာ ဖြစ်နေတယ်။ စိတ်ထဲမှာ နောက်ကျိုရှုပ်ထွေးနေတယ်။ ပင်ပန်းဆင်းရဲတာတွေ ခံစားနေရတယ်ဆိုရင် စိတ်အစဉ်ကို သတိပြုကြည့်ရှုပြီး နာမ် နာမ်လို့ ရှုနေရပါမယ်။

## အနာနှစ်မျိုးသာရှိ

အနာမျိုး ကိုးဆယ့်ခြောက်ပါးရှိတယ်။ ရောဂါအသစ်အဆန်းတွေတောင် ပေါ်လာတယ်ဆိုပေမယ့်အသေအချာကြည့်ရင် အနာနှစ်မျိုးသာ ရှိပါတယ်။ ကိုယ်မှာ နာတဲ့ အနာနဲ့ စိတ်မှာ နာတဲ့ အနာနှစ်မျိုးအပြင် ပို့မရှိပါဘူး။ တူရာပေါင်းကြည့်ရင် နှစ်မျိုးထဲသာ ရှိပါတယ်။

တရားနဲ့ နေသူဟာ ကိုယ်မှာ နာပေမယ့် ရှု  
မှတ်စိတ်နဲ့ နေတဲ့ အခါ စိတ်မှာ မနာပါဘူး။ ရှုစိတ်  
က အစားဝင် နေတဲ့ အတွက် စိတ် အနာမခံရဘဲ  
အော်ဟစ်ညည်းလျှတာ မခံရပ်နှင့် အောင်ဖြစ်တာ  
နည်းပါတယ်။ လူးလိုမ့် ခံစားနေရတာမျိုး အဖြစ်  
နည်းပါတယ်။ ခံနှင့်ရည် ရှိကြပါတယ်။

တရားနဲ့ မနေတတ် သူကတော့ ကိုယ်မှာ လည်း  
နာ စိတ်မှာ လည်း နာပါတယ်။ ကိုယ်နာစိတ်နာ  
နှစ်မျိုး နှိုင်စက်လို့ ဆောက်တည်ရာမရ ဖြစ်ကြပါ  
တယ်။ ရုပ်ပျက်ဆင်းပျက် ခံစားကြရပါတယ်။

ကိုယ် အနာကတော့ ကိုယ်ခန္ဓာ ရှိသူတိုင်း  
ဘယ်သူမဆို ရှိကြပါတယ်။ မြတ်စွာဘူးတောင်မှ  
ရှိပါတယ်။ ရဟန္တာအရှင်မြတ်တွေမှာ လည်း ရှိပါ  
တယ်။ ကိုယ် အနာရှိသော်လည်း စိတ်မနာအောင်၊  
စိတ် အနာမဖြစ်အောင် အကောင်းဆုံး ကြိုတင်  
ကာကွယ်နည်းက ဝိပဿနာပါ။ တရားကျင့်တာပါ။

## ရောဂါဝင်လာက

စီတွဲလတောင်ဆိုတာ ရွှေးရဟန်းတော်များ  
တရားနဲ့ ပျော်ကြတဲ့ နေရာပါ။ ထိုတောင်ပေါ်မှာ  
ပဓာန်ယအမည်ရတဲ့ အရှင်မြတ်ဟာ အခြားရဟန်း  
တော်များနှင့် အတူ တရားဓမ္မ ကျင့်ကြံးအားထုတ်ပါ  
တယ်။

တစ်ညာမှာတော့ စကြော်တရားနဲ့ မရပ်မနား  
အားထုတ်လိုက်တာ ခန္ဓာကိုယ်ကလည်း ပင်ပန်း၊  
အာဟာရကလည်း ဝမ်းထဲမရှိလေတော့ မတ်တပ်  
ရပ်ရင်းက အားထုတ်စဉ်မှာ လေတံ့စိုးပြီး ရင်ဝ  
မှာ အောင့်လာလို့ မရပ်တည်နှင့်ဘဲ လဲကျသွားပါ  
တယ်။

ခံစားရတဲ့ ရောဂါဝေဒနာဒက် ပြင်းထန်လွန်း  
တဲ့ အတွက် အော်ဟစ်လူးလိမ့်နေရပါတယ်။ အရှုံ  
အမှတ်တွေလည်း လွတ်သွားပြီး သတိလက်လွတ်နဲ့  
မခံစားနိုင်အောင်ကို ဖြစ်နေရာပါတယ်။

## အကုသိုလ်ထပ်ဝင်

သက်စွန့်ကြီးပမ်း အားထုတ်နေသူတောင်  
ရောဂါဝင်ချိန်မှာ မခံနှိုင်လွန်းလို့ သတိလက်လွတ်  
အမှတ်လွတ်ဖြစ်ရတယ်ဆိုရင် တရားမရှိသူ သာမန်  
လူဆို ဘယ်လိုများနေမလဲဆိုတာ စဉ်းစားကြည့်ပါ။

အင်မတန် ကြီးမားတဲ့ ရောဂါဝေဒနာတွေ  
ကြောင့် ဆင်းရဲဒုက္ခဖြစ်နေရချိန်မှာ နှိုင်အောင် မရှု  
မှတ်နှိုင်ရင် မရှုတတ်ရင် မကျေနပ်တဲ့ ဒေါသ စိတ်  
မချမ်းသာတဲ့ ဒေါမန်သာတွေ ထပ်ပြီး ဝင်လာတတ်  
ပါတယ်။

သက်သာရာသက်သာကြောင်းအတွက် အာရုံ  
ပြောင်းပြီး ကာမအာရုံတစ်ခုခုကို ရှာဖွေလက်ခံမိတဲ့  
အတွက် ဆူးတစ်ချောင်း စူးနေရာမှာ တစ်ခြား ဆူး  
တစ်ချောင်းနဲ့ ထပ်ထွင်သလို နှစ်ခါနာ ဖြစ်တတ်  
ပြန်ပါတယ်။

ရောဂါဝေဒနာကို သည်းမခံနှိုင်လို့ တောက်  
ခေါက်အံကြိတ်နေတာဟာ ဒေါသဆူး ထပ်စူးတာ

ပါ။ အမေလေး အဘလေး တ,ပြီး အားကိုးရှာတာ  
အကူးအညီ တောင်းနေတာက ခင်မင်္ဂာ ကာမဆူး  
စူးရတာပါ။ မရှုတတ်ရင် အကုံသို့လ် ထပ်ဝင်ပါ  
တယ်။

## သတိလာပေးလို့

အဲဒီလို ညည်းညူလူးလိမ့် နေတာကို ကြားရ<sup>၁</sup>  
မြင်ရတော့ မလှမ်းမကမ်းမှာ တရား အားထုတ်နေ<sup>၂</sup>  
တဲ့ ရဟန်းငယ်တစ်ပါးရောက်လာပြီး သတိပေးပါ  
တယ်။ ကြိုးစားရှုမှတ်ဖို့ တွန်းအားပေးပါတယ်။

ပစာနိယမထောင်လည်း အဲဒီတော့မှ သတိကို  
ပြန်ထိန်းပြီး ရှုမှတ်ပါတယ်။ ဖြစ်လာတဲ့ ရောဂါ<sup>၃</sup>  
ခံစားရတဲ့ ဝေဒနာကို ကျိုတ်မိုတ်သည်းခံပြီး ရှုမှတ်ပါ  
တယ်။

ရှုနေဆဲမှာပဲ တိုးဆောင့်လာတဲ့ လေတံ့စွဲဟာ  
ရင်ဝကိုတောင် ဖောက်ခွဲတွန်းထုတ်လိုက်တဲ့ အခါမှာ  
ခွဲခွဲလေး လှဲလျောင်းနေတဲ့ အရှင်မြတ်ရဲ့ ဝမ်းပိုက်

က အူတွေဟာ အပြင်ဘက်ကို အခွဲလိုက် ထွက်  
ကျလာပါတွေ့တယ်။

## ဆက်ပြီး ရှုမှုတ်တော့

ရင်တွေ ကွဲပြီး အသည်းခိုက်အောင် နာကျင်  
ပေမယ့် အရှင်မြတ်ရဲ့စိတ်ဟာ တည်ပြိုမှု ရသွား  
ပါပြီ။ ဝိပသာနာရဲ့အာရုံဖြစ်တဲ့ ရုပ်, နာမ်တရား  
တွေကိုသာ အာရုံပြုနေလို့ ဝေဒနာတွေ ဖယ်ခွာပြီး  
ထားနိုင်ပါတယ်။

နာနေတာက ရုပ်တရား၊ နာတဲ့ သဘောကို  
ခံစားနေတာက နာမ်တရား။ နာနေတာဟာလည်း  
ငါ မဟုတ်ဘူး။ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး။  
ယောကျား မိန်းမ မဟုတ်ဘူး။ နာတဲ့ သဘောကို  
ခံစားတတ်တဲ့ နာမ်တရားဟာလည်း ငါ မဟုတ်၊ သူ  
မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ ယောကျားမိန်းမ မဟုတ်  
ဘူး။ သဘောတရားတွေသာ ဖြစ်တယ်လို့ နှလုံး  
သွင်းပြီး ဆက်လက်ကြိုးစားရှုမှုတ်ပါတယ်။

မလွတ်တမ်းသော သတိနှင့် သမာဓိကို ထူထောင်၊ ပညာဉာဏ်နဲ့ ဆင်ခြင်ရှုမှတ်လိုက်တဲ့ အခါ မှာ မကြာခင်ဘဲ ပဋိသမီးဒါလေးပါးနဲ့ တကွ ရဟန်ဘ အရှင်မြတ် ဖြစ်တော်မူပါတယ်။

အနားမှာ အားပေးနေတဲ့ ရဟန်းတော်ကို “ငါရှင် ဒီလောက်သည်းခံရင် တော်လောက်ပါပြီ နော်”လို့ ပြောကြားပြီး ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။

## လူနာမေး အရေးကြီး

ဘုန်းကြီးတို့ လူတစ်ဦးတစ်ယောက် နေထိုင် မကောင်းဖြစ်ပြီး အသည်းအသနဖြစ်ပြီဆိုရင် လူနာ စောင့်တဲ့ သူ လူနာ မေးတဲ့ သူတွေဟာ သိပ်အရေးကြီးပါတယ်။

လူနာ စောင့်တဲ့ သူဟာ ဆေးဝါးဓာတ်စာတွေ တိုက်ကျွေးရုံး၊ ဝေယျာဝစ္စတွေ ပြုပေးရုံ တင်မက လူနာကို တရားနဲ့ နေဖို့ သတိပေးနေဖို့ လိုပါတယ်။ လူနာ လာမေးသူတွေကလည်း ရပ်အကြာင်း ရွာ

အကြောင်းတွေ လာပြောနေတာမျိုး မဟုတ်ဘဲနဲ့  
တရားနဲ့ နေဖို့ တရား နှုလုံးသွင်းဖို့ကို အခြေအနေ  
ကြည့်ပြီး တိုက်တွန်းအားပေးဖို့ လိုပါတယ်။

တချိုက လူနာမေးမယ်ဆိုပြီး ရောက်လာ။။  
ဟေးလားဝါးလားတွေပြော။။ တဝါးဝါးတောားဟား  
နဲ့ဆိုရင် တရားနဲ့နေသူ လူမမာအတွက် အနှုံ့  
အယူက်တွေ ဖြစ်ပါတယ်။ တရားမရှိတဲ့ သူဆိုရင်  
တရားအာရုံပြုဖို့ သတိတောင် မရတော့ပါဘူး။

## နေမကောင်းရင်

နေမကောင်းတဲ့ အခါမှာ “ငါမှာ အနာရောဂါ  
ဖြစ်လာပြီ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန်နေ  
လို့ မတော်ဘူး”လို့ သတိထားရပါမယ်။ အနာရောဂါ  
က ငါကို သတိပေးတာပဲ၊ သေခြင်းတရား ရောက်  
မလာခင်မှာ တရားနဲ့နေဖို့ သတိပေးတာပဲ”လို့ ဆင်  
ခြင်ရပါမယ်။

ဘယ်သူ့ကိုမှ အပူမရှာ၊ ဒုက္ခမပေးဘဲ ကိုယ့်  
တရားနဲ့ကိုယ် နေတတ်ရပါမယ်။ ဖြစ်ပေါ်လာတဲ့ ရှုပ်

တရားတို့ရဲ့ ဖောက်ပြန်မှု၊ နာမ်တရားတို့ရဲ့ ပြောင်း  
လဲမှုတွေကိုရှုမှုတ်နေရင် အကောင်းဆုံးပါ။ ထင်ထင်  
ရှားရှား တွေ့နေရတဲ့ ရုပ်နာမ်ခန္ဓာတို့ရဲ့ နှိပ်စက်မှု၊  
ဆင်းရဲမှု၊ သာယာဖွယ် တပ်မက်ဖွယ်ကင်းမှုတွေကို  
အာရုံပြုသတိကပ်ထားတာ အကောင်းဆုံးပါပဲ။ တူနှု  
လှပ်ချောက်ချားနေမယ့် အစား၊ ပူးပန်စိုးရိမ်နေမယ့်  
အစား ပူးပန်မှုတွေ ပြိုမ်းအေးအောင် တရားနဲ့သာ  
နေလိုက်တာ အကောင်းဆုံးပါ။

## တရားဆေးသောက်

ရောဂါ ပျောက်ကြောင်း ဆေးကောင်းဝါး  
ကောင်းတွေ မြောက်မြားစွာ ရှိတဲ့ လောကထဲမှာ  
အကောင်းဆုံးသောဆေးက မြတ်စွာဘူးရား ညွှန်  
ကြားပေးတော်မူတဲ့ တရားဆေးပါ။

ဆိုင်ရာဆိုင်ရာ ရောဂါဝေဒနာတွေကို ကုသ  
ပေးနိုင်တဲ့ ဆေးဝါးတွေကို နှိုင်ငံတကာသမားတော်  
ကြီးတွေက နေ့ညောင် တိထွေ့ဖော်စပ်နေကြပါ  
တယ်။ စွမ်းအင်ထက်မြက်မှုလည်း ရှိကြပါတယ်။

အဲဒီဆေးဝါးတွေကို သောက်သုံးပြီး ရောဂါ  
တွေ ဝေအနာတွေ ပျောက်ကင်းသွားကြပါတယ်။  
သက်သာသွားကြပါတယ်။ ဘယ်လို့မှ ကုသလို့ မရ<sup>၁</sup>  
ဘူးလို့ ယူဆထားခဲ့ကြတဲ့ ရောဂါတွေကိုလည်း  
နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရှာလိုက်တော့ နည်းပညာ  
သစ်တွေနဲ့ ဆေးဝါးသစ်တွေ ပေါ်ပေါက်လာပြီး  
ကုသနှင့်ခဲ့ကြပါတယ်။

လောကမှာရှိတဲ့ ဆေးတွေ ဘယ်လိုပင် စွမ်းပေ  
မယ့်... အာနိသင် ထက်မြေက်ပေမယ့်... မြတ်စွာ  
ဘုရား ပေးတော်မူတဲ့ တရားဆေးကိုတော့ မမီပါ  
ဘူး။ အကောင်းတကူ့ အကောင်းဆုံး ဆေးက  
တရားဆေးပါ။ အစွမ်းအရှိဆုံး အာနိသင် အထက်  
ဆုံးက တရားရေအေး အမြိုက်ဆေးပါ။

## တရားဆေးအာနိသင်

မြတ်စွာဘုရားရှင်က “သမားတော်ကြီးဆိုတာ  
ငါဘုရားပါ”လို့ မိန့်ကြားတော်မူတဲ့ အတိုင်း မြတ်စွာ  
ဘုရား ဖော်စပ်တော်မူတဲ့ တရားဆေးဟာ အစွမ်း

ထက်ပါတယ်။ တရားဆေး သောက် သူတွေ မှာ လက်ငင်းဒီဇိုးရပြီး ရောဂါဝေဒနာတွေ သက် သာပျောက်ကင်းကြပါတယ်။

လောကထဲမှာရှိတဲ့ ဆေးဝါးတွေဟာ ရောဂါ ဝေဒနာပေါ်လာတဲ့အခါ ပျောက်ရုံသာ ကုသနိုင်ပါ တယ်။ နောက်တစ်ခါ ဘယ်တော့မှာပြန်မဖြစ်အောင် အမြစ်ဖြတ် ကုဖို့၊ ပျောက်ဖို့ မတတ်နိုင်ကြပါဘူး။ တရားဆေးကတော့ အသေအချာ စနစ်တကျ သောက်လို့ ရောဂါပျောက်ပြီဆိုရင် ဘယ်တော့မှာပြန် မဖြစ်တဲ့အထိ အစွမ်းထက်ပါတယ်။

ပကတိဆေးဝါးတွေ မျက်စီရောဂါကို ကုရင် မျက်စီဆေး၊ နားရောဂါကိုကုရင် နားရောဂါအတွက် ဆေး၊ နှုလုံးရောဂါကိုကုရင် နှုလုံးရောဂါဆိုပြီး အမယ်တွေ များပြားပါတယ်။ စုံလင်ပါတယ်။ ဒါ ပေမယ့် မျက်စီဆေးနဲ့ နားကို ကုလို့မရပါဘူး။ နှုလုံး ဆေးနဲ့ မျက်စီကို ကုသလို့ မရပါဘူး။

မြတ်စွာဘူးရား ပေးတဲ့ တရားဆေးကတော့ တစ်မျိုးတည်းနဲ့ ရောဂါပေါင်းစုံကိုကုသနိုင်တဲ့ အထိ

အာနိသင်ရှိပါတယ်။ ရောဂါပေါင်းစုံ ပျောက်ကင်းပါတယ်။

လောကဆေးတွေက သစ်မြစ်သစ်ဥသစ်ဖုတွေ  
ကို ရွှေဖွေရ ထူထောင်းရ၊ အမှုနှုန်းကြိုတ်ရနဲ့ အလုပ်  
ရှုပ်ပါတယ်။ ဝယ်ရခြမ်းရနဲ့ ငွေကုန်ကြေးကျများပါ  
တယ်။ အထုပ်တွေ, ပုလင်းတွေ, ကုန်တွေနဲ့ သွား  
လေရာ ဆောင်ရသယ်ရလို့ တာဝန်ကြီးပါတယ်။

တရားဆေးက အပင်ပန်းခံပြီး သယ်မသွားရ<sup>1</sup>  
ပါဘူး။ ဘယ်မှာမှ ရှာဝယ်စရာ မလိုပါဘူး။ မရတာ  
ကုန်သွားတာ မရှိပါဘူး။ အချိန်မရွှေး ကိုယ့်ဆေးကို  
ကိုယ် သောက်နှိုင်ပါတယ်။ နေရာမရွှေး သောက်  
နှိုင်ပါတယ်။

## ဘယ်ရောဂါတွေပျောက်

သတ္တဝါတွေမှာ အစမထင် သံသရာကနေ  
ယနေ့တိုင်အောင် နာတာရှည်ရောဂါအနေနဲ့ ခံစား  
နေကြရတာက ကိုလေသာရောဂါပါ။ ဘယ်ဘဝ

ရောက်ရောက် အမြစ်မပြတ်အောင် တွယ်ကပ်ထား  
တဲ့ ကိုလေသာရောဂါပါ။

အဲဒီကိုလေသာရောဂါကနေ ကူးစက်ပြီးတော့  
ဆင့်ပွားပြီးတော့ အိုးနာ၊ သေနာတွေ ဖြစ်ကြရပါ  
တယ်။ ကိုယ်မှာ စိတ်မှာ ရောဂါဝေဒနာတွေ ဖြစ်  
ကြရပါတယ်။ စိုးရိမ်ပူဇွဲး ငိုကြွေးကြရပါတယ်။  
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ဖြစ်ကြပါတယ်။ ပြင်း  
ပြင်းထန်ထန် မသက်သာအောင် ခံကြရပါတယ်။

ဖြစ်လာသမျှ ဖြစ်ခဲ့သမျှ ရောဂါပေါင်းစုံ  
ဝေဒနာပေါင်းစုံ ဆင်းရဲပေါင်းစုံဟာ တရားဆေးသာ  
သောက် အကုန်ပျောက်ပါတယ်။

ဘဝများစွာ သံသရာက စွဲကပ်လာတဲ့ နာ  
တာရှည် ကိုလေသာဟာလည်း တရားဆေးနဲ့တွေ့မှ  
တရားဆေးသောက်မှ ပျောက်ပါတယ်။ ကိုလေသာ  
ရောဂါပျောက်ရင် ကျွန်တဲ့ ရောဂါတွေလည်း အမြစ်  
ပါလန်ပြီး အကုန်ပျောက်ပါတော့တယ်။

## ကိုလေသာကို ကု

တရား အားထူတ်တယ် ဆိုတာ တရားဆေး  
သောက်တာပါ။ တရားနဲ့နေတယ် ဆိုတာဟာ တရား  
ဆေး သောက်နေတာပါ။

တချို့က နှုလုံးရောဂါပျောက်ချင်လို့၊ သွေးတို့  
ရောဂါ ပျောက်ချင်လို့၊ ခေါင်းကိုက်ခါးနာ ပျောက်  
ချင်လို့ ဆိုပြီး တရားဝင်ကြပါတယ်။ ပျောက်ကင်း  
သွားကြတာလည်း ရှိပါတယ်။

ဒါပေမယ့် တရားဆေးဆိုတာ အသေးအမွှား  
ဒီရောဂါလေးတွေ ကုသဖို့သာမဟုတ်ပါဘူး။ ကိုလေ  
သာရောဂါကို ကုသဖို့ပါ။ ဒီရောဂါလေးတွေ ပျောက်  
ရုံတင် မရည်မှန်းပါနဲ့။ ကိုလေသာရောဂါ ဆိုးကြီး  
ပျောက်ဖို့အထိ ရည်မှန်းရမှာပါ။

ဝိပဿာတရားဆေးနဲ့ ကိုလေသာရောဂါကို  
ကုလို့ ပျောက်ကင်းသွားတယ် ဆိုရင် အိုနာ၊ သေနာ  
တွေ ပျောက်ကင်းပါတယ်။ ကိုယ်နာ၊ စိတ်နာတွေ  
ပျောက်ကင်းပါတယ်။ ခန္ဓာအသစ် ပြန်ဖြစ်စရာ မရှိ

လို့ ဘယ်ရောဂါ ဘယ်အနာမှ မဝင်နိုင်တော့တာပါ။  
အမြစ်ပြတ်ပြီး ရှင်းရှင်းပျောက်သွားတာပါ။

## ဆေးမှန်မှန်သောက်

ရောဂါ ပျောက်ချင်တဲ့ သူဟာ ဆေးမှန်မှန်  
သောက်ရပါတယ်။ မသောက်ချင်လို့ မရပါဘူး။  
ကြောက်နေလို့ မရပါဘူး။ ဘယ်လောက် အဝင်ဆိုး  
တဲ့ ဆေး ဖြစ်စေ၊ အနဲ့အသက်ဆိုးတဲ့ ဆေး ဖြစ်စေ  
ပျောက်ချင်ရင်တော့ ကြိတ်မိုတ်ပြီး သောက်ကြရပါ  
တယ်။ နှာခေါင်းပိတ်ပြီး သောက်ကြရပါတယ်။

တရားဆေးကလည်း လောကထဲက ဆေးတွေ  
လိုပါပဲ။ မပျောက်မချင်း သောက်ရပါတယ်။ ပျင်းနေ  
လို့ မရပါဘူး။ ကြောက်နေလို့ မရပါဘူး။ ကြိတ်  
မိုတ်သောက်ရပါတယ်။

မှန်မှန်ရဲပွားနေရပါမယ်။ နေ့စဉ်နေ့တိုင်း ကြိုး  
စားအားထုတ်နေရပါမယ်။ “ဘယ်လောက်ထိ အား  
ထုတ်ရမလဲ၊ ဘယ်အချိန်ထိ ကြိုးစားရမှာလဲ”ဆိုရင်

ကိုလေသာတွေ ပြန်မဖြစ်အောင် ပယ်သတ်နှင့်တဲ့  
အထိ အမြစ်ပြတ်တဲ့ အထိကို အားထုတ်ရမှာပါ။

ကုသပေးတဲ့ ဆရာသမားရှေ့မှာတင် ဆေး  
သောက်တယ်၊ နောက်ကွယ်ကျရင်တော့ မသောက်  
ဘူးဆိုရင် ရောဂါမပျောက်သလိုဘဲ တရားစခန်းမှာ  
တော့ အားထုတ်တယ်၊ အိမ်ပြန်တဲ့ အခါကျရင်  
အားမထုတ်ဘူးဆိုရင် ကိုလေသာရောဂါပျောက်မှာ  
မဟုတ်ပါဘူး။

အနည်းဆုံး တစ်နေ့ကို တစ်နာရီလောက်  
သေသေချာချာ အားထုတ်ရပါမယ်။ သွားရင်း လာ  
ရင်း လုပ်ကိုင်ရင်းလည်း သတိကပ်ရှုမှတ်နေရပါ  
တယ်။ ဒါမှ ဆေးမှန်မှန်သောက်နေတယ်လို့ ပြော  
ရမှာပါ။

## မတည့်တာကိုရှောင်

ရောဂါဝေဒနာရှင်ဟာ ရောဂါ ကုသနေစဉ်မှာ  
ဆရာ့စကားနားထောင်ရုံး၊ ဆေးမှန်မှန် သောက်ရုံးနဲ့  
မပျောက်ပါဘူး။ ရောဂါ တိုးမလာအောင် မတည့်

တာကို ရွှေ့ပါတယ်။ မတည့်စာဆိုရင် စားချင် ပေမယ့် မစားရပါဘူး။ အောင့်အည်းထားရပါတယ်။ စားချင်စိတ်ကို မျိုးသိပ်ပြီး ကြိုတ်မှိုတ်နေရပါတယ်။

မအောင့်နှိုင်ဘဲ စားမိရင်၊ ကြိုတ်မှိုတ်သည်းခံပြီး ရွှေ့ပြုကြုံမှုကို မပြုဘူးဆိုရင် ရောဂါတိုးလာပါတယ်။ ပို့ဆိုးလာပါတယ်။ ဒါဟာ ဆေးဆရာရဲ့ ညံ့ဖျင်းမှု၊ ဆေးရဲ့အာနိသင် နည်းပါးမှု မဟုတ်ပါဘူး။ လူနာရဲ့ အားနည်းချက်ကြောင့် ဖြစ်ရတာပါ။

ကိုလေသာရောဂါ ကုသတဲ့ နေရာမှာလည်း ကိုလေသာ မတိုးအောင် မသင့်တဲ့ အာရုံးတွေကို ရှေ့ပိုင်ရပါတယ်။

လူရဲ့ပင်ကိုယ်သဘောကိုက ကိုလေသာနဲ့ နေရမှ ပျော်ပါတယ်။ ကိုလေသာ တိုးပွားစေတဲ့ အာရုံးဆို အာသာင်မ်းငမ်းနဲ့ နှစ်သက်သဘောကျတယ်။ ဖျေားနာနေတဲ့သူဟာ သူများ ချဉ်သီးစားနေတာကို မြင်တဲ့အခါမှာ မတည့်မှန်း သိပေမယ့်၊ ရောဂါတိုးမယ်လို့သိပေမယ့် ‘သေချင် သေပါစေ၊ မနေနှိုင်ဘူး’

တရားနဲ့ နေပါ

၁၃၉

စားမယ်'လို့ အင်မ်းမရဖြစ်တတ်သလို မကောင်း  
မှန်းသိပေမယ့် မရှောင်နှိုင်ဘဲ ကိုလေသာထဲကို တိုး  
ဝင်ပြီး သွားတတ်ကြပါတယ်။

မရှောင်နှိုင်တဲ့ အတွက် ရောဂါ မပျောက်တဲ့  
အပြင် ပို့ပို့ပြီး ဆုံးလာတာပါ။

## ဆင်ဆင်ခြင်ခြင်နေ

ရောဂါသည်တစ်ယောက် ရောဂါပျောက်ရေး  
အတွက် မရှိမဖြစ်လို့ အပ်ချက်က အစားအသောက်  
အသွားအလာ အနေအထိုင် ဆင်ခြင်ဖို့ပါ။ သင့်,  
မသင့်၊ တော်, မတော် နှိုင်းချင့်ဖို့ပါ။

ဆင်ခြင်ညက်ရှိတဲ့ လူနာတွေဟာ ကိုယ့်ရောဂါ  
ပျောက်ကင်း သက်သာရေးအတွက် ဆေးဝါးဓာတ်  
စာပေးတဲ့ ဆရာသမားရဲ့ စကားကို တစ်သဝေမတိမ်း  
နားထောင်ပါတယ်။ အချိန်မှန် ဆေးသောက်ပါ  
တယ်။ မသင့်တာကို ရှောင်ပါတယ်။ အဲဒီလို့ လူနာ

မျိုးမှာ ရောဂါဟာ တာရှည်စွဲပြီး မနေနိုင်ပါဘူး။  
တစ်ခကျချင်း သက်သာပျောက်ကင်းသွားပါတယ်။

ကိုလေသာ ရောဂါသည်တွေဟာလည်း ဆင်  
ဆင်ခြင်ခြင်နေမှ ရောဂါပျောက်မှာပါ။ နေရာတကာ  
မှာ ဆင်ခြင်ဗျာက်ရှိရပါမယ်။ စားသောက်တဲ့ နေရာ၊  
သွားလာတဲ့ နေရာ၊ နေထိုင်တဲ့ နေရာ ဘယ်အချိန်  
ဘယ်အခါ ဘယ်နေရာမှာမဆို ရှုမှုတ်ဆင်ခြင်နေ  
ရင် တရားနဲ့ နေရင် ရောဂါပျောက်ကင်း ချမ်းသာ  
ခြင်းသို့ တစ်ခကျချင်း ရောက်သွားကြမှာ ဓကန်  
ပါပဲ။

## နေ့စဉ်ဘဝမှာ

ဘုန်းကြီးတို့နေ့စဉ်ဘဝမှာ ‘ဘာတွေ လုပ်နေ  
ကြသလဲ’လို့ စာရင်းချုပ်ကြည့်ရင် မျက်စိန့်ကြည့်တဲ့  
အလုပ်၊ နားနဲ့နားထောင်တဲ့ အလုပ်၊ နှာခေါင်းနဲ့ နမ်း  
ရှုံးတဲ့ အလုပ်၊ လျှောနဲ့အရသာခံတဲ့ အလုပ်၊ ကိုယ်နဲ့  
ထိတွေ့တဲ့ အလုပ်၊ စိတ်နဲ့ ကြံ့စည်စိတ်ကူးတဲ့ အလုပ်  
လို့ အလုပ်ခြောက်မျိုးသာ ရှိပါတယ်။

တစ်နေ့လာလည်း ဒီအလုပ်... တစ်နေ့လာ  
လည်း ဒီအလုပ်နဲ့ မွေးကတည်းက သေတဲ့ အထိ  
အလုပ်ခြောက်ခုနဲ့သာ အလုပ်ရှုပ်နေကြရတာပါ။

မျက်စီ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်  
ခြောက်မျိုးကိုသာ အလုပ်အကျွေးပြုနေကြရတာပါ။  
မပြီးနိုင် မဆုံးနိုင်တဲ့ အလုပ်တွေ လုပ်နေရတာပါ။

## တရားနဲ့ ကြည့်မြင်

တရားနဲ့ နေလိုသူဟာ ကြည့်တဲ့ နေရာမှာ လည်း  
တရား ပါနေရပါမယ်။ ကြည့်တဲ့ အလုပ်ကို ထည့်  
သွင်းဖို့ပါ။ အကြည့်ထဲမှာ တရားပါသွားရင် ဆင်  
ဆင်ခြင်ခြင် ကြည့်ရာရောက်ပါတယ်။ ကိုလေသာ  
ရောဂါ မတိုးအောင် မတည့်တာကို ရှုံးပြီးသား  
လည်း ဖြစ်ပါတယ်။ တရားဆေးကို သောက်နေတာ  
လည်း ဖြစ်ပါတယ်။

‘မကြည့်ဘဲ မနေနိုင်လို့ ကြည့်လိုက်တဲ့ အခါမှာ  
ဖြစ်စေ တမင်တကာ ကြည့်ချင်လို့ ကြည့်နေတဲ့ အခါ မှာ

ဖြစ်စေ ပထမဉီးစွာ ကြည့်ချင် မြင်ချင်တဲ့ စိတ်  
ဖြစ်ပေါ်ပါတယ်။ ကြည့်ချင်တဲ့ စိတ် မြင်ချင်တဲ့ စိတ်  
. . ဆက်. . ဆက်ပြီးတော့ ကြည့်ချင်မြင်ချင်တဲ့ စိတ်  
တွေဟာ နာမ်တရားပါ။ ကြည့်ချင်မြင်ချင်စိတ်တွေ  
ကို ရှုမယ်ဆိုရင် နာမ် နာမ်လို့ ရှုရပါမယ်။

ကြည့်လို့ မြင်နေတွေ့နေရတာတွေက ရုပ်တရား  
ပါ။ မြင်တယ်ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ ယောက်းား  
မိန်းမကို မြင်တာမဟုတ်ပါဘူး။ အဖြူ။ အစိမ်း အနီ  
အဝါ အညီ၍ အနက်စတဲ့ အရောင်တွေကို မြင်ရတာ  
ပါ။ မြင်ရတဲ့ အရောင်အဆင်းမျိုးစုံ အရောင်အသွေး  
မျိုးစုံက ရုပ်တရားပါ။

တစ်စုံတစ်ခုကို, တစ်စုံတစ်ယောက်ကို ကြည့်  
လိုက်လို့ အရောင်အဆင်းတစ်ခုခုခုကို မြင်တယ်ဆို  
ရင် ရုပ်လို့ ရှုရပါတယ်။ ရုပ် ရုပ်လို့ ဆက်ကာ ဆက်  
ကာ ရှုမှုတ်ရပါတယ်။

## မြင်ရာမှာ ရှင်

တရားရှုမှတ်တယ်ဆိုတဲ့ နေရာမှာ ရှုမှတ်နိုင်ဖို့  
သတိလိုအပ်ပါတယ်။ မြင်ရာမှာ ရပ်ပြီး ရှုမှတ်ဖို့  
အတော်ကြီး သတိထားရပါတယ်။ သတိထားပြီး  
မရှုနိုင်ရင် မြင်ရာကတစ်ဆင့် အကုသိုလ်တွေ ဝင်  
လာပါတယ်။

လူတစ်ယောက်ကို မြင်တဲ့ အခါ မြင်ရတဲ့  
အရောင်အဆင်းကိုသာ ရုပ် ရုပ်လို့ ရှုမှတ်လိုက်ရင်  
အတွေးက အဲဒီမှာ ရပ်ပါတယ်။ လောဘ ဒေါသ  
မောဟဘက်ကို ဆက်မသွားတော့ပါဘူး။

ရုပ်လို့သာ မရှုနိုင်ရင် ‘ဘယ်သူလဲ.. ယောက်ဗား  
လား၊ မိန်းမလား၊ ရန်းသူလား၊ မိတ်ဆွေလား၊ ချစ်  
စရာ ကောင်းလား၊ မူန်းစရာ ကောင်းလား’လို့  
အတွေးတွေ ဆင့်ပွားသွားတဲ့ အခါမှာ ချစ်တဲ့ သူ နှစ်  
သက်စရာ ကောင်းတဲ့ သူဆိုရင် လောဘမီး ရာဂမီး  
တွေ ဟုန်းကနဲ့ တောက်လာပါတယ်။ မချစ်တဲ့ သူ  
မူန်းတဲ့ သူဆိုတာနဲ့ ဒေါသမီးတွေ တောက်လာပါ

တယ်။ ဘာမှန်းညာမှန်း မသိဘူး၊ အမှတ်တမ္ပုပဲ ဆိုရင် မောဟမီးတွေ တောက်လာပါတယ်။

## သတိနဲ့ ဘရိတ်အုပ်

ဘူန်းကြီးတို့ မော်တော်ကားတစ်စီး မောင်းသွားတဲ့ အခါ ရွှေ.ကို ဆက်သွားရင် ချောက်ထဲကျမယ်လို့ သိလိုက်တာနဲ့ အမြန်ဆုံး သတိထားပြီး ဘရိတ်အုပ်ပါတယ်။ အန္တရာယ်ကင်းအောင်လို့ပါ။

အဲဒီလိုပါပဲ။ မြင်လိုက်တဲ့ အခါမှာ မြင်ရတဲ့ အဆင်းမျိုးစုံ ရူပါရုံဟာ ရုပ်တရားလို့ သတိထားပြီး ‘ရှပ် ရှပ်’လို့ ရှုမှတ်ရပါတယ်။ အရှုအမှတ်နဲ့ ဘရိတ်အုပ်လိုက်တာပါ။ မရပ်နိုင်ဘဲ ရွှေ.ဆက်ရင် လောဘဒီသချောက်ထဲ ကျသွားမှာမို့ပါ။ အန္တရာယ်ဖြစ်မှာမို့ပါ။ ဒုက္ခ ဆက်ကာဆက်ကာ ရောက်လာမှာမို့ပါ။

## ရှုကွက်သုံးမျိုး

ကြည့်ကြမြင်ကြတဲ့ နေရာမှာ အရှုအမှတ်ပါပြီး တရားနဲ့ နေမယ်ဆိုရင် ရှုကွက်သုံးမျိုးတွေ.ရပါမယ်။

- ၁။ မြင်ရတဲ့ အဆင်းမျိုးစုံ ရူပါရုံကို ရှုပ်လို့ ရှုပါ။  
 ၂။ မြင်တတ်တဲ့ စက္ခပသာဒ-မျက်စိကို ရှုပ်လို့ ရှုပါ။  
 ၃။ မြင်လိုက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ မြင်သိ စိတ်ကို  
 နာမ်လို့ ရှုပါ။

မြင်နိုင်တဲ့ အဖြူ။ အနီး အကြောင် အကျား  
 အနက် အပြာ စတာတွေကို ရှုပ်တရားလို့ ပြောခဲ့ပါ  
 တယ်။ အရောင်အဆင်း ရူပါရုံမှုန်သမျှဟာ ရှုပ်  
 တရားပါ။

အဲဒီ အရောင်အဆင်းတွေ အရောင်အသွေး  
 တွေကို ဘာနဲ့ မြင်ရတာလဲဆိုတော့ စက္ခပသာဒ-  
 မျက်စိနဲ့ မြင်ရပါတယ်။ မျက်စိ မကောင်းရင်၊ ပိတ်  
 ထားရင်၊ မကြည့်ဘဲနဲ့ လွှဲထားရင် အလင်းရောင်  
 အကွာအဝေး လုံလောက်မှုမရှိရင် မမြင်ကြပါဘူး။

မြင်တတ်တဲ့ သဘော စက္ခပသွေးဟာ ခန္ဓာ  
 ကိုယ်နဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်  
 အပိုင်း တစ်ခုပါ။ ဒါကြောင့် မြင်တတ်တဲ့ သဘော  
 စက္ခပသာဒ-မျက်စိကို ရှုပ်လို့ ရှုရပါတယ်။

နောက်တစ်မျိုးက အဆင်းမျိုးစုံ ရူပါရုံနဲ့ မြင်တတ်တဲ့ ကြည့်တတ်တဲ့ စက္ခပသာဒ-မျက်စိတ္ထပါင်းဆုံးမိချိန်မှာ ဖြစ်ပေါ်လာတဲ့ စက္ခဝိယာက်-မြင်သိစိတ်ပါ။ မြင်သိစိတ် မြင်တဲ့ အခါမှာ အဖြူအနိပ်၊ အစိမ်း အဝါပဲလို့ သိသွားတဲ့ အသိစိတ်ဟာ နာမ်တရားပါ။ သိစိတ်ပေါ်လာတာနဲ့ တပြိုင်နက် နာမ် နာမ်လို့ ရှုမှုတ်ရပါတယ်။

ရှုနိုင်တဲ့ ရှုကွက်သုံးမျိုးဖြစ်ပေမယ့် အရှုခံက ရုပ်နာမ် နှုစ်ပါးပါပဲ။ ရုပ်ကို ဖြစ်စေ၊ နာမ်ကို ဖြစ်စေ၊ နှုစ်မျိုးလုံးကို ဖြစ်စေ ရှုမှုတ်နိုင်ပါတယ်။ ဘာကို ရှုမှုတ် ရှုမှုတ် တစ်မျိုးမျိုးကို ရှုမှုတ်တယ်ဆိုရင် ကြည့်ရာမှာလည်း တရားနဲ့နေသူ ဖြစ်သွားပါတယ်။

## ကြည့်တတ်ပါပြီ-တဲ့

ဘုန်းကြီးရဲ့ တရားစခန်းမှာ တရားလာဝင်တဲ့ အမျိုးသမီးလေးတစ်ယောက်ပေါ့။ သူက ဈေးထဲမှာ ဈေးရောင်းတယ်။ ဈေးဆိုတာက သိတဲ့ အတိုင်း

တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရောင်းကြတာ  
မျိုးမဟုတ်လား။ သူ့မှာ ကြည့်မရတဲ့ သူတစ်ယောက်  
ရှိနေတယ်တဲ့။ ဘုန်းကြီးကတော့ မသိပါဘူး။ တရား  
စခန်းဝင်ပြီး ပြန်သွားပါတယ်။ နောက်တစ်ခေါက်  
ပြန်ရောက်လာတဲ့ အခါ သူက ဘုန်းကြီးကို လျှောက်  
ထားတယ်။

“အရှင်ဘုရား တပည့်တော်မ ခုံမှ ကြည့်တတ်  
သွားတယ်ဘုရား”တဲ့။

“ဟဲ့- နှင်က ဘာလို့ ခုံမှကြည့်တတ်တာလဲ၊ ဘာကို  
ဆိုလိုတာလဲ”-လို့ ဘုန်းကြီး မေးတော့။ . . .

“အရင်ကပေါ့ဘုရား၊ တပည့်တော်တို့ ဈေးထဲ  
မှာ တပည့်တော် ဘယ်လို့မှ ကြည့်လို့မရတဲ့ သူ  
တစ်ယောက် ရှိပါတယ်ဘုရား၊ သူကို မြင်ရင် ဘယ်  
လို့မှန်းမှန်း၊ အမြင်ကတ်မှန်းကို မသိဘူးဘုရား၊ သူ  
လို့ သိတာနဲ့ကို စိတ်ထဲမှာ ဒေါသဖြစ်နေပြီဘုရား။  
အဲဒါ တရားစခန်းဝင်တော့ အကုသိုလ်မဖြစ်အောင်  
မြင်တာကို ရုပ်လို့ ရှုရမယ်မှန်း သိသွားပြီး မြင်တာ

နဲ့ ရူလိုက်ပါတယ်။ အဲဒီတော့မှ စိတ်ချမ်းသာသွားတယ်၊ ဒေါသလည်း မဖြစ်တော့ဘူး။”

အဲဒါကြောင့် ကြည့်တတ်သွားပြီလို့ လျှောက်ထားတာပါ”-တဲ့။

“အေး၊ အဲဒီလိုဆိုရင် အမြဲတမ်း နင် တရားနဲ့  
ကြည့်”လို့ ဘုန်းကြီး သူကို ပြောလိုက်ပါတယ်။

## အသံတွေ ကြားရင်

မျက်စိကမှ မကြည့်ချင် မို့တ်ထားလို့ ရသေးတယ်။ နားကတော့ အသံမျိုးစုံကို နားထောင်ချင်သည် ဖြစ်စေ၊ နားမထောင်ချင်သည် ဖြစ်စေ ကြားနေရပါတယ်။ တရားနဲ့နေသူဟာ ကြားရတဲ့ အသံမှုန်သမျှကိုလည်း တရားဖြစ်အောင် ဝိပဿနာ ဖြစ်အောင် ပြုပြင်နိုင်စွမ်း ဖန်တီးနိုင်စွမ်း ရှိရပါတယ်။

မျက်စိနဲ့ ရူပါရုံကို မြင်ရစဉ်က ရှုကွက်သုံးမျိုးတွေ၊ ရသလို့ နားနဲ့အသံကို ကြားတဲ့ အခါမှာ ရှုကွက်သုံးခု ဖော်ထုတ်ရှုမှတ်နိုင်ပါတယ်။

- ၁။ ကြားရတဲ့ အသံမျိုးစုံ သဒ္ဓါရိကို ရှုပ်လို့ရှုပါ။
- ၂။ ကြားတတ်တဲ့သောတပသာဒ-နားကိုရှုပ်လို့ရှုပါ။
- ၃။ ကြားရချိန်မှာ ဖြစ်ပေါ်လာတဲ့ ကြားသိ စိတ်ကို နာမ်လို့ ရှုမှတ်ပါ။

## တရားနဲ့ဆင်ခြင် နားထောင်

နားကနေ ဝင်ရောက်လာတဲ့ အသံတွေဟာ ရှုပ် တရားပါ။ ငိုသံ ရယ်သံ သီချင်းဆိုသံ တရားဟော သံ စကားပြောသံ အော်သံ ဟစ်သံ၊ နားခံသာတဲ့ အသံ၊ နားမခံသာတဲ့ အသံ အားလုံးဟာ ကိုယ်အဂို အစိတ်အပိုင်းဖြစ်တဲ့ နားကတစ်ဆင့် ကြားရတာမို့ ကိုယ်နဲ့ဆက်စပ်တာမို့ ရှုပ်တရား ဖြစ်ပါတယ်။

ဘယ်လို့အသံကို ကြား။။။ ကြား။။။ ကြိုက် တယ်၊ မကြိုက်ဘူး၊ ကောင်းတယ်၊ မကောင်းဘူးဆို တာ သဘောမထားဘဲနဲ့ ရှုပ်လို့ ရှုလိုက်ရပါမယ်။

အသံတွေကို ကြားတတ်၊ နားထောင်တတ်တဲ့ သောတပသာဒ-နားဆိုတာ ကိုယ်ထပါတာမို့ ရှုပ်လို့

ရှုရပါမယ်။ ကြားတာဟာ နားက ကြားတာပါ။  
သောတပသာဒနားနဲ့ ကြားရတာပါ။ ငါ ကြား  
တယ်, သူ ကြားတယ်ဆိုရင် မဟုတ်ပါဘူး။ ကြား  
တတ်တဲ့ သဘောကသာ ကြားတာပါ။ ကြားတဲ့  
သဘောကို ရုပ်လို့ ရှုရတာပါ။

အသံနဲ့ နား ထိခိုက်မိတဲ့ အချိန်မှာ၊ အသံရုပ်  
က သောတပသာဒရုပ်ကို လာရောက်ထိခတ်တဲ့  
အချိန်မှာ အသိစိတ် ဖြစ်ပေါ်ပါတယ်။ ‘ဘယ်က  
အသပဲ၊ ဘာသံပဲ’လို့ သိပါတယ်။ အဲဒီလို့ ကြားလို့  
သိလာတဲ့ အသိစိတ်- ကြားသိစိတ်ဟာ နာမ်တရား  
ပါ။ နာမ်လို့ ရှုမှုတ်ပါ။

### နားချမ်းသာသွား

အသံကြားလို့ အသံကို ရုပ်လို့ ရှုမှုတ်လိုက်  
သည်ဖြစ်စေ၊ ကြားတတ်တဲ့ သဘောကို ရုပ်လို့ ရှု  
မှုတ်လိုက်သည် ဖြစ်စေ၊ ကြားသိစိတ်ကို နာမ်လို့  
ရှုမှုတ်လိုက်သည် ဖြစ်စေ တရားနဲ့နေရာ ရောက်  
သွားတော့တယ်။

ရှုမှုတ်နေသူအတွက် ဆဲနေလို့လည်း ဘာမှ မဖြစ်ပါဘူး။ နှင်ပဲခဆ အပြောခံရလို့လည်း စိတ်ထဲ မှာ ဒေါသမဖြစ်ပါဘူး။ ‘င့်ကို စောင်းပြောနေတာပဲ။ အတင်း ပြောနေတာပဲ’လို့ နှလုံးမသွင်းတဲ့ အတွက် မကျေမနပ်လည်း မဖြစ်တော့ပါဘူး။

ရုပ် ရုပ်, နာမ် နာမ်လို့သာ ရှုမှုတ်နေတဲ့ အတွက် နားချမ်းသာသွားပါတယ်။ နားကို တရားနဲ့တန်ဆာဆင်ထားထဲ အတွက် နားရဲ့တန်ဘိုးလည်း တက်သွားပါတယ်။ ဘယ်လို့အသံမှ ကိုယ့်အတွက် အန္ောင့် အယုက်မဖြစ်တော့တာမို့ ရှုမှုတ်နေသူဟာ နားတွေ မပူးဘဲ အစဉ်အမြဲ နားအေးလို့သာ နေပါ တယ်။

## တရားဟောကောင်းလို့

သူတ္ထန် အာဂံဆောင်တဲ့ ဒီယာဘာဏာ အရှင် အဘယ်မထော်မြတ်ဟာ အင်မတန် တရားဟော ကောင်းပါသတဲ့။ တစ်နေ့ကျတော့ ညတရားပွဲ တစ်ခုက ပင့်လို့ ကြွေရောက်တရားဟောရပါတယ်။

အရိယာတို့ရဲ့ ကျင့်စဉ်တရား၊ ပစ္စည်းလာဘ်  
လာဘမှာ ရောင့်ခဲ့ပြီး၊ ကမ္မဋ္ဌာန်းအလုပ်မှာ စွဲမြဲ  
ရမယ့်အကြောင်းကို ဟောကြားတာဖြစ်လို့ အနယ်  
နယ် အရပ်ရပ်က ရဟန်းပရီသတ်တွေရော လူ  
ပရီသတ်တွေပါ အမြောက်အမြား တရားနာလာကြ  
ပါတယ်။ ကြိတ်ကြိတ်တိုးအောင် စည်ကားပါတယ်။

တရားနာလာကြတဲ့ ပရီသတ်ထဲက အသက်  
ကြိုးတဲ့ ရဟန်းကြိုးတစ်ပါးက လူစည်ကားတာ  
တရားဟောကောင်းတာကို ကြည့်ပြီး ဝမ်းမသာနိုင်  
ဘဲ မနာလို့ ဖြစ်ပါတော့တယ်။

## အဆဲခံရပေါမယ့်

မနာလို့ရုံးမက မကျေနပ်စိတ် မူန်းတီးစိတ်တွေ  
တရိပ်ရိပ်တက်ကာ ဒေါသ ဝင် လာ တဲ့ အ ခါ မှာ  
'အလကား ဘာတရားတွေ ဟောနေတာလဲ၊ မဟုတ်  
တာတွေ လျောက်ပြောနေတယ်၊ ဘယ်မှာလဲ အရို-  
ယာကျင့်စဉ်၊ ဘာကျင့်စဉ်မှ မဟုတ်ဘူး'စသည်ဖြင့်  
ကဲရဲ့ရှုတ်ချ ဆဲရေးတိုင်းထွာပါတော့တယ်။

ဒီလောက်နဲ့တင် အားမရဘဲ အပြန်လမ်းမှာ ဆုံးကြပြန်တဲ့ အခါ ရွှေကသွားရင်းလမ်းတစ်လျှောက် လုံး ဆဲသွားပါတယ်။ အရှင်အဘယကတော့ ဘာမှ မပြောဘဲ နောက်ကလိုက်ပြီး နှစ်မိုင်ခရီးကို အတူတူ ပြန်ခဲ့ကြပါတယ်။ ရွှေကဆဲသူကဆဲရင်း နောက်က အရှင်မြတ်ကလည်း နားထောင်ရင်းနဲ့ပေါ့။

ကျောင်းပြန်ရောက်လို့ ခြေဆေး အမောဖြေ နေတဲ့အခါမှာ တရားပဲအတူပါသွားတဲ့ ရဟန်းငယ် က လျှောက်ထားပါတယ်။

“အရှင်ဘူးရား ဟိုကိုယ်တော်ကြီး ပက်ပက် စက်စက်တွေပြောပြီး ဆဲလာလိုက်တာမွန်လို့ဘူးရား။ အရှင်ဘူးက ဘာမှုပြန်မပြောတော့ ဟူတ်လို့ပြိုမ် နေရာ ရောက်မသွားပါလား ဘူးရား” -တဲ့။

အဲဒီတော့ အဘယ်မထောင်မြတ်က ဘာပြန် ပြောသလဲဆိုရင်-

“ငါ့ရှင် ပြောပါစေ၊ ပြောတာက သူ့တာဝန်၊ သည်းခံစို့က တို့တာဝန်ပဲ၊ ငါတို့မှာ ခြေလှမ်းတိုင်း

လူမှုံးတိုင်း အမှုတ်နဲ့သွားနေတော့ အမှုတ်လွှတ်သွား  
တာ မရှိပါဘူး”လို့ အမိန့်ရှိလိုက်ပါတယ်။

တရားနဲ့နေတဲ့ အတွက် ခြေလှမ်းတိုင်းမှာ အရှု  
အမှုတ် ရှိ၊ အသံ ကြားတိုင်းမှာ အရှုအမှုတ် ရှိတဲ့  
အတွက် ခံနိုင်ရည်ရှိတဲ့ အရှင်မြတ်ဟာ အတူယူစရာ  
နားထောင်တတ်တဲ့ သူပါ။

## တံခါးပမာ ကျင့်

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့  
ကိုယ် အဂ်၏ အစိတ် အပိုင်းတွေ ဟာ ကု သို့လ်၊  
အကု သို့လ်တို့ရဲ့ ဝင်ပေါက်တွေ ဖြစ်ပါတယ်။ ကြော်  
ခြောက်ပါး တံခါးခြောက်ပေါက်လို့ တင်စားပြောဆို  
ကြပါတယ်။

တံခါးရဲ့ သဘောက ဝင်ရောက်စေလို့ သူတို့ကို  
ဖွင့်ပေးဖို့၊ မဝင်ရောက်စေလို့ သူတို့ကို ပိတ်ထားဖို့  
ဖြစ်ပါတယ်။

မျက်စိပေါက်၊ နားပေါက်က ဝင်လာတဲ့ အာရုံ  
တွေကို ရုပ် ရုပ်လို့ ရှုမှုတ်လိုက်ခြင်းဟာ အကု သို့လ်

တွေ မဝင်ရောက်နိုင်အောင်လို့ ပိတ်ထားလိုက်တာပါ။ မြင်တာကို ရုပ်၊ ကြားတာကို ရုပ်၊ မြင်သိစိတ်ကို နာမ်၊ ကြားသိစိတ်ကို နာမ်လို့ ရှုလိုက်တဲ့ အခါ မြင်ခြင်း၊ ကြားခြင်းကိစ္စတို့ကြောင့် အကုသိုလ်ပေါ် ပေါက်စရာ အကြောင်းမရှိတော့ပါ။

တံခါးပေါက်တွေကို ပိတ်ထားရင် မဝင်သင့် တာတွေ မဝင်နိုင်တဲ့ အတွက် ဝင်လာသူတို့ကြောင့် ပေါ်ပေါက်လာမယ့် ဘေးရန်အန္တရာယ်တွေ ကင်းပါတယ်။

ရှုမှုတံစိတ်နဲ့ မြင်ပေါက် ကြားပေါက်တွေကို ပိတ်ထားနိုင်ရင် အကုသိုလ်တွေ မဝင်ရောက် မနောင့်ယှက်နိုင်တဲ့ အတွက်အန္တရာယ်ကင်းပါတယ်။ အကုသိုလ်ကြောင့် ဖြစ်လာမယ့် အပါယ်ကရဲဘေး ဆင်းရဲဒုက္ခဘေးတွေ ကင်းနေလို့ ရန်တွေ ကင်းနေ လို့ ရှုမှုတ်နေသူဟာ ဘဝလုံခြုံမှုကိုလည်း တည် ဆောက်ပြီးသား ဖြစ်သွားပါတော့တယ်။

## တရားနဲ့ နမ်း

တရားနဲ့ နေသူဟာ မြင်ရ ကြားရတာတွေကို  
အလွတ်မပေးဘဲ ရှုစိတ်ဝင်ရသလို နမ်းရှုတဲ့ နေရာ  
မှာလည်း တရားပါရပါမယ်။ နှာခေါင်းရဲ့ အလုပ်က  
နမ်းရှုဖို့ ဆိုတော့ အနဲ့မျိုးစုံကို ကြံးရင်ကြံးသလို နမ်း  
ရှုကြရပါတယ်။

ရှုမှတ်မှုပါတဲ့ နမ်းရှုမှုနဲ့ အရှုအမှတ် မပါတဲ့  
နမ်းရှုမှုလို့ နှစ်မျိုးခွဲနိုင်ပါတယ်။ ရုပ် နာမ်လို့ ဆင်  
ခြင် သတိထားပြီး နမ်းရင် ရှုမှတ်မှု ပါဝင်လာပါပြီ။

ရုပ်နာမ်သဘောအရ ရှုကွက်ရှာကြည့်ရင်-  
၁။ အနဲ့မျိုးစုံ ဂန္ဓာရုံကို ရုပ်လို့ ရှုရပါမယ်။  
၂။ နမ်းတဲ့ နှာခေါင်း ယာနပသာဒကို ရုပ်လို့ ရှုရ  
ပါမယ်။

၃။ နမ်းရှုချိန်မှာ ဖြစ်လာတဲ့ နံသိစိတ်ကို နာမ်လို့  
ရှုရပါမယ်။

ရှုကွက်သုံးမျိုးထဲက တစ်မျိုးမျိုးကို ရှုမှတ်ရင်းနဲ့  
နမ်းဖို့လိုပါတယ်။

## နှာခေါင်းထဲဝင်လာ

နှာခေါင်းပေါက်ထဲ ဝင်ရောက်လာတဲ့ အမိုး မိုးသော  
ရန်းတွေဟာ ရုပ်တရားပါ။ စားသောက် ဖွယ်ရာအဖြာဖြာက  
ပေါ်ထွက်လာတဲ့ ထမင်းနဲ့ ဟင်းနဲ့ မှန်းပဲသရေစာတွေဟာ  
ရုပ်တရားပါ။ အလှ အပအသုံးအဆောင် သနပ်ခါးရေမွေး  
ပေါင်ဒါ ပန်း စတာတွေရဲ့ အနဲ့ဟာလည်း ရုပ်တရားပါ။  
ထမင်း ဝိုင်း ထိုင်လို့ ထမင်း၊ ဟင်းနဲ့ရလာရင် ရုပ်လို့ ရှုပါ။  
သနပ်ခါး၊ ပေါင်ဒါလိမ်းရင်း ပန်းပန်ရင်း သနပ်ခါးနဲ့  
ပေါင်ဒါနဲ့တွေ ရရင် ရုပ်လို့ ရှုပါ။

ခြုံပြောရရင် နှာခေါင်းထဲ ဝင်လာသမျှ မွေးတဲ့  
အနဲ့၊ သင်းပျုံတဲ့ အနဲ့၊ တူးခြစ်တဲ့ အနဲ့၊ ပုံပ်သိုးတဲ့  
အနဲ့စတဲ့ အနဲ့မိုးစုံဟာ ရုပ်တရားတွေပါ။ ရုပ်လို့  
ရှုပါတယ်။ နမ်းချင်လို့ နမ်းသည်ဖြစ်စေ မရှုချင်  
မနမ်းချင်ဘဲ နှာခေါင်းထဲဝင်လာလို့ဖြစ်စေ ဘယ်လို့  
အနဲ့ကို ရ-ရ။ ရုပ်လို့ ရှုပါတယ်။

အဲဒီအနဲ့တွေ လက်ခံတတ်၊ နမ်းရှုတတ်တဲ့  
ယာနပသာဒ နှာခေါင်းကလည်း ကိုယ်နဲ့ ဆက်စပ်  
နေလို့ ရုပ်တရားပါပဲ။ ရုပ်လို့ ရှုရပါမယ်။

အနဲ့ရယ် နှာခေါင်းရယ် ပေါင်းဆုံးမိတဲ့ အချိန်  
မှာ ဖြစ်ပေါ်လာတဲ့ နံသိစိတ်က နာမ်တရားပါ။  
နာမ်လို့ ရှုရမယ့်တရားပါ။

‘အနဲ့ တစ်မျိုးမျိုးပဲလို့’ သိတဲ့စိတ် ပေါ်တာနဲ့  
အလွတ်မခံဘဲ နာမ်လို့ ရှုမှုတ်ရပါတယ်။ မွေးတယ်,  
နံတယ်၊ ကောင်းတယ်, မကောင်းဘူး၊ ကြိုက်တယ်,  
မကြိုက်ဘူးလို့ မခွဲခြားဘဲ အနဲ့မှန်း သိလိုက်တာနဲ့  
နာမ်လို့ ရှုလိုက်ရပါမယ်။

## နံတဲ့နေရာ ငါ မပါ

အနဲ့တွေက ရုပ်တရား၊ နမ်းရှုတတ်တာက  
လည်း ရုပ်တရား၊ နံသိစိတ်က နာမ်တရားဆိုတော့  
ဘယ်နေရာမှ ငါ မပါပါဘူး။ ငါ မဟုတ်ပါဘူး။  
အနဲ့ဟာ အနဲ့ပါပဲ။ ယောက်ဗျားက နံတာ၊ မိန်းမက

နံတာလည်း မဟုတ်ပါဘူး။ နံတဲ့ အနဲ့ကသာ နံတာပါ။ နံတဲ့သဘောကသာ နံတာပါ။

အနဲ့ကို ယောကျားလား၊ မိန်းမလား ခွဲခြားမှု ပြည့်  
မရပါဘူး။ ပုဂ္ဂိုလ်ပဲ၊ သတ္တုဝါပဲ လို့လည်း မရည်  
ညွှန်းနိုင်ပါဘူး။ သဘောတရားသက်သက်သာ ဖြစ်  
ပါတယ်။

တရားသဘော ရှုတဲ့ နေရာမှာ သဘောတရား  
သက်သက်ကိုသာ ရှုမြင်ရမှာ ဖြစ်ပါတယ်။ သဘော  
တရားသက်သက်ကိုသာ ရှုမှတ်နေတာကို ဝိပဿနာ လို့  
ပြောရပါတယ်။ ရုပ်နာမ် အမြင်နဲ့ အရာရာကို  
အကဲခတ်သုံးသပ်နေတာကို ဝိပဿနာတရားနဲ့ နေ  
တယ်လို့ ပြောရပါတယ်။

ရှုမှတ်နေတဲ့ သူအတွက် မခံမရပ်နိုင်အောင် နံ  
နေလို့လည်း တုန်လှပ်မှာ မဟုတ်ပါဘူး။ မွေးကြိုင်  
တဲ့ အနဲ့တွေကလည်း သူကို ဆွဲဆောင်မှု မပြုနိုင်  
တော့ပါဘူး။ ကုန်မပျက် ရှုမှတ်နေနိုင်တဲ့ အတွက်  
တည်ကြည်ဖို့မြတ်သက်လာပါတယ်။

## အနဲ့ဒက်ကြောင့်

အနဲ့ကို နမ်းရှူးရတဲ့ အခိုန်မှာ ရှုစိတ် မဝင်နိုင် ရင် နှစ်သက်သွားတဲ့ အနဲ့ဟာ နမ်းရှူးသူကို စွဲလန်းမှု ကို ဖြစ်စေပါတယ်။ နှစ်သက်ရင် ရာဂါ၊ မနှစ်သက် ရင် ဒေါသကို အားပေးတာမို့ အကုသိုလ် ဒုစရိုက် ဘက်ကို ဆွဲဆောင်သွားတာချည်းပါပဲ။

ဒီသဘောတွေကို လူ လော က မှာ သာ မ က တိရစ္စန်လောကမှာပါ ထင်ထင်ရှားရှား တွေ့ရပါ လိမ့်မယ်။ မိုးညီးကျကာလမှာ ပျော်ပါးချိန်ကို ရောက် တဲ့အခါ စွဲးထိုးများဟာ စွဲးမအနဲ့ရဲ့။ ဆွဲဆောင်မှု ကို မတွန်းလှန်နိုင်ပါဘူး။ နဟားကြိုးတပ်ပြီး ဆွဲတာ ထက်၊ လည်ပင်းကြိုးကွင်းတပ်ပြီး ဆွဲတာထက်ကို ပြင်းပြင်းထန်ထန် အဆွဲခံရပါတယ်။

ရိုက်မှာလည်း မကြောက်၊ သတ်မှာလည်း မမှု နိုင်ဘဲ စွဲးမနောက်ကို သာတကောက်ကောက်လိုက် ပါတော့တယ်။ ဘေးရှန်တွေအန္တရာယ်တွေ ခလုတ် ကန်သင်းတွေ ဘာမှ မမြင်တော့ဘဲ တစ်လောက

လုံးမှာ နွားမကိုသာမြင်ပြီး တန်းတန်းစွဲလိုက်ကြပါ  
တယ်။

တချို့နွားထီးတွေဆိုရင် မိတ်လိုက်ရင်း ခြံစည်း  
ရှိုးစွာနဲ့ ထိုးမိလို့ မျက်လုံးကျေတွေက်ပြီး သွေးသံ  
ရဲရဲကျနေတာတောင် ဂရုမစိုက်နှင့်ပါဘူး။ နွားမရဲ့  
နောက်ကိုသာ တန်းတန်းစွဲလိုက်နေတာဟာ ပြင်း  
ထန်တဲ့ အနဲ့ဒဏ်ကို ခံရတာပါ။

‘အဲဒီရေမွေးနံ့မှ ကြိုက်တယ်။ ဒီဆပ်ပြာနံ့ ဒီ  
ပေါင်ဒါနံ့မှ သဘောကျတယ်’ဆိုတာတွေဟာလည်း  
အနဲ့ရဲ့ သူဇာကြီးမားတာကို ပြနေပါတယ်။ မရှု  
မှတ်နိုင်သူ တရားနဲ့ မနမ်းတတ်သူကို ဒုက္ခပေးတာ လို့  
သိသာနိုင်ပါတယ်။

## တရားနဲ့ စားသောက်

စားသောက်တဲ့ နေရာမှာ အရှုအမှုတ် မလွှတ်  
အောင် စားသောက်တတ်ဖို့အတွက် ရှုံးမှာအတော်  
ပြောခဲ့ပြီးပါပြီ။ ဒီနေရာမှာတော့ အသေးစိတ် ထပ်

မပြောတော့ပါဘူး။ လိုရင်းအချုပ် ပြောရရင် စားသောက်မှုနဲ့ ပတ်သက်ပြီး ကျွန်အာရုံတွေနည်းတူသုံးမျိုး ခွဲခြားမြင်ရပါမယ်။

- ၁။ အချိအချင်စတဲ့ အရသာရသာရုံကို ရှုပ်လို့ရှုပါ။  
 ၂။ အရသာခံတတ်တဲ့ ဗို့ပသာဒ လျှာကို ရှုပ်လို့ရှုပါ။  
 ၃။ စားသောက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ စားသိစိတ် ကိုနာမ်လို့ရှုပါ။

ချို့, ချဉ်, စပ်, ငန်, ခါး, အဖန် ခြားက်တန်သော အရသာတွေဟာ ရှုပ်တရားပါ။ ဗို့ပသာဒ လျှာဟာလည်း ရှုပ်တရားပါ။ ချို့တယ်၊ ချဉ်တယ်၊ ငန်တယ်လို့ သိတဲ့ အသိ၊ စားသိစိတ်ကတော့ နာမ်တရားပါ။

အစားအသောက်တွေကို စားသောက်တဲ့ နေရာမှာ ကောင်းတယ်, မကောင်းဘူး၊ မြို့န်တယ်, မမြို့န်ဘူး၊ ပေါ့တယ်, ငန်တယ်၊ အရသာ ရှိတယ်, မရှိဘူးလို့ ခွဲခြားမှ မပြုဘဲ ရှုပ် နာမ်တရားတွေကို

ရွှေမှုတ်ရင်း စားသောက်တာဟာ တရားနဲ့စားသောက်ရာ ရောက်ပါတယ်။

## မပြီးဆုံးနိုင်တဲ့ တာဝန်

သတ္တဝါမှုန်သမျှဟာ အာဟာရကိုမှုပြီး အသက်ရှင်ကြရပါတယ်။ မစားမသောက်ရင် အသက်မရှင်နိုင်လို့ နေ့စဉ် စားသောက်ကြရတာပါ။ စားဝတ်နေရေးလို့ အရေးသုံးပါးမှာ ဝတ်ရေး၊ နေရေးထက်ကို စားရေးက ပိုလို တာဝန်တွေတက်ကြပါတယ်။

စားဖို့ သောက်ဖို့အတွက်ကိုပဲ နေ့စဉ်နဲ့အမျှ သွားလာလှပ်ရှား ရှာဖွေကြရတာပါ။ တကုပ်ကုပ်နဲ့ အလုပ်တွေ ရှုပ်နေကြတာပါ။

ဝတ်စရာ မရှိလို့ ဖြစ်ပါသေးတယ်။ စားစရာ မရှိလို့ မဖြစ်ပါဘူး။ နေစရာ မရှိတာက ဖြစ်ပါသေးတယ်။ စားစရာ မရှိလို့ မဖြစ်ဘူး။ မွေးကတည်းက နေသေတဲ့ အထိ မပြီးနိုင် မဆုံးနိုင် စားသောက်နေ

ကြရပါတယ်။ နေ့စဉ်နဲ့အမျှ စားသောက်ရင်း ရတဲ့ ဒုက္ခကလည်း မြင်အောင်ကြည့်ရင် မသေးလှပါ ဘူး။ စားစရာရအောင် ရွှေဖွေရတဲ့ ဒုက္ခကလည်း ပို လို့တောင် ဆိုးတာတွေ့ရပါမယ်။

### မီးဌိမ်းအောင်စား

စားတယ်ဆိုတာ အမှန်ကတော့ ဝမ်းထဲမှာ တောက်လောင်နေတဲ့ ပါစကဝမ်းမီးကို ဌိမ်းသတ်ဖို့ စားကြတာပါ။ ဝမ်းမီးလောင်မြိုက်မှု သက်သာ အောင် မဖြစ်မနေ စားသောက်ကြရတာပါ။

ဒါပေမယ့် မီးလောင်လို့စားရတာကိုပဲ အဟူတ် ထင် အကောင်းထင်ပြီး စားကောင်းရင် ဝမ်းမြောက် ဝမ်းသာဖြစ်ကြပါတယ်။ လောဘမီးတွေထပ်လောင် ပြန်တာကို သဘောမပေါက်တာပါ။ စားမကောင်း ဘူး၊ ခံတွင်း မတွေ့ဘူးဆို ရင် မကျေမန်ပြစ်ဖြစ်ပြီး ဒေါသမီးတွေ ထပ်လောင်ပြန်တာလို့ နားမလည်က လို့ တရားနဲ့ ဝေးသွားကြတာပါ။

အရသာမီးတွေ အလောင်မခံရအောင်၊ မီးပြိုမ်းအောင် စားမယ်ဆိုရင် လောဘ ဒေါသတို့ကို မဖြစ်စေဘဲ စားသုံးပါ။ ဆင်ခြင်မှု ရှုမှတ်မှုနဲ့ သတိကပ် ပြီး စားသုံးပါ။ ရုပ်နာမ်တရားတွေကို ရှုမှတ်ပြီး စားသောက်ပါ။

## အစားစုံမက် တရားဖျက်

အစားအစာပေါ်မှာ တပ်မက်တွယ်တာတဲ့ ရသ တက္ကာဟာ တင်းတိမ်ရောင့်ရဲမှုနဲ့ ထိန်းချုပ်မထားနိုင်ရင် ကောင်းကောင်းကြီး ဒုက္ခပေးတတ်ပါတယ်။ တစ်စထက်တစ်စ တိုး တိုးပြီး ခုံမင်စွဲလန်းတဲ့ အခါကင်းကွားပြီး မနေနိုင်လောက်အောင် စွဲမက်စေပါတယ်။ စွဲမက်မှုကြောင့် မတရားတဲ့ နည်းလမ်းတွေနဲ့ သတ်ဖြတ်ခြင်း ခိုးယူခြင်းတွေအထိ ရောက်အောင် လည်း ပို့ဆောင်တတ်ပါတယ်။

မြတ်စွာဘူးရားရှင်လက်ထက်တော်က သာဝတီပြည်မှာ နွေးသတ်သမားတစ်ယောက်ရှိခဲ့ဖူးပါတယ်။ နွေးတွေကို ကိုယ်တိုင် မွေးထားပြီး နေ့စဉ်နဲ့အမျှ

သတ်ဖြတ်ရောင်းချပါတယ်။ ရောင်းမကုန်တဲ့ အသား  
တွေကို နှဲစဉ်နှဲတိုင်း စားသောက်ပါတယ်။

နှစ်ပေါင်းများစွာ စားသောက်လာတော့ အမဲ  
သား မပါရင် မစားတတ်တော့ပါဘူး။ အမဲသားနဲ့  
စားရမှုသာ တင်းတိမ်ပါတော့တယ်။ အရက်စွဲ ဆေး  
လိပ် စွဲသလို စွဲနေပြီပေါ့။

## ရက်စက်ကြမ်းတမ်း

တစ်နှုန်းမှာတော့ စားဖို့ အမဲသားတုံးကို ချုန်း  
ကျေန်တာတွေ ရောင်းချလိုက်ပါတယ်။ မယားဖြစ်သူ  
ကို ချက်ခိုင်းပြီး ပြန်လာရင် စားမယ်လို့ ရေချိုးသွား  
ပါတယ်။ ဒီအချိန်မှာ မိတ်ဆွဲတစ်ယောက်က  
ဓည့်သည်အတွက် ချက်ကျွေးဖို့ရန်မရရင် မဖြစ်ဘူး  
လို့ အမဲသားတုံးကို ဆွဲယူသွားပါတယ်။

နွားသတ်သမား ပြန်လာတဲ့ အခါမှာ မယားက  
ရှိတဲ့ဟင်းတွေနဲ့ ခူးခပ်ကျွေးပြီး အကျိုးအကြောင်း  
ပြောပြပါတယ်။ အမဲသား မပါရင် မစားတတ်တဲ့

နွားသတ်သမားဟာ စိတ်ဆိုးဒေါသထွက်ပြီး ဓားဆွဲကာ ထသွားပါတယ်။

နောက်ဖေးနွားခြံထဲက နွားတစ်ကောင်ရဲ့လျှာကို ဆွဲထူတ် အတင်းဖြတ်ပြီး သွေးသံရဲရဲနဲ့ ယူလာကာ ချက်ခိုင်းပြီး စားပါတော့တယ်။ အစားအတွက် ဒေါသထွက်နေတဲ့ အခါ အော်ဟစ်နေတာကိုလည်း မသနားတော့ပါဘူး။ သွေးရဲရဲသံရဲရဲ ဒုက္ခဖြစ်ကျန်ခဲ့တာကိုလည်း ကရုဏာမသက်နိုင်ပါဘူး။ ကိုယ့်လိုဘပြည့်စိုးအတွက် ရက်စက်တဲ့ နွားသမားရဲ့ ကြမ်းကြုတူမှုက ကြောက်စရာပါ။

## အကျိုးပေးပြီ

အကုသိုလ်ကံတွေဟာ သိပ်ကို အားကြီးလာ ပြီ၊ လွန်ကဲလာပြီဆိုရင် နောက်ဘဝအထိ မဆိုင်းဘဲ ချက်ချင်းလက်ငင်း တူသောအကျိုးကို ပေးတတ်ပါတယ်။

ပူဗူလောင်လောင်နဲ့ ချက်ထားတဲ့ အမဲသားဟင်းကို လောဘတ်ကြီးနဲ့စားမယ်လို့ လျှာပေါ်တင်

လိုက်တဲ့ အခါ နွားသတ်သမားရဲ့ လျှောဟာ ပူလောင်  
ခြင်းကြောင့် ထမင်းပန်းကန်ထဲ ပြုတ်ကျသွားပါ  
တယ်။

ခံတွင်းက သွေးတွော်လည်း မြင်မကောင်း  
အောင် ယိုစီးကျလာပါတယ်။ နာကျင်မှုကြောင့်  
အော်ဟစ် ညည်းညြိုပြီး နေရပါတယ်။ တလူးလူး  
တလိမ့်လိမ့်နဲ့ ဘယ်လို့မှ မနေနိုင် မထိုင်နိုင်တာ  
ကြောင့် နွားအော်သလို အော်ပြီး လေးဘက်ထောက်  
ကာ သွားနေရပါတော့ တယ်။ အဲဒီရောဂါနဲ့ပဲ သေ  
တဲ့ အခါ အဝိစိငရဲကိုလည်း ရောက်ရပါသေးတယ်။

ရသတက္ာာ ရသာရုံကို တပ်မက်မှုကြောင့် ဒီ  
ဘဝမှားလည်း ဒုက္ခရောက်၊ သံသရာမှားလည်း ဒုက္ခ<sup>၁</sup>  
ရောက်ရတဲ့ အဖြစ်ဆိုးတွေ ကင်းဝေးစေဖို့ စားတိုင်း  
သောက်တိုင်းမှာ သတိတရားနဲ့ ဆင်ခြင်ရွှေပွား စား  
သောက်ကြရမှာ ဖြစ်ပါတယ်။

အစားအတွက်နဲ့ တရားမပျက်စေဘဲ အစား  
အတွက် တရားတက်လာအောင် စားသောက်ဖို့

အတွက် အမှတ်သတိရှိကြရမှာ ဖြစ်ပါတယ်။ ရုပ် နာမ် တရားတွေကို ရှုမှတ်ရင်းနဲ့ စားသောက်ရမှာ ဖြစ်ပါတယ်။

## ကိုယ်ခန္ဓာမှာ ရှုစရာ

မျက်စီ၊ နား၊ နှာခေါင်း၊ လျှာတို့ကို အခြေခံကာ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားရတာတွေကို ရှုတတ်သွားတဲ့ အခါ ကိုယ်နဲ့ပတ်သက်ပြီး ရှုမှတ်ပုံ တွေကိုလည်း သဘောပေါက်သွားပါပြီ။

၁။ အထိအတွေ့မျိုးစုံ ဖော်ပွာရုံကို ရုပ်လို့ ရှုရပါမယ်။

၂။ ထိတွေ့တတ်တဲ့ ကာယပသာ ကိုယ်ကို ရုပ်လို့ ရှုရပါမယ်။

၃။ ထိတွေ့ချိန်မှာဖြစ်ပေါ်လာတဲ့ ထိသိစိတ်ကို နာမ်လို့ ရှုရပါမယ်။

တစ်စုံတစ်ခုကို ကိုင်တွယ်တဲ့ အခါ ထိခိုက်တဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ အကြမ်းအနှု အပူအအေးစတာတွေဟာ ရုပ်တရားပါ။ ရုပ်လို့ ရှုရပါမယ်။

အပူအအေး အကြမ်းအနုသဘောတွေနဲ့ ထိမိတွေ့မိတာက ကာယပသွေး ရုပ်တရားပါ။ ကိုယ်မှာ ပေါ်လာတဲ့ သဘောပါ။ ရုပ်လို့ပဲ ရှုပါ။

ထိတွေ့ချိန်မှာ ပူးတဲ့ သဘောနဲ့ ကိုယ်နဲ့ ထိချိန်မှာ ပူးတယ်လို့ သိတဲ့ စိတ်၊ ကြမ်းတမ်းစွာ ထိခိုက်မိချိန်မှာ ကြမ်းတယ်လို့ သိတဲ့ စိတ်က နာမ်တရားပါ။ ဘာနဲ့ ထိထိ၊ ဘယ်အရာနဲ့ တိုးမိ တိုးမိ ကိုယ်ခန္ဓာ နဲ့ ပြင်ပကထိတွေ့နိုင်အာရုံတို့ ပေါင်းဆုံးမိတဲ့ အချိန်ဖြစ်ပေါ်လာတဲ့ ထိသိစိတ်၊ ကာယဝိညာက် စိတ်ကို နာမ်လို့ ရှုမှတ်ရပါတယ်။

## စိတ်ကို ရှုရာမှာ

စိတ်ကို ရှုရာမှာတော့ ပြောခဲ့ပြီးတဲ့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်အားလုံးကို နာမ် နာမ်လို့ ရှုရပါတယ်။ စိတ်ထဲမှာ ပေါ်တာ၊ စိတ်ထဲမှာ ခံစားရတာ၊ စိတ်နဲ့မှတ်သားတာ အားလုံးဟာ နာမ်တရားတွေပါ။ နာမ်လို့ ရှုပါ။

စိတ်နဲ့ ဆက်စပ်တဲ့ တွေးတောမှု၊ အောက်မောမှု၊ သတိရမှု၊ လွမ်းဆွတ်မှု၊ ကြေကွဲမှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုအားလုံးဟာ နာမ်တရားပါ။ နာမ်လို့ ရှုပါ။ မေတ္တာစိတ်၊ ကရုဏ်ကာစိတ်၊ မူဒီဒီတာစိတ် တွေ ဟာလည်း နာမ် တရား တွေပါ။ ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်၊ လောဘစိတ်၊ ဒေါသစိတ်အားလုံး ဟာလည်း နာမ်တရားတွေပါပဲ။ နာမ်လို့ ရှုမှတ်ရပါတယ်။

အချပ်ကတော့ ကိုယ်ထပ်ပေါ်တာ ရုပ်၊ စိတ်ထပ်ပေါ်တာ နာမ်။

ကိုယ်မှာ ဖြစ်ရင် ရုပ်၊ စိတ်မှာ ဖြစ်ရင် နာမ်။  
ကိုယ်နဲ့ ဆက်စပ်တာ ရုပ်၊ စိတ်နဲ့ ဆက်စပ်တာ နာမ်-လို့ ရှုမှတ်ပါ။

## ချမ်းသာတယ် ထင်ပြီး

များသောအားဖြင့် သတ္တဝါတွေဟာ အာရုံမျိုးစုံ ခံစားနေရတာကိုပဲ ချမ်းသာတယ်လို့ ထင်နေကြရှုပါတယ်။ အဲဒီချမ်းသာတွေကို ရှာရင်း ရှာရင်း

နဲ့ပဲ ဆင်းရဲနေကြရပါတယ်။ ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြံး ခံစားနေကြရပါတယ်။

ကြည် ချင်တာလေး ကြည် နေရရင် ပျော်ပါတယ်။ ကြားချင်တဲ့ အသံလေး ကြားနေရ နားထောင် နေရရင် ပျော်ပါတယ်။ ရှူးချင်တဲ့ အနဲ့လေး နမ်းနေရ ရဲ ရှူးနေရရင်၊ စားချင်တာလေး စားနေရရင်၊ ထိတွေ့ချင်တာလေး ထိတွေ့နေရရင်၊ တွေးချင်တာလေး တွေးနေရရင် ပျော်ပါတယ်။ နှစ်သက် သဘောကျပါတယ်။ ချမ်းသာတယ်လို့ အောက်မေ့နေကြပါတယ်။ မှတ်ထင်နေကြပါတယ်။

အမှုန် ကတော့ တကယ့် ချမ်းသာ မဟုတ်ပါဘူး။ ကိုယ်တိုင် ခံစားရတဲ့ ချမ်းသာမဟုတ်ပါဘူး။ ကိုယ့်မှာပူးကပ်နေတဲ့ တဏ္ဍာက ခံစားတဲ့ ချမ်းသာပါ။ တဏ္ဍာဆိုတဲ့ လို့ချင်မှုကြောင့် သာ လို့ချင်တာလေး ရတာကို ချမ်းသာလို့ ထင်နေကြတာပါ။

## အမှန်ကို မမြင်

တကယ့် ချမ်းသာအစစ်က လို ချင် မှု ဆို တဲ့  
တက္ဌာကို ပယ်သတ်နိုင်မှ ရပါတယ်။ တက္ဌာမဖြစ်  
အောင် ပိတ်ဆိုစောင့်စည်းနိုင်မှ ရနိုင်ပါတယ်။ အဲဒီ  
အသိအမြင်တွေ မဖြစ်လာအောင် မသိမှ အဝိဇ္ဇာ  
က အားကြီးစွာဖုံးအုပ်ထားလိုက်ပြန်တော့ အမှန်ကို  
မမြင်တော့ပါဘူး။ ဆင်းရဲကို ချမ်းသာထင်၊ ချမ်းသာ  
ကိုတော့ ဆင်းရဲထင်ပြီး အမှားသံသရာကြီး ဆက်  
ကာ ဆက်ကာ လည်ပတ်ရပါတော့တယ်။

တရားနဲ့နေတာဟာ အမှန် သိ ဖို့အတွက် အခြေ  
ခံ လိုအပ်ချက်ပါ။ အမှန်တရားကို သိမြင်ဖို့အတွက်  
အာရုံမျိုးစုံတို့ရဲ့ ဝင်ရောက်နှောင့်ယှက်မှုကို ပယ်  
ဖျက်ပြီး အမှန်သဘာဝ ရုပ်နာမ်တို့ကို ရှုမှတ်နေရ<sup>၁</sup>  
တာပါ။ တရားအားထုတ်တာဟာ ကိုယ်ခန္ဓာအတွင်း  
မှာ ညက်သွင်းပြီးတော့ အမှန်တရား မြင်တွေ。  
အောင် ရွာဖွေနေခြင်း ဖြစ်ပါတယ်။

## တရားက နှောင့်ယူက်လား

“ဘဝ ကြီးပွားချမ်းသာရေးမှာ တရားဟာ အနှောင့်အယုက်”လို့ ယူဆသူများမှာ ရွှေးကလည်း ရှိခဲ့ပါတယ်။ ယခုလည်း ရှိကြပါတယ်။ မသိနား မလည်လို့ အထင်အမြင် လွှမှားနေကြတာပါ။

‘တရားအလုပ် လုပ်နေရင် ဘာနဲ့စားမလဲ၊ ဘာ နဲ့ဝတ်မလဲ၊ ဘယ်လို လုပ်ပြီး ကြီးပွားချမ်းသာတော့ မှာလဲ’လို့ ဘုန်းကြီး အမေးခံရဖူးပါတယ်။

“တစ်ဘက်က ပုံ မှန် အသက် မွေးဝမ်းကြောင်း အလုပ်ကို လုပ်၊ တစ်ဘက်ကလည်း တရားအလုပ် ကို လုပ်ဆိုရင် ဘာဖြစ်လို့ မကြီးပွား မချမ်းသာရ မှာလဲ”လို့ ဖြဖဲ့ပါတယ်။

စားဝတ်နေရေးအတွက်ကို လူတိုင်း အသက် မွေးဝမ်းကြောင်းအလုပ်တွေ လုပ်ကြပါတယ်။ လုပ် လည်း လုပ်ရမှာပါ။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ကို တရားနဲ့နေသွားရင် အလုပ်နှစ်ခု ပြီးပါတယ်။ တရား

က အနှံ့အယူက် မဖြစ်ပါဘူး။ အကူအညီ တောင် ဖြစ်ပါသေးတယ်လို့။ တရားနဲ့ နေသူတိုင်း သိ ကြပါတယ်။

## အညွှန်တုံးဝါဒ

ဗုဒ္ဓမြတ်စွာ ကုရှုတိုင်း ကမ္မာသမ္မနိဂုံးရွာမှာ သိတင်းသုံးနေစဉ်က မာဂဏ္ဍားယပရိုဟင်က မြတ်စွာ ဘုရားကို အညွှန်တုံးသူလို့ စွပ်စွဲခဲ့ဖူးပါတယ်။

သူ ဘာကို ရည်ရွယ်ပြီး ပြောတာလဲဆိုတော့  
မြတ်စွာဘုရားက-

“ကာမဂုဏ်အာရုံတွေကို မွေးလျှော်ပျော်ပိုက နှစ်ခြိုက်တတ်တဲ့ မျက်စီ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို ပိတ်ဆိုထားရမယ်၊ လုံခြုံအောင် စောင့်ရှုာက်ထိန်းသိမ်း ရှုမှတ်ရမယ်”-လို့ ဟော တော်မူတဲ့ မြတ်စွာဘုရားကို မကျေနပ်လို့ ပြောတာပါ။

သူတို့ကျမ်းစာများရဲ့ အဆိုအရ ‘မျက်စီဆိုတာ ကြည့်ဖို့၊ နားဆိုတာ နားထောင်ဖို့၊ နှာခေါင်းဆိုတာ

နမ်းရှုဖို့၊ လျှာက အရသာခံဖို့၊ ကိုယ်ကာယက ထိ  
တွေ့ဖို့၊ စိတ်က တွေးကြုဖို့ ဖြစ်လာတာကြောင့်  
အာရုံမျိုးစုံကို လိုက်စားပေးရမယ်။ စိတ်တိုင်းကျ  
အားရအောင် ခံစားရမယ်။ မခံစားရင် လူညွှန်းတုံး  
တယ်။ မတိုးတက်ဘူး၊ မကြိုးပွားဘူး”လို့ မာဂဏ္ဍိယ  
ခံယူထားတဲ့ အတွက် မြတ်စွာဘူးရဲ့ တရားကို  
လက်မခံနိုင်ဘဲ ဖြစ်နေတာပါ။

ဒါကြောင့် ‘အာရုံမျိုးစုံကို ဝင်ချင်တိုင်း မဝင်  
နိုင်အောင် ပိတ်ဆိုစောင့်စည်းရမယ်။ အရှုံအမှတ်  
သတိရှိရမယ်’-လို့ ဟောကြားတဲ့ မြတ်စွာဘူးကို  
ရန်သူလို့သဘောထားပြီး အညွှန်းတုံးသူ၊ အညွှန်းတုံး  
ဝါဒ တည်ထောင်သူလို့ စွဲပွဲနေတာပါ။ မကျေ  
မန်ပ် ဖြစ်နေတာပါ။

## သူ့အထင်အမြင်

လောကချမ်းသာကိုသာ သိမြင် လောက ကြိုး  
ပွားရေးကိုသာ အကောင်းထင်တဲ့ မာဂဏ္ဍိယက  
ကြိုးပွား ချမ်းသာတယ်ဆိုတာကို ကာမဂ္ဂက်တရား  
တွေ့နဲ့ တိုင်းတာနေတာ ဖြစ်ပါတယ်။

ပစ္စည်းညစ္စာ ရာထူးအာကာ အခြေအာရုံ ဂုဏ်  
သတင်း အဆောင်အယောင်တွေ ပြည့်စုံပြီး စိတ်  
တိုင်းကျ ခံစားနေရတာကို ချမ်းသာလို့ ရှုမြင်နေပါ  
တယ်။ များများသုံးနှင့် များများဖြုန်းနှင့် ခံစားနှင့်  
ခွင့်ရမှ လူဘဝတိုးတက်တယ်။ လူညွှန်းတက်တယ်။  
ကာမဂုဏ်တွေ ပြည့်စုံနေမှ ဘဝမှာ ပြည့်စုံတယ်လို့  
ထင်နေတာပါ။ လက်ရှိဘဝမှာ ပစ္စည်းညစ္စာ ကြယ်ဝ  
နေမှုကိုသာ ချမ်းသာစစ်လို့ ယူဆပြီး ပြောနေတာ  
ဖြစ်ပါတယ်။

## ဗုဒ္ဓရှင်းပြ

လူစည်းစိမ်လို့ ခေါ်ကြတဲ့ ငါးပါးအာရုံ ကာမ  
ဂုဏ်ကိုသာ ချမ်းသာစစ် ထင်နေရာတဲ့ မာဂဏ္ဍားယ  
ကို မြတ်စွာဘူးရားက-

“မာဂဏ္ဍားယ- ငါဘူးဟာ အကောင်းဆုံး  
အဆင်း အသံ အနံ့ အရသာ အတွေ့အထိတွေကို  
လူဖြစ်စဉ်က ခံစားခဲ့ပြီးပါပြီ။ အဲဒီကာမဂုဏ်ရဲ့  
အပြစ်တွေကို သိနားလည်လို့ တပ်မက်မှ လိုချင်မှု

တက္ကာကို ပယ်ပြီး ချမ်းသာစွာ ယခု နေနှင့်ခဲ့ပါ  
တယ်။

ကာမဂ္ဂ၏ ခံစားနေတဲ့ သူတွေကို မြင်ပေမယ့်  
သူတို့ ခံစားတဲ့ ကာမဂ္ဂ၏ကို ငါ မတောင့်တတော့  
ပါဘူး။ ချမ်းသာမှုန်သမျှထက် သာတဲ့ နိဗ္ဗာန်ချမ်း  
သာကို ခံစားနေတဲ့ အတွက် ကာမဂ္ဂ၏ ချမ်းသာ  
လောက်ကို ငါ မမက်မော မတောင့်တတော့ တာ  
ပါ”လို မိန့်ကြားတော်မူပါတယ်။

## တရားကြောင့် ချမ်းသာ

တရားဓမ္မဟာ ချမ်းသာစစ် ချမ်းသာမှုန်ကို ရ<sup>၅</sup>  
ယူပေးတတ်ပါတယ်။ လူချမ်းသာ နတ်ချမ်းသာတွေ  
ထက် အဆပေါင်းများစွာ မနှိုင်းသာအောင် ချမ်း  
သာတဲ့ ချမ်းသာမျိုးကို တရားဓမ္မကမှ ပေးနှိုင်ပါ  
တယ်။

ချမ်းသာစစ်ကို ရှာဖွေတွေရှိသွားသူတို့မှာ ချမ်း  
သာတူကို မလို ချင်တော့ပါဘူး။ ရွှေအစစ်ရှိနေသူ

ဟာ ရွှေအတုကို မမက်တော့ သလိုပါပဲ။ တရားချမ်းသာရှိသူတို့အတွက် လောကချမ်းသာ မလိုအပ်တော့ပါဘူး။

အာရုံမျိုးစုံကို ချမ်းသာနိုးနှုံးရှာဖွေနေသူတွေ ဟာ ရှာဖွေရတဲ့ ဒုက္ခ၊ ထိန်းသိမ်းရတဲ့ ဒုက္ခ၊ ပျက်စီးသွားတဲ့ အခါမှာ စိတ်ဆင်းရဲရတဲ့ ဒုက္ခတွေ ဝန်းရုံထားတဲ့ မပြောပလောက်တဲ့ ချမ်းသာကို အကောင်းထင်နေကြတာပါ။

တရားကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမဖက်ချမ်းသာသက်သက်ကို မတွေ့မြင်ရသေးလို့သာ မက်မောနေကြတာပါ။ တရားက ပေးတဲ့ ချမ်းသာကို သိမြင်သွားတဲ့ အခါမှာ ကာမဂုဏ် ချမ်းသာဟာ အလကား ဖြစ်သွားပါတော့တယ်။

## မသိတော့ လိုချင်

နှေ့တိုင်း ရှာ့နေကြတဲ့ ကာမဂုဏ်တွေကို ဒုက္ခလို့ မသိရင် လိုချင်ပါတယ်။ ဒုက္ခကို ဒုက္ခမှန်း မသိအောင်၊ ဒုက္ခကို သုခလို့ထင်အောင် အပိဋ္ဌာဆိုတဲ့

မသိမှုက လှည့်စားပါတယ်။ အမှန်မသိအောင် ဖုံးလွမ်းထားပါတယ်။

မသိမှု အဝိဇ္ဇာကြောင့် ဆင်းရဲကို ချမ်းသာ၊ ချမ်းသာကို ဆင်းရဲလို့ ပြောင်းပြန်စောက်ထိုး မြင်ပါတယ်။ အမှားကို အမှန်၊ အမှန်ကို အမှားလို့ တလဲတချုပ် မြင်ပါတယ်။

အမှန်ကို မသိတဲ့ အခါ ချမ်းသာလို့ ထင်တဲ့ အခါမှာ လို့ချင်မှုတွေ ဝင်လာပါတယ်။ နှစ်သက် ခင်မင်မှုတွေ ဖြစ်လာပါတယ်။

အမှန်ကို မသိတာက အဝိဇ္ဇာပါ။ မသိလို့ လို့ချင်တာက တဏ္ဍာပါ။ အဝိဇ္ဇာနဲ့ တဏ္ဍာကြောင့် သာ ကာမဂုဏ်တွေကို ချမ်းသာတယ်လို့ ထင်ကြတာပါ။ လို့ချင်စွဲလန်းပြီး နေ့စဉ်နေ့တိုင်း ပင်ပန်းခံ ဆင်းရဲခံပြီး ရွှေဖွေနေကြတာပါ။ တရားနဲ့နေလို့ အမှန်ကို မြင်ကြတဲ့ အခါမှာ ‘ဆင်းရဲပါလား၊ ဒုက္ခပါလား’လို့ သိသွားကြပါတယ်။ သိလိုက်တာနဲ့ တပြိုင်နှက် လို့ချင်တာတွေ အားလုံးက ကင်းစင်သွားပါတယ်။

## သိမြင်လာအောင်

အမှုန်တရားကို သိမြင်အောင် အမှုတ်တမဲ့  
မနေဘဲ တရားနဲ့ နေရပါတယ်။ ရွှေပွားအားထူတ်နေ  
ရပါတယ်။ ဖြစ်ဆဲရုပ်နာမ်တို့ကို အဖန်ဖန် ရွှေမှုတ်  
နေရပါတယ်။ သင်ယူကျက်မှုတ်နေရုံ့နဲ့ မရပါ။ နာ  
ယူနေရုံ့လည်း မရပါ။ စဉ်းစားတွေးတောနေရုံ့နဲ့  
လည်း မရသေးပါလို့ သဘောပေါက်ဖို့ လိုအပ်ပါ  
တယ်။

ကိုယ်နဲ့စိတ်ကို သတိကပ်ပြီး ရုပ်တရားတွေကို  
တွေ့မြင်တဲ့ အခါ ရုပ်လို့ ရွှေပွား၊ နာမ်တရားတို့ကို  
တွေ့မြင်တဲ့ အခါမှာ နာမ်လို့ ရွှေပွားနေရပါတယ်။  
ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရွှေပွားနေရပါ  
တယ်။

အရှေခံ ရုပ်နာမ်ပေါ်မှာ အရှေညာက်နဲ့ ရွှေမှုတ်နေ  
ရပါမယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ကြရိယာပုတ်  
လေးပါးနဲ့ အဆင်ပြေသလို နှုလုံးသွင်းနေရပါမယ်။

မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် ခြောက်  
ပါးမှာ ထင်လာ ဝင်လာ ပေါ်လာသမျှကို အလွတ်  
မပေးဘဲ စောင့်ကြပ်ကြည့်ရှုနေရပါမယ်။

## တစ်စသိမှင်

အားထူတ်ကာစ အကျင့်မရသေးခင်မှာ အခက်  
အခဲတွေနဲ့ နပန်းလုံးပြီး ဘာမှ မသိသေး မမြင်  
သေးပါဘူး။ စိတ်ကို ဆုံးမယဉ်ကျေးလာတဲ့ အခါမှာ  
ကိုယ့်ရဲ့ ကြိုးစားအားထူတ်မှာ၊ ဉာဏ်ပညာ ပါဝင်မှာ  
ပေါ်မှုတည်ပြီး တရားသဘောကို တစ်စစနဲ့သိမှင်  
လာပါတယ်။

အလှမ်းကွာဝေးတဲ့ နေရာမှာရှိတဲ့ လူ  
တစ်ယောက်ကို ကြည့်ရင် မှုန်ဝါးဝါးသာ တွေ့ရ  
သလို အစပထမမှာ ရုပ်နာမ်လို့သာ ရှုနေပေမယ့်  
ရှင်းရှင်းလင်းလင်း မသိမြင်သေးပါဘူး။ တစ်စတစ်စ  
နဲ့ အနားကို တိုးကပ်သွားတဲ့ အခါမှာ တဖြည့်ဖြည့်  
ပို့မို့ပြီး သဲသဲကွဲကွဲမြင်လာသလို အရှုမြဲလာရင် ရုပ်

နာမ်သဘောကို သဲသဲကွဲကွဲ တွေ့မြင်သိရှိလာပါ  
တယ်။

ပထမရှုစကလည်း ရုပ်နာမ်တရားကို ရှုတာပါ  
ပဲ။ နောက်ပိုင်း ဆက်ပြီး ရှုနေတာကလည်း ရုပ်  
နာမ်တရားကိုပါပဲ။ ဒါပေမယ့် ပထမမှာ သိပ်မသဲ  
ကွဲဘူး။ နောက်ပိုင်းမှာ သဲကွဲစွာ မြင်ရတယ်ဆိုတာ  
အရှုအမှုတ် မြဲလာလို့ပါ။ အရှုညာက်အား ကောင်း  
လာလို့ပါ။

ရုပ်နာမ်တရားသာ ရှိတယ်။ ရုပ်နာမ်တရား  
တို့ကသာ ပြုပြင်စီမံနေကြတာ။ သွားလာ လူပ်ရှား  
နေကြတာ။ နာမ်က ခိုင်းလို့ ရုပ်က လုပ်ရတယ်။  
ရုပ်က ပြုလုပ်နေတာကို နာမ်က သိတယ်။ ရုပ်နာမ်  
မှုတစ်ပါး တခြား ဘာမှုမရှိဘူး။ ရုပ်နာမ်မှုတစ်ပါး  
ပြုလုပ်သူ စေခိုင်းသူ မရှိဘူး။ ငါ, သူတစ်ပါး၊  
ယောက်ဗျား၊ မိန်းမ ဘာတစ်ခုမှ မရှိဘူး။ သဘော  
တရား သက်သက်သာရှိတယ်လို့ သိလာ မြင်လာပါ  
တယ်။ သဘောပေါက်လာပါတယ်။

## သူ, ငါ မဟုတ် နာမ် နဲ့ ရှင်

သူလည်း မဟုတ်၊ ငါလည်း မဟုတ်၊ နာမ်နဲ့  
ရှင်လို့သာ သိမြင်လာတာဟာ အမှန်တရားကို သိ  
လာတာပါ။ တရားနဲ့နေလို့ သိလာတာပါ။ တရားနဲ့  
နေလို့ မြင်လာတာပါ။ အဲဒီသဘောလောက်ကို သိ  
မြင်သွားရင်ပဲ နေသာထိုင်သာ ရှိသွားပါပြီ။ နေတတ်  
ထိုင်တတ် ရှိသွားပါပြီ။

‘ငါ မဟုတ်ပါလား၊ ရှင်နာမ်ပါလား’လို့ နား  
လည်သွားတဲ့ အတွက် ငါဆိုတဲ့ အတွက် ဗဟိုပြုပြီး  
ဖြစ်လာတဲ့ ငါသား၊ ငါသမီး၊ ငါပစ္စည်း၊ ငါဉာဏ်ဆို  
တဲ့ စွဲလန်းမှုများ လျော့ပါးလာပါတယ်။ စွဲမက်မှုတွေ  
တွယ်တာမှုတွေ နည်းလာလို့ အပူးတွေ ကင်းပြီး  
ချမ်းသာလာတာပါ။

ရှင်နာမ်သာလို့ သိမြင်တဲ့ အသိအမြင်ကိုပဲ  
မပျောက်ပျက်အောင် ထိန်း သိမ်း ထား နိုင် ရင်  
အတော့်ကို ဟုတ်သွားပါပြီ။ တရားနဲ့ နေတတ်သွား  
ပါပြီ။

## ဆက်ပြီး သိမြင်

ဘုန်းကြီး အခု ပြောခဲ့တဲ့ နည်းလမ်းတွေ  
အတိုင်းသာ စနစ်တကျ လေ့ကျင့် အားထုတ် သွား  
မယ်ဆိုရင် အသိအမြင်တွေ တိုးတက်လာပါလိမ့်  
မယ်။ ရုပ်နာမ်တရားတွေဟာ အကြောင်းတရား  
တွေ တိုက် ဆိုင် ညီ ညွှတ် တဲ့ အခါမှာ ဖြစ်လာ၊  
အကြောင်းတရားတွေ တိုက် ဆိုင်ပြန်တော့ ပျက်  
သွား၊ တစ်ခုပြီး တစ်ခု မရပ်မနား ဖြစ်လာလိုက်၊  
ပျက်သွားလိုက်မို့ ‘ဘာတစ်ခုမှ တည်တာမြဲတာမရှိ  
ပါလား’လို့ မတည်မြဲတာကို တွေ့ကြရပါတယ်။

တိုးသဘောကို ကြည့်တော့လည်း တိုးသဘော  
လေးဟာ တိုးလာပြီးတဲ့ နောက် ပျောက်သွားတယ်။  
ပူသဘောကို သတိထားကြည့်ပြန်တော့လည်း အမြဲ  
မတည်နိုင်ဘဲ ပျောက်ပျက်သွားရတာကို တွေ့ရပြန်  
တယ်။ အသိ နာမ်တရားတွေဟာလည်း တစ်ခုပြီး တစ်ခု  
ဆက်ကာ ဆက်ကာ ဖြစ်ပျက် နေတာလို့ တွေ့လာပါတယ်။ “တစ်ခုဖြစ်လာ ပျက်သွားရာ တစ်ခု

ပေါ်လာ ဖျောက်သွားရ”လို့ တစ်စစနဲ့ သိမြင်လာပါ  
တယ်။

တိုးသဘော ပူးသဘော သိတဲ့ သဘောတစ်ခု စီ  
တစ်ခုစီမှာလည်း ဖြစ် တည် ပျက် သဘောတွေ  
သာလို့ မြင်လာပါတယ်။ အဆက်မပြတ် ဖြစ်နေလို့  
သာ, ဆက်တိုက် ဖြစ်နေလို့သာ တသမတ်တည်း  
မပြောင်းမလဲဘူးလို့ ထင်ရတာလို့ နားလည်လာပါ  
တယ်။

“အမှန်ကတော့ ကုန်ခမ်းပျက်စီးတဲ့ သဘောပါ  
လား”လို့ ရုပ်နာမ်တရားတွေကို ဉာဏ်နဲ့ ကြည့်နေ  
ရဲနေရင် မတည်မြတာကို မြင်လာပါတော့တယ်။

## မမြဲလို့ ဆင်းရဲ

ဖြစ်ပေါ်လာသော သဘောတရားမှန်သမျှဟာ  
ခကန်မူချ ပျက်စီးကြပါတယ်။ ပျက်ရတာမို့, ပျက်  
တတ်တာမို့လည်း ကြောက်စရာကောင်းလှပါတယ်။  
ခန္ဓာကိုယ် ဖွဲ့စည်းတည်ရှိမှုမှာ အခိုကအားဖြင့် ပါ

ဝင်တဲ့ ပထဝီ တေဇာ၊ အာပေါ့ ဝါယော အမာခံ  
ဓာတ်ကြီးလေးပါးဟာ အကြောင်းအမျိုးမျိုးကြောင့်  
ဖောက်ပြန်ပျက်စီးရင် ရောဂါဖြစ်ပြီး သေကြပျက်  
စီးကြပါတယ်။

အသက်ရှုတဲ့ အခါမှာဖြစ်ပေါ်လာတဲ့ ဝါယော  
ရုပ်-ဘတ်ဟာ မတည်မြဲဘူး၊ ပျက်စီးတတ်တယ်လို့  
သိမြင်ရင် ကျေနတဲ့ ရုပ်သဘော၊ နာမ်သဘောတွေ  
လည်း အတူတူပဲ၊ မမြဲဘူးလို့ သိလာပါပြီ။ “မတည်  
မြဲတဲ့ ပျက်စီးတဲ့ သဘောမှုန်ရင် ကြောက်စရာပါ  
လား၊ ဆင်းရဲတဲ့ ဒုက္ခတွေပါလား”-လို့ ဆင်းရဲကို သိ  
မြင်လာပါတယ်။

ဘယ်လို့ သဘောတွေဖြစ်ဖြစ် ရုပ်သဘော၊ နာမ်  
သဘောမှုန်သမျှဟာ တစ်ခုပြီး တစ်ခု၊ တစ်မျိုးပြီး  
တစ်မျိုး ဖြစ်ရလို့ မတည်မြဲတာ။ မတည်မြဲဘဲ  
ဖောက်ပြန်ပျက်စီးတာမို့ ဆင်းရဲတာကို ကိုယ်တိုင်  
ဉာဏ်နဲ့ သိမြင်လာပါတယ်။

## အနှစ်သာရ မရှိ

ရုပ်နာမ်တရားမှုန်သမျှဟာ ဖြစ်ပြီး ပျက်သွား  
တာပဲရှိတယ်။ ခိုင်မာတာလည်း မရှိဘူး။ မပျက်  
မစီး တည်တတ်တဲ့ အနှစ်သာရသဘောမျိုးလည်း  
မဟုတ်ဘူး။ ဖြစ်လာတဲ့ အခါမှာလည်း မဖြစ်ပါနဲ့လို့  
တားဆီးလို့ မရသလို ပျက်စီးတဲ့ အခါမှာလည်း  
မပျက်ပါနဲ့လို့ တားဆီးလို့ မရဘူး။

အကြောင်းညီညွတ်လို့ ဖြစ်ချိန်တန်ရင်ဖြစ်လာ  
ပြီး ပျက်ချိန်တန်ရင် ပျက်သွားတာပဲ။ ‘ကိုယ့်သဘော  
ကို မလိုက်၊ ကိုယ့်အကြိုက် မပါ၊ ကိုယ့်အလိုကျ ဘာ  
မှ မရ’လို့ သဘောပေါက်လာပါတယ်။

ခင်မင်စရာနှစ်သက်စရာလည်း မရှိ။ တွယ်တာ  
စွဲလန်းနေဖို့လည်း မကောင်းပါလားလို့ အမှုန်ကို သိ  
လာပါတယ်။ ရုပ်နာမ်ကို ရှုရင်း အမှုန်ကို မြင်လာ  
ပါတယ်။ ကိုယ့်စိုးကိုယ်ပိုင် ဘာတစ်ခုမှ မပြုနိုင်  
တာ။ ကိုယ့်စိတ်တိုင်းကျ ဘာတစ်ခုမှ မဖြစ်ကြတာ  
ကို မျက်ဝါးထင်ထင် သိမြင်တဲ့ ဉာဏ်တွေ ဝင်လာပါ  
တယ်။

## တစ်ခုသိရင် အားလုံးသိ

မတည်မြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုး  
မရတဲ့ သဘောတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး  
ဖြစ်နေကြပါတယ်။ မာကျာတဲ့ အနှစ်သာရသဘော  
မရှိလို့ မတည်မမြဲပျက်စီးတာပါ။ မတည်မြဲဘဲ ပျက်  
စီးတတ်လို့ ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေ ဖြစ်  
ရတာပါ။ တည်မြဲချင်ပေမယ့် မတည်မြဲ၊ မဆင်းရဲ  
ချင်ပေမယ့် ဆင်းရဲရလို့လည်း အလို့မလိုက်အကြိုက်  
ပပါဘူးလို့ ဆုံးရတာပါ။

သဘောတရားတစ်ခုကို သိမြင်ရင် ကျွန်တာ  
တွေကိုလည်း သိမြင်ပါတယ်။ ကွင်းဆက်သဖွယ်  
ဆက်သွယ်နေတာမို့ တစ်ခုကို ဆွဲကိုင်မိရင် အားလုံး  
ပါလာပါတယ်။ မတည်မြဲတဲ့ အနိစ္စလက္ခဏာ၊ ဆင်း  
ရဲတဲ့ ဒုက္ခလက္ခဏာ၊ အစိုးမရတဲ့ အနတ္ထလက္ခဏာ  
တွေဟာ ရှုမှတ်ပြီး တရားနဲ့နေသူရဲ့ အသိဉာဏ်မှာ  
တဖြည်းဖြည်းနဲ့ ထင်ရှားပေါ်လွင်ပြီး လာပါတယ်။

ဒါကြောင့် ရုပ်ကို ဖြစ်စေ၊ နာမ်ကို ဖြစ်စေ  
တစ်မျိုးမျိုးကိုသာ ရှုနေပါ။ ရုပ်အကြောင်းကို သိ  
ရုပ်သဘောကို နားလည်ရင် နာမ်သဘောကို နား  
လည်ဖို့ မခက်တော့ပါဘူး။ နာမ်တရားကို သဘော  
ပေါက်ရင် ရုပ်တရားကို သိလွယ်ပါပြီ။

အနိစ္စကို သိရင် ဒုက္ခနဲ့။ အနတ္တတို့ကိုလည်း  
အလွယ်တကူ သိမြင်ပါတယ်။ ဒုက္ခကို သိရင်လည်း  
အနိစ္စနဲ့။ အနတ္တကို နားလည်ပါတယ်။ အနတ္တကို  
ရှင်းလင်းသွားတယ်ဆိုရင် အနိစ္စ၊ ဒုက္ခတွေကိုလည်း  
ရှင်းရှင်းလင်းလင်း သိမြင်သွားပါတော့တယ်။

## ဖြစ်ပျက်သိမြင်လာ

အဲဒီလို ရုပ်နာမ်တို့ကို အရှုံခံအဖြစ် မူတည်  
သတ်မှတ်ပြီး ရှုမှတ်သွားရင်းနဲ့ ရုပ်နာမ်တို့ရဲ့  
သဘောလက္ခဏာ၊ မမြဲတာ၊ ဆင်းရဲတာ၊ အစိုးမရ  
တာတွေဟာ တရားနဲ့နေသူရဲ့ ဉာဏ်အမြင်မှာ ထင်  
လာမြင်လာပါတယ်။

မရပ်မနား ဆက်လက်ပြီးတော့ ဆင်ခြင်သုံး သပ်ရှုမှုတ်သွားမယ်ဆိုရင် ပိုပြီး ရှင်းလင်းစွာ သိမြင် လာပါတယ်။ “နာမ်ရှုပ်တရားတွေဟာ ဖြစ်တတ်၊ ပျက်တတ်တာကလွှဲလို့ ဘာမှ မဟုတ်ပါလား”လို့ သိမြင်သွားတာဟာ ဖြစ်ပျက်တရားကို သိသွားတာပါ။ အဲဒီလိုသိတာဟာ ရှုမှုတ်လို့ သိရတာပါ။

ရွတ်ဆိုနေလို့ သိနိုင်တာမျိုး မဟုတ်ပါဘူး။ သူများအပြောနဲ့ ဖြစ်ပျက်လို့ ရှုရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ဉာဏ်မှာ ရှုပ်နာမ်ရှုရင်းနဲ့ သိမြင်လာရမှာပါ။ အသိဉာဏ်ပေါ်လာရမှာပါ။ တမင်တကာ မြင်အောင် အာရုံပြုယူတာ၊ စိတ်ကူးယူတာမျိုး မဟုတ်ဘဲနဲ့ ရှုမှုတ်ရင်း ဉာဏ်မှာ ပေါ်ထင်သိမြင်တာမှ ဖြစ်ပျက်ကို သိမြင်တယ်လို့ ပြောရမှာပါ။

ဖြစ်ပျက်မြင်တဲ့ ဉာဏ်ပေါ်လာတဲ့ အခါမှာ ရှုပ်သဘော တစ်ခုချင်းစီ၊ နာမ်သဘော တစ်ခုချင်းစီရဲ့ ဖြစ်ပျက်တာကို အဆက်မပြတ်အောင် တွေ့မြင်နေပါပြီ။ ရှုမှုတ်စိတ်ကလည်း အရှုခံရှုပ်နာမ်မှုတစ်ပါး ဘယ်ကိုမှ မပြေးလွှားတော့ဘဲ တည်ကြည်ဖို့မြတ်သက်

ပြီး ဆက်လက် ရှုမှုတ်နေပါတော့တယ်။ ရှုရမှုတ်ရ<sup>၁</sup>  
တာကိုလည်း မပျင်းရှိ မဖြိုးငွေ့နိုင်ဘဲ အထူးစွဲမြဲ  
အောင် ရှုမှုတ်နေတတ်ပါတယ်။

တရားနဲ့ နေနိုင်အောင် ကြိုးစားရတဲ့ အဆင့်  
မဟုတ်တော့ဘဲ တရားနဲ့ပျော်တယ်ဆိုတဲ့ အဆင့်ကို  
တက်လှမ်းသွားနိုင်ပါပြီ။

## ဂိပသာရဲ့ဘေးရန်

တရားနဲ့ပျော်တဲ့ အဆင့်ကို ရောက်လာတဲ့ အခါ  
မှာ ရှုမှုတ်သူရဲ့သတိတရားဟာ စွဲမြဲနေပါပြီ။ အား  
ထုတ်ကာစလို တမင်တကာ ရှုမှုတ်နေရတာမျိုး  
မဟုတ်တော့ပါဘူး။ အလိုက်သင့်လေး ကြည့်နေရ<sup>၂</sup>  
သလို ရှုမှုတ်နေတဲ့ အတွက် ပင်ပန်းတာတွေပျောက်  
ပြီး ချမ်းသာမှုတွေ ဖြစ်လာပါတယ်။

ရှုမှုတ်နေသူမှာ တစ်ခါမှ မခံစားရသေးတဲ့ မခံ  
စားဘူးသေးတဲ့ ဌိမ်းအေးမှု အရသာကို ခံစားလာရ  
ပါတယ်။ တသိမ့်သိမ့် တြိမ့်ဌိမ့်နဲ့ လှိုင်းစီးနေရ

သလို ပုခက်စီးနေရသလို ခံစားသွားရပြီး ကျေနပ်  
နှစ်သိမ့်မှုတွေ ဖြစ်လာပါတယ်။

စိတ်တွေလည်း အထူးကြည်လင်ပြီး မျက်စီ  
ပိတ်ထားပေမယ့် အလင်းရောင်တွေကို တွေ့မြင်  
နေရတတ်ပါတယ်။ ကြက်သီးတွေတဖန်းဖြန်းထပြီး  
အေးချမ်းမှုအရသာ တရားအရသာတွေကို တွေ့ရှိ  
လာပါတယ်။

အဲဒီအချိန်မှာ ဝိပဿနာကြောင့် ဖြစ်ပေါ်လာ  
တဲ့ ချမ်းသာသူခါ၊ ဌိမ်းအေးမှုအရသာကို တွယ်တာ  
တပ်မက် နှစ်သက်နေရင်လည်း ရှုံးကို တိုးတက်  
သိလာမယ့် အသိဉာဏ်တွေကို ပိတ်ဆိုထားလိုက်  
သလို ဖြစ်သွားပြန်ပါတယ်။

ရှုံးဆက်ရမယ့် အသိဉာဏ်တွေ ဝင်မလာ  
အောင် တားလိုက်တာမို့ ဒါတွေဟာ ဝိပဿနာရဲ့  
ဘေးရန်တွေလို့သာ နားလည်ထားလိုက်ပါ။ နိုဗ္ဗာန်  
လမ်းကို ပိတ်ထားတာလို့ သဘောပေါက်ထားပါ။

## ပန်းတိုင်အရောက်သွား

တရားနဲ့နေသူတို့ရဲ့ အဆုံးသတ် ပန်းတိုင်က မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိုဗ္ဗာန်ဖြစ်ပါတယ်။ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိုဗ္ဗာန်ရတဲ့အထိ အားထုတ်ရပါမယ်။

ခရီးသွားသူတစ်ယောက်ဟာ ကိုယ်သွားရမယ့် လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မသွားဘဲနဲ့ လမ်းခရီးမှာ မြင်တွေ့နေရတာတွေကို ငေးမောနေရင် ခရီးမတွင်ပါဘူး။ လိုရာကို မြန်မြန်ဆန်ဆန်မရောက်ပါဘူး။ ခရီးဖင့်ပါတယ်။

အဲဒီလိုပဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ မပေါ်ခင် မှာ နိုဗ္ဗာန်ကို မတွေ့မြင်ခင်မှာ ဘယ်လိုအာရုံတွေ ပဲလာလာ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ မိန်းမောယစ်မူးမသွားအောင် သတိထားရပါမယ်။ ဆက်ပြီး မရှုမှတ်ရင် မသိမသာလေး လမ်းလွှဲသွားတတ်ပါတယ်။ ပန်းတိုင်ကိုမေ့ပြီး လမ်းမှာတင် ရပ်နေတတ်ပါတယ်။

တရားကြောင့် ရရှိလာတဲ့ နှစ်သက်ချွင်လန်း  
တဲ့ ပီတိ၊ ချမ်းသာတဲ့ သူခတွက် ခံစားနေရတဲ့ အချိန်  
ဟာ အင်မတန် အရေးကြီးတဲ့ အချိန်ပါ။ ဆက်လက်  
ရှုမှတ်ရင် အသိဉာဏ်တွေ ပေါက်ပေါက်ရောက်  
ရောက် ဖြစ်မယ့် အချိန်၊ မရှုမှတ်နိုင်ရင် နောက်ကို  
ပြန်လန်ကျမယ့် အချိန်မို့ အထူးသတိထားပြီး အရှု  
ခံ ရုပ်နာမ်တွေကို ဆက်ပြီး ရှုမှတ်ပါ။

## အဆင့်ဆင့် ဉာဏ်ဝင်

ရုပ်နာမ်ကို ရှုမှတ်ရာမှ ရုပ်နာမ်ရဲ့ သဘော  
လက္ခဏာတွေကို သိလာ၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်ခြင်း  
တို့ကို မြင်လာတဲ့ အခါ ရှုကွက်တွေဟာ ပိုမိုထင်ရှား  
လာပါပြီ။ အလွန်လျင်မြန်တဲ့ ရုပ်နာမ်သဘောတွေ  
ကို ကြည့်ရင်း ရှုရင်းမှာပဲ ‘အဆက်မပြတ်အောင်  
ပျက်ပြီးရင်း ပျက်ရင်း ဖြစ်နေတယ်’လို့ သာ နား  
လည်လာပါတယ်။

“ပစ္စုပွန်ရုပ်နာမ်တွေဟာ အပျက်တရားတွေပဲ၊  
တဖွံ့ဖွံ့နဲ့သာ ပျက်နေတယ်”လို့ သိပြီးတဲ့ နောက်မှာ  
“ရွေးတုန်းကလည်း အပျက်တွေပဲ၊ နောင်ကိုလည်း  
ပျက်ရည်းမှာပဲ၊ ယခုလည်း ပျက်နေတာပဲ”လို့ သိမြင်  
ကြောက်ရွှံ့လာပါတယ်။ ကြောက်စရာလို့သာ ရှုမြင်  
လာပါတယ်။ အပြစ်မြင်တော့ မပျော်ရွှင်ဘဲ ဤေးငွေး  
လာပါတယ်။ ဤေးငွေးတဲ့ အလျောက် လွှတ်မြောက်  
ချင်တဲ့ စိတ်တွေ ဖြစ်လာပါတော့တယ်။ ပေါ်လာပါ  
တော့တယ်။

လွှတ်မြောက်လို့စိတ်နဲ့ ဆက်လက် ရှုမှုတ်တဲ့  
အခါမှာတော့ နောက်ဆုံးအဆင့်မှာ မဂ်ဉာဏ် ဖို့လ်  
ဉာဏ်များ ဖြစ်ပေါ်ဖို့သာ ရှိပါတော့တယ်။ နိုဗ္ဗာန်  
လမ်းဟာ ဖြောင့်တန်းနေ ရှုင်းလင်းနေပါပြီ။ နိုဗ္ဗာန်  
ကို မျက်မှောက်ပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မဂ္ဂို  
တရားတွေ ပြည့်စုံတာနဲ့ မဂ်စိတ်ပေါ်လာရင် မဂ္ဂို  
ယာဉ်ပုံကို စီးနင်းပြီး နိုဗ္ဗာန်ရွှေပြည်ကို ဝင်ရောက်  
သွားတော့မှာပါ။

## မဂ်စိတ်ဖြစ်လာ

တစ်လျမ်းပြီး တစ်လျမ်း မှန်မှန်သွားနေသူမှာ  
တစ်ချိန်ချိန်မှာတော့ လိုရာကိုရောက်သလို မလျှော့  
သော ဒွဲလုံလနဲ့အားထုတ်ခဲ့သူဟာ ရှုမှတ်အားထုတ်  
လို့ မရွှင် စ-ပါး မြတ်တရားများ ပြည့်စုံလာချိန်မှာ  
တော့ ပူပန်မှု နှိပ်စက်မှုတွေကို ဖောက်ခွဲနိုင်၊ အို  
ခြင်း သေခြင်းတွေကို ဖျက်ဆီးနိုင်တဲ့ မဂ်စိတ်ဖြစ်  
ပေါ်လာပါတယ်။

မဂ်စိတ်ဖြစ်လာတယ်ဆိုရင်ပဲ ဒုက္ခသစ္ာကို သိ  
မြင်သွားပါတယ်။ သမုဒယသစ္ာကို ပယ်ခွာလိုက်ပါ  
တယ်။ နိရောဓသစ္ာကို မျက်မှာာက်ပြုပါတယ်။  
မရွှေသစ္ာကို မိမိသန္တာန်မှာ ဖြစ်စေပါတယ်။ ပြဿန့်  
ပြဿုက်တဲ့ ကိစ္စတွေအားလုံး ပြီးစီးသွားပါတယ်။  
ပုံထုဇ္ဇာဝကနေ သောတာပန်ဆိုတဲ့ အရိယာဘဝ  
ကို ရောက်ရှိသွားပါတယ်။

အဆင့် ဆင့် ဆက်လက်အားထုတ်လို့ လေးမဂ်  
လေးဖို့လ် ရပြီးတဲ့ အခါမှာတော့ အာသဝေါတရား

တွေ အားလုံးကင်းကွာပြီး ရဟန္တအဖြစ်ကို ရောက်  
ပါတော့တယ်။ အဲဒီအခါကျမှတော့ လိုချင်တဲ့တရား၊  
ရချင်တဲ့တရားတွေ ရပါပြီ။ မင်္ဂလာက်ဖိုလ်ဉာဏ်တွေ  
နဲ့ အလုံးစုံ ပြည့်စုံပါပြီ။ နိဗ္ဗာန်ချမ်းသာကိုလည်း  
မျက်မှုဗာက်ပြုနိုင်ပါပြီ။ ကိုလေသာတွေ တို့က်ဖျက်  
နိုင်လို့ အောင်ပွဲခံနိုင်သူ၊ အစဉ်အမြဲ တရားနဲ့နေသူ  
တစ်ယောက် ဖြစ်သွားပါပြီ။

## ဒီဘဝမှာ မရရင်တောင်

ဘယ်လိုပင် ကြိုးစားအားထုတ်ပေမယ့် ဒီဘဝ  
မှာ တရား မရရင်တောင် တရားနဲ့နေသူအတွက်  
အရှုံးမထွက်နိုင်ပါဘူး။ ကိုယ့်တရား အားကိုးရှုံးတာ  
မို့ လောကခံအရှိက်အပုတ် အထူးအထောင်းတို့ကို  
ခံနိုင်ရည်ရှိသွားပါတော့တယ်။ အာရုံငါးပါး ကာမ-  
ဂုံက်တရားတို့ကို အစွဲအလန်း ပြင်းထန်စွာ မဖြစ်  
တော့တာမို့ စွဲလန်းမှုတွေကို ပယ်ခွာနိုင်သလောက်  
အပူသောကများ ပြိုမ်းအေးသွားပါတယ်။

အကုသိုလ်ဒုစရိက်များမဖြစ်ပွားအောင် စောင့်စည်းနှင့် ပိတ်ဆိုနှင့် ကာကွယ်နှင့်တဲ့ အတွက် အကုသိုလ်ဖြစ်မှုများ နည်းပါးသွားပါတယ်။ ဒီဘဝ ကနေ နောင်ဘဝပြောင်းတဲ့ အခါမှာ သံသရာ ရေစုန် မမျောတော့ဘဲ အထက်တန်းကျတဲ့ သူဂါတီဘဝကို သေချာပေါက် ရနိုင်ပါတယ်။ တရားနဲ့နေသူဟာ မကြာမိဘဝမှာပဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ပေါ်ပေါက်နိုင်တာမို့ သံသရာ ဝဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ် မြောက် နှင့် ပါတော့ တယ်။ ဝဋ်ဘဝတိုတိုနဲ့ နိုဗ္ဗာန်ကို ဝင်စံသွားနှင့်ပါတော့တယ်။

## ခုရော နောင်ပါ

ခုဘဝမှာရော နောင်ဘဝမှာပါ ကောင်းကျိုး အဖြာဖြာကို ရချင်တဲ့ သူဟာ တရားလက်လွတ် နေလို့ မရပါဘူး။ တရားမေ့နေလို့ မရပါဘူး။ တရားမေ့နေသူတို့အတွက် အပါယ်လေးဘုံးဟာ ကိုယ့်အိမ်ကိုယ့်ယာလို့ စောင့်ကြိုးနေမှာမို့ အစဉ်သတိရှိပြီး တရားအလုပ်ကို အားထုတ်ရပါမယ်။

သွားလာလုပ်ကိုင်ရင်း တတ်နိုင်သမျှ တရားနှုန်းသွေးရပါမယ်။ တစ်ဘက်က မလွှဲသာ မကင်းသာတဲ့ အိမ်ထောင်တာဝန်၊ ခန္ဓာတာဝန်တွေ ထမ်းရင်း တရားအလုပ်တွေကို ကြိုးပမ်းနေရပါမယ်။

တရားနဲ့နေကြမယ်ဆိုရင်ဖြင့် တရားနဲ့ နေသူကို တရားက ဘေးဒုက္ခအပေါင်းက ကယ်တင်သွားပါလိမ့်မယ်။ အားကိုးအဖြစ် တရားဓမ္မကို လက်ကိုင်ပြုပြီး ဘဝဒုက္ခအပေါင်းမှ လွှတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

တရားနဲ့ နေနိုင်ကြပါစေ-

**ဓမ္မဒုတ အရှင်ပညီသရ**  
(ဓမ္မဘရိယ- ဘီဇာ၊ အမ်ဇာ)

ဓမ္မဒုတတောရာ တောင်စွန်း  
ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်။

## နိဂုံး

### ရေးစ၊ ရေးပြီးချိန်

တရားနဲ့နေလိုကြသူတို့အတွက် ဓမ္မနှုပသာနာ  
သတိပဋိသနည်းဖြင့် ရွှေ့လင်း လွယ်ကူစွာ ရှုပ်သာ  
အားထုတ်တတ်စေရန် ဤ“တရားနဲ့နေပါ” စာအုပ်  
ကို မိမိ၏ရခိုင်ပြည်နယ် ဓမ္မဒုတခရီးစဉ်တွင် အပြီး  
ရေးသားမည်ဟု မူလကပင် စိတ်ထဲ၌ ကြိုတင်ပြင်  
ဆင်ခဲ့ပါ၏။

၁၃၆၂-ခုနှစ်၊ တပေါင်းလဆန်း ၁-ရက်နေ့  
တွင် ဧရာဝတီတိုင်း၊ ကျံးမြေပြော်မြို့နယ်၊ အင်းရဲဓမ္မဒီပ  
ရိပ်သာ တရားစခန်း ပြီးဆုံးသဖြင့် ရခိုင်ပြည်နယ်  
ဂွဲမြို့၊ ညောင်ဝိုင်းကောင်းတိုက် ဒုတိယအကြိုမ်  
တရားစခန်းသို့ ခုနှစ်ရက် တရားပြရန် ရောက်ရှိပါ  
သည်။

တပေါင်းလဆန်း(၂)ရက်နေ့မှစ၍ တရားဟောချိန်၊ တရားပြချိန်၊ တရားစစ်ချိန်မှာ အားလပ်ချိန် မထားဘဲ ရေးသားခဲ့ရာ တစ်ဝက်နီးပါးမျှ ရေးနိုင်ခဲ့၏။ စခန်း ပြီးဆုံးသဖြင့် ကျိန်လီ လယ်တီတောင်ပေါ်ကျောင်း (၃)ရက်စခန်းသို့ တပေါင်းလဆန်း (၈)ရက်နေ့တွင် ကူးပြောင်းရပြန်ပါသည်။

အချိန်လုကာ ဗွဲနပဲနှင့် ရေးပါသော်လည်း ဤဗြဲပြီးခင်အဆင့်သို့သာ ရောက်နိုင်ပြီး အဆုံးမသတ်နိုင်သေးဘဲ တပေါင်းလပြည့်နေ့တွင် သံတွဲမြို့၊ ဆံတော်တောင် တရားစခန်းသို့ တတိယ အကြိုမြောက် ဓမ္မဒုတခရီးစဉ်အဖြစ်ရောက်ရပြန်ပါသည်။

တပေါင်းလပြည့်ကျော်(၁)ရက်နေ့ နံနက်စောစောမှ ဆက်လက် ရေးသားခဲ့ရာ ညနေမိုးချုပ်ကာ နီးမှ အဆုံးသတ်ရ၏။ တစ်ဆက်တည်း မဟုတ်ဘဲ ဟောချိန်တွင် ဟောရာ ပြချိန်တွင် ပြရနှင့် ရေးသားရသဖြင့် တစ်ခါတစ်ရုံတွင် အရေးကောင်းစဉ် မချင့်မရဲနှင့် ရပ်လိုက်ရ၏။ တစ်ခါတစ်ရုံတွင် အစပေါ်က်နေသဖြင့် အတော်စဉ်းစားနေရပြန်၏။

မည်သို့ပင်ဖြစ်စေ တရားနဲ့နေလို သူတို့အတွက်  
တတ်နိုင်သမျှ ဆည်းပူးထားသော ဝိပဿနာတရား ကို  
မျှဝေပေးနိုင်သဖြင့် ကျေနပ်ရပါသည်။ တစ်စုံ တစ်ခုသော  
အတိုင်းအတာအထိ တရားနှင့် နေနိုင် နည်း  
ရရှိမည်ဟုလည်း မျှော်လင့်ပါသည်။

## ကျေးဇူးဆပ်ပါ၏။

ဤစာအုပ် ရေးသားနိုင်ရေးအတွက် စာရွက် စာတမ်း၊  
စာရေးကိရိယာများ လျှို့နှိုးကြသော အနယ်နယ်အရပ်ရပ်မှ  
အလျော်ရှင်တို့အား အထူး ကျေးဇူးတင်ပါသည်။ လိုအပ်သမျှ  
ကူညီဆောင် ရွက်ပေးကြသော တရားစခန်းအသီးသီးမှ  
စခန်း ဖြစ်မြောက်ရေးအဖွဲ့တို့အားလည်းကောင်း၊ ကပိုယ်  
ကာရကတို့အားလည်းကောင်း အထူးကျေးဇူးတင်ရှိ  
ပါသည်။

ဤစာအုပ် ရေးသားရသော ကောင်းမှုများဖြင့်  
မိမိအပေါ် ကျေးဇူးဥပကာရ အထူးရှိကြကုန်သော

မိဘနှစ်ပါးနှင့် ကျေးဇူးရွင်ဆရာသမားတို့အားလည်း  
ကောင်း၊ ရဟန်းဒကာ၊ ဒကာမ၊ ပစ္စည်းလေးပါး ဒကာ၊  
ဒကာမတို့အား လည်းကောင်း၊ ဆွဲမျိုး  
ညတကာများ၊ မိတ်ဆွဲသင်ဟများတို့အား လည်း  
ကောင်း တို့ပြန်ကာ ကျေးဇူးဆပ်ပါ၏။

## အမျှဝေပါ၏။

ဤစာအုပ်ရေးသားရသော ကောင်းမှု၏ အဖို့  
ဘာဂ အမျှတို့ကို မြင့်မို့ရှင်စက္ကာဝါ ပမာဆယ်စု နှိုင်းတဲ့  
မရအောင် ဗဟိုပကာရ ဂုဏ်ကြီးလှသား မိဘ  
နှစ်ဖြာ မြတ်ဆရာနှင့် ရာဇာသော်နှင့် ရောင်းရင်း  
ငယ်ဖော် ဆွဲမျိုးတော်စပ် အရပ်နေစု စတုပစ္စယာ  
ဒါယကာ ဒါယိကာမ ဂေါစရဂါမ နိယံမပြတ် နိစ္စား  
ဖြင့် ယုတ်မြတ်ကြည်ဖြူ။ ပေးလှုဗာတတ်စွာ မြို့ချာပတ်  
ကုံး သိမ်းကျံးလုံးစုံ နိဂုံးအနပုံး ဝေးနီးစသည် ရှိကြ  
ထိုထို များလူဗိုလ်ပါ ကိုယ်ကို စောင့်တတ် နတ်နှင့်  
တကွ ဘူမ္မရှာကွ အာကာသစိုး တန်ခိုးမဟို၌ ပုံညွှန်  
နိုင်နှင့် ဂုဏ်ဟိုတ်မြင့်မား သိကြားသက္က ဝါသဝနှင့်

လောကစောင့်လျှင်း နတ်မင်းလေးဖြာ သာတာဟို  
ဟောမဝတဲ ကူန္တမိတ္ထ စသည်တွက်ဖွဲ့ နှစ်ဆယ့်စုစုံ  
နတ်စစ်မျှေးဟု အထူးမည်ရ အငွော်သ ယက္ခမဟာ  
သေနာပတီ ထိုပြီတစ်ထွေ ရေပင်လယ်သွားသူတော်  
များအား စောင့်တတ်ပြားသည့် မကိုမောင်းလာ  
တစ်ဖြာထိုမှ အသေ ကူသာရ လောကသဟာသို့  
ဝန်းပတ်ရဲခြား မဟာမြို့တို့ ပြော ဟုံဆုံဆုံ မိုးသွေ့မိုး  
သား မြေဖွားရေပေါက် ထိုခွဲ လောက်တီ ထက်  
အောက်ဝန်းကျင် များပုံအင်အား အကြောင်းမြို့သွေ့  
ပကျွန်ရအောင် ဝင့်မသွေ့ အမျှ အမျှ ဆောင်  
သည်။ ရစေလိုက် အတွေတည်း။

၁၁၁

## တောင်းပန်တိုက်တွန်းလွှာ

ဤစာအုပ်၌ တိမ်းပါးချုတ်ချော် မလျှော်ကန်ရာ  
အဖြာဖြာတို့ အကယ်စင်စစ် သတိလစ်ကာ ပါဝင်  
မိကုန်ပြားအံ့၊ ယင်းတို့ကို ပညာရှိများ အပြစ်မထား  
ဘဲ ပယ်ရှားနိုင်ကြပါစေကုန်သတည်း။

ဗုဒ္ဓမိန့်ဘ လမ်းစဉ်ကျသည် အပြစ်ကင်းပ  
လမ်းပြ ော်သနာ ကျင့်စရာ အဖြာဖြာတို့ကိုလည်း  
စိတ်မှာစွဲကပ် သတိချပ်၍ မပြတ်ပုံသေ ကျင့်ကြံနိုင်  
ကြပါစေကုန်သတည်း။

ယင်းသို့ ကျင့်ကြံနိုင်ကြသဖြင့် လောကီ၊  
လောကုတ် မယုတ်တိုးပွား ကောင်းကျိုးချမ်းသာ  
အဖြာဖြာတို့ ပြည့်ကာကြယ်မောက် ဝမ်းမြောက်နိုင်  
ကြပါစေကုန်သတည်း။

**ဓမ္မဒုတ အရှင်ပညီသာရ**  
(ဓမ္မာစရိယ- ဘီအော အမဲအော)  
ဂဏဝါစက နာယက ကမ္မာဌာနာစရိယ

# မြန်မာ အရှင်ပညီသံရ

(ဓမ္မဂဒိယ၊ ဘီအောင်၊ အမ်အောင်)

တရားနဲ့နေပါက

သေချာစွာဝါပ် ကောင်းစွာ ပုံကောင်းအပ်သော  
အိမ်ကို ပုံစံရနိုင်ပါကြသည် ပထိုးဆောင် ပဝ်  
အောက် ပျောက်ထဲနှင့်သက္ကာ့၏ ကောင်းစွာရှုမှုပ်  
တော်များ၊ နောက်ချက်များ၊ ပိတ်ကို ရှာရ (လီးသာ  
သောက်)အတွက် ပထိုးဆောင် ပဝ်အောက် ပျောက်  
သွေ့နှင့်၏” (ပြုတ်စွဲ)

တရားနဲ့နေပါ